

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၃၆] ရန်ကုန်မြို့ { ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် (၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) } သောကြာနေ့ [အတွဲ ၇၂

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် ၈၆/၂၀၁၉

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစိုးရခန့်အပ် (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည် -

အမည်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး

ရာထူး၊ ဌာန

(က) ဦးချမ်းအေး

ညွှန်ကြားရေးမှူးချုပ်
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်
စီးပွားရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန

(ခ) ဦးသန်းဇော်ဌေး

ဦးဆောင်ညွှန်ကြားရေးမှူး
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန

(ဂ) ဦးသိန်းဟန်

ဦးဆောင်ညွှန်ကြားရေးမှူး
အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန

(ဃ) ဦးမြင့်လွင်

ညွှန်ကြားရေးမှူးချုပ်
စားသုံးသူရေးရာဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ယင်းတို့နှင့်ယှဉ်တွဲဖော်ပြထားသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည် -

အမည်၊ ရာထူး၊ ဌာန	ခန့်ထားသည့် ရာထူး၊ ဌာန
(က) ဦးအောင်ကျော်ထွန်း ဒုတိယညွှန်ကြားရေးမှူးချုပ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန	ညွှန်ကြားရေးမှူးချုပ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ခ) ဒေါက်တာဇော်ဝင်း ဒုတိယပါမောက္ခချုပ် စစ်ကိုင်းတက္ကသိုလ် အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဝန်ကြီးဌာန	ပါမောက္ခချုပ် စစ်ကိုင်းတက္ကသိုလ် အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဝန်ကြီးဌာန

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၄၂/၂၀၁၉

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အမျိုးသားမြေအသုံးချမှုကောင်စီ အဖွဲ့ဝင်အမည်စာရင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၈ ဖြင့် ဖွဲ့စည်းခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးဌာန အစား ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနအား အဖွဲ့ဝင်အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၅ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ထုတ်ပြန်ကြေညာခြင်း

နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးသော အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀။) အား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၁ အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး

ညွှန်ကြားရေးမှူးချုပ်

ပြည်ထောင်စုလွှတ်တော်ရုံး။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀။)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၅ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ အာဏာတည်ခြင်း၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ

အမည်နှင့် အာဏာတည်ခြင်း

- ၁။ (က) ဤဥပဒေကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အာဏာတည်စေရမည်။

သက်ဆိုင်ခြင်း

- ၂။ အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် ဤဥပဒေသည် အောက်ပါအခွန်အမျိုးအစားများနှင့် သက်ဆိုင်စေရမည် -

- (က) ဝင်ငွေခွန်၊
- (ခ) ကုန်သွယ်လုပ်ငန်းခွန်၊
- (ဂ) အထူးကုန်စည်ခွန်၊
- (ဃ) ဥပဒေတစ်ရပ်ရပ်အရ ညွှန်ကြားရေးမှူးချုပ်အား တာဝန်အပ်နှင်းထားသည့် အခြားအခွန်။

အဓိပ္ပာယ်ဖော်ပြချက်များ

- ၃။ (က) ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
- (၁) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
 - (၂) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုသည်။
 - (၃) ပြည်ထောင်စုဝန်ကြီးဆိုသည်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။
 - (၄) ဦးစီးဌာနဆိုသည်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနကို ဆိုသည်။
 - (၅) ညွှန်ကြားရေးမှူးချုပ်ဆိုသည်မှာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
 - (၆) တာဝန်ခံအရာရှိဆိုသည်မှာ အခွန်ဆိုင်ရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်တာဝန်ပေးအပ်ထားသည့် အခွန်ဝန်ထမ်းကို ဆိုသည်။
 - (၇) အခွန်ဝန်ထမ်းဆိုသည်မှာ ပြည်တွင်းအခွန်များဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းတစ်ဦးကို ဆိုသည်။
 - (၈) အခွန်ထမ်းဆိုသည်မှာ အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ပေးဆောင်ရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေကို ကျင့်သုံးခြင်းအားဖြင့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူနှင့် အခွန်ကို ပင်ရင်းမှနှုတ်ယူ၍ ဦးစီးဌာနသို့ ပေးသွင်းရန်တာဝန်ရှိသူတို့လည်း ပါဝင်သည်။
 - (၉) ကျွမ်းကျင်သူဆိုသည်မှာ အခွန်စီမံအုပ်ချုပ်မှုကို မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုရန် အခွန်ဆိုင်ရာ၊ ဥပဒေဆိုင်ရာ၊ စာရင်းဆိုင်ရာ သို့မဟုတ် အခြားသက်ဆိုင်ရာဘာသာရပ်တစ်ခုခုတွင် ကျွမ်းကျင်သူ သို့မဟုတ် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူတစ်ဦးကို ဆိုသည်။
 - (၁၀) စာတမ်းအမှတ်အသားဆိုရာတွင် အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ရေးမှတ်ထားသော စာအုပ်၊ စာရင်း၊ မှတ်တမ်း၊ မှတ်ပုံတင်စာရင်း၊ ဘဏ်ငွေစာရင်းရှင်းတမ်း၊ အချက်အလက်သို့လျှောင်သည့် ကိရိယာတွင် သို့လျှောင်ထားသည့် ကိန်းဂဏန်း သို့မဟုတ် သတင်းအချက်အလက်တို့လည်း ပါဝင်သည်။

- (၁၁) **အခွန်ကြေညာလွှာ**ဆိုသည်မှာ ဦးစီးဌာနသို့ ပုဂ္ဂိုလ်တစ်ဦးဦးက တင်သွင်းရမည့်ကြေညာလွှာ သို့မဟုတ် အခွန်ထမ်းကိုယ်စား ဦးစီးဌာနကပြုစုပေးသည့် ယင်းပုဂ္ဂိုလ် သို့မဟုတ် အခြားပုဂ္ဂိုလ်များ ပေးဆောင်ရမည့် အခွန်တာဝန်ဆိုင်ရာသတင်းအချက်အလက်ကို ဖော်ပြထားသော ကြေညာလွှာကို ဆိုသည်။ ယင်းစကားရပ်တွင် သတင်းအချက်အလက် ကြေညာလွှာလည်း ပါဝင်သည်။
- (၁၂) **အခွန်ဥပဒေ**ဆိုသည်မှာ ဤဥပဒေနှင့်သက်ဆိုင်သည့် အခွန်အမျိုးအစားများကို စီမံအုပ်ချုပ်သည့် အောက်ပါဥပဒေများကိုဆိုပြီး ယင်းစကားရပ်တွင် အဆိုပါ ဥပဒေတစ်ရပ်ရပ်အရထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များလည်း ပါဝင်သည် -
- (ကက) ဝင်ငွေခွန်ဥပဒေ၊
- (ခခ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊
- (ဂဂ) အထူးကုန်စည်ခွန်ဥပဒေ၊
- (ဃဃ) ညွှန်ကြားရေးမှူးချုပ်အား တာဝန်အပ်နှင်းထားသည့် အခြားအခွန်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်။
- (၁၃) **အခွန်**ဆိုသည်မှာ အခွန်ဥပဒေတစ်ရပ်ရပ်အရ ကောက်ခံသည့် နိုင်ငံတော်အစိုးရသို့ မဖြစ်မနေပေးသွင်းရမည့်အခွန်ကို ဆိုသည်။ ယင်းစကားရပ်တွင် အခွန်နှင့်စပ်လျဉ်းသည့် အတိုးနှင့် ဒဏ်ကြေးငွေတို့လည်း ပါဝင်သည်။
- (၁၄) **စည်းကြပ်မှု**ဆိုသည်မှာ အခွန်ကာလတစ်ခုအတွက် အခွန်ထမ်းကပေးဆောင်ရန် တာဝန်ရှိသည့် အခွန်နှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ မှတ်တမ်းများတွင် ရေးသွင်းခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ပြင်ဆင်စည်းကြပ်မှုနှင့် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (င) အရ စည်းကြပ်မှုတို့လည်း ပါဝင်သည်။
- (ခ) ဤဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသည့် စကားရပ်များသည် သက်ဆိုင်ရာ အခွန် ဥပဒေ၏ ရည်ရွယ်ချက်များအလို့ငှာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း သက်ရောက်စေရမည်။

အခန်း (၂)

ရည်ရွယ်ချက်

- ၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) အခွန်များကို ထိရောက်စွာ ကောက်ခံနိုင်စေရန်၊
- (ခ) မတူညီသည့် အခွန်အမျိုးအစားများအား စီမံအုပ်ချုပ်မှုကို တတ်နိုင်သမျှ တစ်ပြေးညီဖြစ်စေရန်၊
- (ဂ) အခွန်ထမ်းများ၏ အခွင့်အရေးနှင့် တာဝန်များကို တိကျစွာသတ်မှတ်ပေးနိုင်ရန်၊
- (ဃ) ပြည်တွင်းအခွန်များဦးစီးဌာန၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိကျစွာသတ်မှတ်ပေးနိုင်ရန်၊
- (င) အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ် (Self Assessment System) သို့ ကူးပြောင်းကျင့်သုံး ရာတွင် ပိုမိုထိရောက်ကောင်းမွန်ပြီး ရှင်းလင်းလွယ်ကူစေရန်။

အခန်း (၃)

အရပ်ရပ်ဆိုင်ရာပြဋ္ဌာန်းချက်များ

ညွှန်ကြားရေးမှူးချုပ်၏ တာဝန်ဝတ္တရားများ

- ၅။ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောက်ပါတို့ကိုထမ်းရွက်ရန် တာဝန်ရှိသည် -

- (က) အခွန်ကောက်ခံခြင်းနှင့် တာဝန်ခံခြင်း၊
- (ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံအုပ်ချုပ်ခြင်းနှင့် ကျင့်သုံးဆောင်ရွက်ခြင်း။

လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ခြင်း

- ၆။ (က) ညွှန်ကြားရေးမှူးချုပ်သည် -
- (၁) ဤဥပဒေပါ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ခံယူလုပ်ပိုင်ခွင့်ရှိရမည်။

- (၂) ဤပုဒ်မအရ တာဝန်ခွဲဝေအပ်နှင်းနိုင်သည့် လုပ်ပိုင်ခွင့်မှအပ မိမိအားအပ်နှင်းထားသည့် လုပ်ငန်းတာဝန် သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို အခွန်ဝန်ထမ်းတစ်ဦးဦးသို့ဖြစ်စေ၊ တရားဝင်လွှဲအပ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦးသို့ဖြစ်စေ၊ တည်ဆဲရာထူးတာဝန်တစ်ရပ်ရပ်သို့ ဖြစ်စေ လွှဲအပ်နိုင်သည်။
- (၃) ပုဒ်မခွဲငယ် (၂) အရ လွှဲအပ်ထားသော လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို မည်သည့်အချိန်တွင် မဆို ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။
- (ခ) ညွှန်ကြားရေးမှူးချုပ်သည် မိမိထံတင်ပြရန် လိုအပ်သည့် သတင်းအချက်အလက်၊ ကြေညာချက်နှင့် စာတမ်းအမှတ်အသားတစ်စုံတစ်ရာကို မိမိကအဆိုပြုသည့် ပုဂ္ဂိုလ်တစ်ဦးဦးသို့ သတ်မှတ်ချက် များနှင့်အညီ ပေးအပ်ရန် ခွင့်ပြုနိုင်သည်။
- (ဂ) ဤပုဒ်မအရ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို လွှဲအပ်သော်လည်း -
 - (၁) ညွှန်ကြားရေးမှူးချုပ်က မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များအား ကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်းကို အဟန့်အတားမဖြစ်စေရ။
 - (၂) ညွှန်ကြားရေးမှူးချုပ်သည် မိမိအားအပ်နှင်းထားသော လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များမှ လွတ်ကင်းခြင်းမရှိစေရ။

ကျွမ်းကျင်သူများ၏ အကူအညီရယူခြင်း

- ၇။ (က) ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာထမ်းဆောင်နိုင်စေရေးအလို့ငှာ ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သင့်လျော်သည်ဟုယူဆသည့် ကျွမ်းကျင်သူများ၏အကူအညီကို သတ်မှတ်ချက်များနှင့်အညီ ရယူနိုင်သည်။
- (ခ) လုပ်ငန်းတာဝန်တစ်ရပ်ရပ်အတွက် သတ်မှတ်တာဝန်ပေးအပ်ခံရသည့် တာဝန်ခံအရာရှိသည် ကျွမ်းကျင်သူက ပေးအပ်သည့်အကူအညီအပေါ် ကြီးကြပ်ဆောင်ရွက်ရမည်။
 - (ဂ) မည်သူမဆို ကျွမ်းကျင်သူနှင့် တိုက်ရိုက်ဆက်ဆံဆောင်ရွက်ခြင်းမပြုလိုပါက ငြင်းပယ်ခွင့်ရှိသည်။ သို့ရာတွင် တာဝန်ခံအရာရှိကို အကူအညီပေးလျက်ရှိသော ကျွမ်းကျင်သူအားဟန့်တားခြင်းမပြုရ။
 - (ဃ) ကျွမ်းကျင်သူတစ်ဦး၏ အကူအညီကို ရယူရာတွင် အကျိုးစီးပွားချင်းပဋိပက္ခ (conflict of interest) ဖြစ်နေပါက မည်သူမဆို ညွှန်ကြားရေးမှူးချုပ်ထံ တိုင်ကြားခွင့်ရှိသည်။
 - (င) ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (ဃ) အရ တိုင်ကြားခြင်းအပေါ် စိစစ်၍ ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ပြီး အကူအညီဆက်လက်ရယူခြင်းနှင့်စပ်လျဉ်း၍ ထိုဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
 - (စ) ကျွမ်းကျင်သူတစ်ဦးကို တာဝန်ပေးအပ်ခြင်းသည် စာဖြင့်ရေးသားဖော်ပြထားခြင်းမရှိလျှင်သော် လည်းကောင်း၊ ဤပုဒ်မအရဆောင်ရွက်ကြောင်း အတိအလင်းဖော်ပြထားခြင်းမရှိလျှင်သော် လည်းကောင်း သက်ရောက်မှုမရှိစေရ။
 - (ဆ) ဤပုဒ်မနှင့်အကျိုးဝင်သည့် ကျွမ်းကျင်သူတစ်ဦးသည် ယင်းအားတာဝန်ပေးအပ်ခြင်းကြောင့် သော်လည်းကောင်း၊ ယင်း၏အကူအညီရယူခြင်းကြောင့်သော်လည်းကောင်း အခွန်ဥပဒေ တစ်ရပ်နှင့်ဆက်စပ်၍ လက်ဝယ်သို့ရောက်ရှိလာသည့် သတင်းအချက်အလက်နှင့် စာတမ်း အမှတ်အသားအားလုံးကို လျှို့ဝှက်ထိန်းသိမ်းရမည်။
 - (ဇ) ပုဒ်မ ၈ နှင့် ပုဒ်မ ၈၀ တို့သည် ဤပုဒ်မအရ အကူအညီရယူထားသည့် ကျွမ်းကျင်သူအပေါ် သက်ရောက်မှုရှိစေရမည်။

လျှို့ဝှက်ကိစ္စအဖြစ် မှတ်ယူခြင်း

- ၈။ (က) ပုဒ်မခွဲ (ဂ)၊ (ဃ) နှင့် (င) တို့တွင် ဖော်ပြထားသည့် ခြွင်းချက်များမှတစ်ပါး ဤဥပဒေအရ တာဝန်ထမ်းဆောင်နေသည့် သို့မဟုတ် ဤဥပဒေအရ စီမံအုပ်ချုပ်ရန် ခန့်ထားခြင်းခံရသည့် ပုဂ္ဂိုလ်တိုင်းသည် လုပ်ငန်းတာဝန်အရ မိမိလက်ခံရရှိသည့် အခွန်ထမ်းတစ်ဦးဦးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် စာတမ်းအမှတ်အသားအားလုံးကို လျှို့ဝှက်ထိန်းသိမ်းရမည်ဖြစ်ပြီး

ယင်းသတင်းအချက်အလက်များကို အောက်ပါ ပုဂ္ဂိုလ်၊ ရုံး၊ ဌာနနှင့် အဖွဲ့အစည်းများထံသို့သာ ထုတ်ဖော်ခြင်းပြုနိုင်သည် -

- (၁) ယင်းတို့၏ တာဝန်များကို ထမ်းရွက်ရန်ရည်ရွယ်ချက်အလို့ငှာ ဦးစီးဌာန၏ဝန်ထမ်းများ၊ ဦးစီးဌာန၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများ၊ အကောက်ခွန်ဦးစီးဌာနနှင့် ယစ်မျိုးခွန် ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဝန်ထမ်းများ၊
 - (၂) ဦးစီးဌာနအားကြီးကြပ်ရန် ရည်ရွယ်ချက်အလို့ငှာ ပြည်ထောင်စုဝန်ကြီး၊
 - (၃) အခွန်ကိစ္စရပ်များကို သုံးသပ်အကဲဖြတ်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ကြီးဌာန၏ ဝန်ထမ်းများ၊
 - (၄) ဦးစီးဌာနအပေါ် ပုံမှန်စစ်ဆေးရန် တာဝန်ရှိသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊
 - (၅) နိုင်ငံတကာသဘောတူညီချက် တစ်ရပ်ရပ်နှင့်အညီ နိုင်ငံတော်နှင့် လက်မှတ်ရေးထိုး သဘောတူညီထားသော ပြည်ပနိုင်ငံတစ်နိုင်ငံ၏ အခွန်အာဏာပိုင်များ၊
 - (၆) ရာဇဝတ်မှုတစ်ခုကို တရားစွဲဆိုရန်အလို့ငှာ ဥပဒေနှင့်အညီ လိုက်နာစေရန် အရေးယူဆောင်ရွက်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊
 - (၇) အခွန်ထမ်းပေးဆောင်ရမည့် အခွန်ကိုသတ်မှတ်ရန်သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုအတွက် တာဝန်ရှိကြောင်း ဖော်ပြရန်သော်လည်းကောင်း ကြားနာစစ်ဆေးသည့် သက်ဆိုင်ရာတရားရုံး။
- (ခ) ပုဂ္ဂိုလ်တစ်ဦးသည် ပုဒ်မခွဲ (က) အရ သတင်းအချက်အလက်ကို ထုတ်ဖော်ရန် ခွင့်ပြုခြင်း ခံရပါက အနည်းဆုံးလိုအပ်သည့် အတိုင်းအတာအထိသာ ထုတ်ဖော်နိုင်ပြီး ကျန်သတင်း အချက်အလက်များကို လျှို့ဝှက်အဆင့်ဖြင့် ထိန်းသိမ်းထားရမည်။
- (ဂ) ပုဒ်မခွဲ (က) အရ သတင်းအချက်အလက်ကို လက်ခံရရှိသူသည် မိမိလက်ခံရရှိသည့် သတင်း အချက်အလက်ကို အနည်းဆုံးလိုအပ်သည့် အတိုင်းအတာအထိသာ ထုတ်ဖော်နိုင်ပြီး ကျန်သတင်းအချက်အလက်များကို လျှို့ဝှက်အဆင့်ဖြင့် ထိန်းသိမ်းထားရမည်။
- (ဃ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း သို့မဟုတ် ယင်း၏ကိုယ်စားပြုသူဖြစ်ကြောင်း ပြောဆို လာသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ယင်းပြောဆိုချက် မှန်ကန်ကြောင်း ခိုင်လုံသည့်အာမခံချက် ရရှိပြီးမှသာ ယင်းအခွန်ထမ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ယင်းပုဂ္ဂိုလ် ထံသို့ ထုတ်ဖော်နိုင်သည်။
- (င) အခွန်ထမ်းနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်ကို ယင်းအခွန်ထမ်း၏ စာဖြင့်ရေးသား ထားသည့် သဘောတူညီချက်ဖြင့်သာ အခြားသူတစ်ဦးဦးထံသို့ ထုတ်ဖော်နိုင်သည်။

အခွန်ထမ်းမှတ်ပုံတင်အမှတ်

- ၉။ (က) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်းတစ်ဦးချင်းစီအတွက် အခွန်ထမ်းမှတ်ပုံတင်အမှတ် တစ်ခုစီ သတ်မှတ်ပေးရမည်။
- (ခ) အခွန်ထမ်းမှတ်ပုံတင်အမှတ်နှင့်စပ်လျဉ်းသည့် ကြေညာချက်ကို နိုင်ငံတော်ပြန်တမ်းတွင် တရားဝင်ထုတ်ပြန်ပြီးသည့်အခါတွင် အခွန်ထမ်းတစ်ဦးအတွက် သို့မဟုတ် သတ်မှတ် ထားသည့်အခွန်ထမ်းအုပ်စုအတွက် သီးသန့်အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို သတ်မှတ်ပေး ရမည်ဖြစ်ပြီး ယင်းကို အခွန်အားလုံးအတွက် အသုံးပြုစေရမည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်နုတ်ယူပေးသွင်းရန် တာဝန်ရှိသည့် အခွန်ထမ်းမဟုတ်သော ပုဂ္ဂိုလ်တစ်ဦးဦးအတွက်လည်း အခွန်ထမ်းမှတ်ပုံတင်အမှတ်တစ်ခု သတ်မှတ်ပေးနိုင်သည်။
- (ဃ) ပုဂ္ဂိုလ်တစ်ဦးသည် သက်ဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-
- (၁) အခွန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးပို့သော အခွန်ကြေညာလွှာများ၊ ကြေညာချက်များ သို့မဟုတ် အခြားစာတမ်းအမှတ်အသားများပေါ်တွင် ယင်း၏ အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို ဖော်ပြရမည်။

(၂) အခွန်ထမ်းမှတ်ပုံတင်အမှတ်ပိုင်ရှင်နှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာ သတင်းအချက်အလက် များကိုပေးအပ်ရန် သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များဖြင့် သတ်မှတ်ထားသည့် အခြားပုဂ္ဂိုလ်ကို အခွန်ထမ်းမှတ်ပုံတင်အမှတ် ပေးအပ်ရမည်။

(င) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်းထံပေးပို့သော ယင်းအခွန်ထမ်း၏ အခွန်တာဝန်နှင့် သက်ဆိုင်သည့် စာဖြင့်ဆက်သွယ်မှုအားလုံးတွင် အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို ဖော်ပြရမည်။

(စ) အခွန်ထမ်းသည် အမည် (လုပ်ငန်းအမည်အပါအဝင်)၊ လိပ်စာ၊ လုပ်ငန်းတည်နေရာ သို့မဟုတ် ဆောင်ရွက်လျက်ရှိသည့် အခွန်ထိုက်သင့်သည့် လုပ်ငန်းသဘောသဘာဝတစ်ခုခုပြောင်းလဲလျှင် ညွှန်ကြားရေးမှူးချုပ်ထံ စာဖြင့် တင်ပြရမည်။

(ဆ) အခွန်ထမ်းသည် ပုဒ်မခွဲ (စ) အရ တင်ပြရာတွင် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန် ဥပဒေတို့နှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါက ပြောင်းလဲမှုပြုလုပ်ပြီး ၁၅ ရက်အတွင်း၊ ဝင်ငွေခွန်ဥပဒေနှင့် သက်ဆိုင်သည့်ကိစ္စရပ်ဖြစ်ပါက ပြောင်းလဲမှုပြုလုပ်ပြီး တစ်နှစ်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ စာဖြင့် အကြောင်းကြားရမည်။

အခွန်ကင်းရှင်းကြောင်းလက်မှတ်

၁၀။ (က) အခွန်ထမ်းသည် အခွန်ကင်းရှင်းကြောင်းလက်မှတ်ကို ညွှန်ကြားရေးမှူးချုပ်ထံမှ တောင်းခံနိုင်သည်။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအချက်များအပေါ် ကျေနပ်မှုရှိပါက အခွန်ထမ်းအား အခွန်ကင်းရှင်းကြောင်းလက်မှတ် ထုတ်ပေးနိုင်သည်။ -

(၁) အခွန်ထမ်းသည် ပေးဆောင်ရန် အခွန်မရှိတော့ခြင်းနှင့် အငြင်းပွားမှုဖြစ်နေသည့် အခွန် အတွက် အာမခံပေးဆောင်ပြီးဖြစ်ခြင်း သို့မဟုတ်

(၂) အခွန်ထမ်းသည် ပေးဆောင်ရမည့်အခွန်များကို ပေးဆောင်ပြီးဖြစ်စေမည်ဟု ညွှန်ကြားရေးမှူးချုပ်က ယုံကြည်ထိုက်သည့် အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ခြင်းနှင့် အခွန်ထမ်းသည် ပေးဆောင်ရန် အချိန်စေ့ရောက်သည့် အရစ်အားလုံးအတွက် အစီအစဉ်များအတိုင်းပေးဆောင်ပြီးဖြစ်ခြင်း။

(ဂ) အခွန်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးရန် လိုအပ်သည့်အခြေအနေများကို စည်းမျဉ်း များဖြင့် သတ်မှတ်နိုင်သည်။

(ဃ) အခွန်ကင်းရှင်းကြောင်းလက်မှတ်ကို မှားယွင်းသော သတင်းအချက်အလက်များအပေါ်တွင် သော်လည်းကောင်း၊ ပေါ့ဆစွာပေးအပ်ထားသည့် မမှန်ကန်သော သတင်းအချက်အလက်များ အပေါ်တွင်သော်လည်းကောင်း အခြေပြု၍ ထုတ်ပေးသည်ကို ရရှိခဲ့ခြင်းဖြစ်ပါက ယင်းအခွန် ကင်းရှင်းကြောင်းလက်မှတ်သည် အကျိုးသက်ရောက်မှုမရှိစေရ။

အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် (Public Rulings)

၁၁။ (က) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှေ့နောက်ညီညွတ်မှုရှိစေရန်လည်းကောင်း၊ အများပြည်သူနှင့် အခွန်ဝန်ထမ်းများအတွက် လမ်းညွှန်မှုဖြစ်စေရန်လည်းကောင်း အခွန်ဥပဒေကို ကျင့်သုံးမှုနှင့်စပ်လျဉ်းသည့် ညွှန်ကြားရေးမှူးချုပ်၏ ရှင်းလင်းဖော်ပြချက်များကို အများပြည်သူ သိရှိလိုက်နာရန် သတ်မှတ်ချက်အဖြစ် ထုတ်ပြန်ကြေညာနိုင်သည်။

(ခ) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်တစ်ရပ်သည် ညွှန်ကြားရေးမှူးချုပ်က ရပ်သိမ်းခြင်း မပြုသရွေ့ ဦးစီးဌာနအပေါ် စည်းနှောင် သက်ရောက်မှုရှိစေရမည်။

(ဂ) အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက်သည် အခွန်ထမ်းအပေါ် စည်းနှောင်သက်ရောက်မှု မရှိစေရ။

ကြိုတင်သိရှိလိုက်နာရန်သတ်မှတ်ချက် (Advance Rulings)

၁၂။ (က) ညွှန်ကြားရေးမှူးချုပ်သည် သီးသန့်ကိစ္စရပ်တစ်ခုအတွက် အခွန်ထမ်းက လျှောက်ထားလျှင် အခွန်ဥပဒေကို ကျင့်သုံးခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ သဘောထားကို ဖော်ပြသည့် ကြိုတင် သိရှိလိုက်နာရန်သတ်မှတ်ချက်ကို အခွန်ထမ်းအား ထုတ်ပေးနိုင်သည်။

- (ခ) အခွန်ထမ်းသည် ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြခဲ့ပြီး ကြိုတင်သိရှိလိုက်နာရန်သတ်မှတ်ချက်နှင့်အညီ အပြည့်အဝလိုက်နာဆောင်ရွက်ခဲ့ပါက ယင်းကြိုတင်သိရှိလိုက်နာရန် သတ်မှတ်ချက်သည် ဦးစီးဌာနနှင့် အခွန်ထမ်းတို့အပေါ်တွင် ယင်းကြိုတင်သိရှိလိုက်နာရန် သတ်မှတ်ချက်ထုတ်ပေးသည့်အချိန်တွင် ယင်းကိစ္စအပေါ် အကျိုးသက်ရောက်သည့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း စည်းနှောင်သက်ရောက်မှု ရှိစေရမည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ်သည် လုံလောက်သောအကြောင်းရှိပါက လျှောက်ထားသူထံ စာဖြင့် အကြောင်းကြားလျက် ကြိုတင်သိရှိလိုက်နာရန် သတ်မှတ်ချက်တစ်ရပ်ကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်။
- (ဃ) ကြိုတင်သိရှိလိုက်နာရန်သတ်မှတ်ချက်တစ်ရပ်ကို ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းသည် ရှေ့လာမည့်ကာလတွင်သာ အကျိုးသက်ရောက်မှုရှိစေပြီး မည်ကဲ့သို့အကျိုးသက်ရောက်မည်ဟူသည့် အသေးစိတ်အချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းဆိုင်ရာအကြောင်းကြားစာတွင် ဖော်ပြရမည်။
- (င) အသစ် သို့မဟုတ် ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော ကြိုတင်သိရှိလိုက်နာရန်သတ်မှတ်ချက်၏ အစိတ်အပိုင်းသည် အလိုအလျောက် ပျက်ပြယ်စေရမည်ဖြစ်ပြီး ယင်းအစိတ်အပိုင်းကို အဆိုပါဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပြင်ဆင်ကြောင်း သို့မဟုတ် ရုပ်သိမ်းကြောင်း အခွန်ထမ်းထံသို့ ညွှန်ကြားရေးမှူးချုပ်က အကြောင်းကြားရမည်။
- (စ) ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း၏အမည်နှင့် အခြားသူများအနေဖြင့် ကြိုတင်သိရှိလိုက်နာရန်သတ်မှတ်ချက်ကို နားလည်စေရန် လိုအပ်ခြင်းမရှိသော အခွန်ထမ်း၏ အသေးစိတ်အချက်အလက်များကို ချန်လှပ်၍ ကြိုတင်သိရှိလိုက်နာရန် သတ်မှတ်ချက်ပါအချက်များကို အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်နိုင်သည်။
- (ဆ) ညွှန်ကြားရေးမှူးချုပ်သည် ကြိုတင်သိရှိလိုက်နာရန် သတ်မှတ်ချက် ထုတ်ပြန်ရန်အတွက် နည်းလမ်းများနှင့်သင့်လျော်သော အခကြေးငွေကို သတ်မှတ်နိုင်သည်။

အခြားထုတ်ပြန်ချက်များ

၁၃။ ပုဒ်မ ၁၂ အရ ထုတ်ပြန်ထားသည့် ကြိုတင်သိရှိလိုက်နာရန် သတ်မှတ်ချက် သို့မဟုတ် ဥပဒေက လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် အခြားကိစ္စရပ်များမှတစ်ပါး အခွန်ဝန်ထမ်းတစ်ဦးဦးက အခွန်ထမ်း၏ ပေးဆောင်ရန်ရှိသည့် အခွန်နှင့်စပ်လျဉ်း၍ထုတ်ပြန်သည့် အခြားမည်သည့်ထုတ်ပြန်ချက် သို့မဟုတ် သဘောတူညီချက်တစ်စုံတစ်ရာကမျှ ဦးစီးဌာနအပေါ် စည်းနှောင်သက်ရောက်မှု မရှိစေရ။

အခွန်ထမ်းနှင့် အခြားပုဂ္ဂိုလ်များကို ဆက်သွယ်ခြင်း

၁၄။ (က) အခွန်ထမ်း သို့မဟုတ် အခြားပုဂ္ဂိုလ်ထံ ညွှန်ကြားရေးမှူးချုပ်က ပေးပို့သည့် အကြောင်းကြားစာ၊ ဖော်ပြချက် သို့မဟုတ် သဘောတူညီချက် တစ်စုံတစ်ရာသည် အောက်ပါအချက်များနှင့် ညီညွတ်မှသာလျှင် အကျိုးသက်ရောက်မှုရှိစေရမည် -

- (၁) ဥပဒေအရ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားခြင်း၊
- (၂) စာဖြင့်ရေးသားထား၍ အခွန်ဝန်ထမ်းက လက်မှတ်ရေးထိုးထားခြင်းနှင့်
- (၃) သက်ဆိုင်ရာအခွန်ထမ်း သို့မဟုတ် လိပ်မူထားသောအခြားပုဂ္ဂိုလ်ထံ အတည်ပြုပေးအပ်ပြီးဖြစ်ခြင်း။

(ခ) ညွှန်ကြားရေးမှူးချုပ်သည် တစ်ဦးချင်းပုဂ္ဂိုလ်ထံစာဖြင့် အကြောင်းကြားရန်လိုအပ်လျှင် အကြောင်းကြားစာအတည်ဖြစ်ရန် အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဆောင်ရွက်ရမည် -

- (၁) ယင်းပုဂ္ဂိုလ်ထံ လက်ရောက်ပေးအပ်ခြင်း၊
- (၂) နောက်ဆုံးသိရှိရသောလိပ်စာသို့ စာတိုက်မှမှတ်ပုံတင်၍ ပေးပို့ခြင်း၊
- (၃) လက်ရှိအသုံးပြုလျက်ရှိသည်ဟု ညွှန်ကြားရေးမှူးချုပ်က သိရှိထားသည့်လိပ်စာသို့ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်း။

- (ဂ) ညွှန်ကြားရေးမှူးချုပ်သည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသို့ စာဖြင့်အကြောင်းကြားရန် လိုအပ်လျှင် အကြောင်းကြားစာ အတည်ဖြစ်ရန် အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဆောင်ရွက်ရမည်-
- (၁) အခွန်ကိစ္စအလို့ငှာ တာဝန်ပေးအပ်ထားသည့် ပုဂ္ဂိုလ်ထံ လက်ရောက်ပေးအပ်ခြင်း သို့မဟုတ် အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်း၊
- (၂) နိုင်ငံတော်အတွင်းရှိ ကုမ္ပဏီ၏ အဓိကလုပ်ငန်းတည်နေရာသို့ ပေးပို့ခြင်း၊
- (၃) ကုမ္ပဏီမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသောလိပ်စာသို့ စာတိုက်မှ မှတ်ပုံတင်၍ ပေးပို့ခြင်း၊
- (၄) လက်ရှိအသုံးပြုလျက်ရှိသည်ဟု ညွှန်ကြားရေးမှူးချုပ်က သိရှိထားသည့် လိပ်စာသို့ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်း။
- (ဃ) အကြောင်းကြားစာ ပေးပို့ခြင်းနှင့်စပ်လျဉ်း၍ စာတိုက်မှမှတ်ပုံတင်၍ ပေးပို့ခြင်းသည် နိုင်ငံတော်အတွင်းရှိလိပ်စာသို့ ပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်နေ့မှ ၂၁ ရက်ပြည့်သည့်နေ့ရက် တွင်လည်းကောင်း၊ နိုင်ငံတော်ပြင်ပရှိလိပ်စာသို့ ပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်နေ့မှ ရက်ပေါင်း ၃၀ ပြည့်သည့်နေ့ရက်တွင်လည်းကောင်း၊ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်နေ့ရက်တွင်လည်းကောင်း ပေးပို့အတည်ပြုပြီးဖြစ်သည်ဟု မှတ်ယူရမည်။
- (င) အကြောင်းကြားစာ၊ ဖော်ပြချက်၊ သဘောတူညီချက်၊ ကြေညာလွှာ၊ ပုံစံ၊ ကြေညာချက်၊ ဇယား သို့မဟုတ် အခြားစာတမ်းအမှတ်အသား တစ်စုံတစ်ရာအပေါ်တွင် ပုဂ္ဂိုလ်တစ်ဦး၏လက်မှတ် အဖြစ် ရေးထိုးထားသည့် လက်မှတ်သည် အခြားနည်းဖော်ပြထားခြင်းမရှိလျှင် ယင်းပုဂ္ဂိုလ်၏ လက်မှတ်ဖြစ်သည်ဟု မှတ်ယူရမည်။
- (စ) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) နှင့်အညီ အကြောင်းကြားစာပေးအပ်ခြင်းကို ပုဂ္ဂိုလ်တစ်ဦးဦးက ငြင်းပယ်လျှင် ယင်း၏နေအိမ်အဆောက်အအုံ၏ ဝင်ပေါက်တွင် စွဲကပ်ခြင်းဖြင့် အတည်ပြုနိုင်သည်။

ပုံစံနှင့် အကြောင်းကြားစာများ

- ၁၅။ (က) ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေကို ထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရန်အလို့ငှာ ဦးစီးဌာနက သတ်မှတ်ပြဌာန်းမည့် သို့မဟုတ် ထုတ်ပြန်မည့် အကြောင်းကြားစာ၊ ကြေညာချက်၊ ဖော်ပြချက်၊ ပုံစံ၊ ဇယားနှင့် အခြားစာတမ်းအမှတ်အသားများကို သတ်မှတ်ပြီး ထုတ်ပြန်နိုင်သည်။
- (ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) တွင် ဖော်ပြခဲ့သည့် စာတမ်းအမှတ်အသားများကို အများပြည်သူ အသုံးပြုနိုင်စေရန် သင့်လျော်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ရမည်။
- (ဂ) ဤဥပဒေအရ ညွှန်ကြားရေးမှူးချုပ်က ထုတ်ပြန်သည့် အများပြည်သူဆိုင်ရာ အသိပေး ကြေညာချက်သည် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ယင်းက သီးခြားတာဝန်လွှဲအပ်သည့် အခွန်ဝန်ထမ်းတစ်ဦးဦးက လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ယင်းအပေါ်တွင် လက်မှတ်တံဆိပ် ရိုက်နှိပ်ခြင်း သို့မဟုတ် ရေးထိုးခြင်းပြုမူသာလျှင် အတည်ဖြစ်သည်ဟု မှတ်ယူရမည်။

ချို့ယွင်းချက်သည် တရားဝင်ခြင်းအပေါ်သက်ရောက်မှုမရှိစေခြင်း

- ၁၆။ (က) အခွန်ထမ်းသည် အကြောင်းကြားစာနှင့် ယင်းတွင်ပါဝင်သော အကြောင်းအရာကို ကောင်းစွာ သိရှိပြီးဖြစ်ပါက ဤဥပဒေအရ ထုတ်ပြန်သည့် စည်းကြပ်မှုအကြောင်းကြားစာ၊ အခြား အကြောင်းကြားစာ သို့မဟုတ် စာတမ်းအမှတ်အသားများသည် ပုဒ်မ ၁၄ နှင့်အညီ ပေးပို့ခြင်း မရှိဆိုသည့် အကြောင်းပြချက်ဖြင့် အတည်မဖြစ်ဟုသော်လည်းကောင်း၊ အကျိုးသက်ရောက်ခြင်း မရှိဟုသော်လည်းကောင်း ငြင်းဆိုခွင့် မရှိစေရ။
- (ခ) ဤဥပဒေအရ ထုတ်ပြန်သည့် စည်းကြပ်မှုအကြောင်းကြားစာ သို့မဟုတ် အခြားအကြောင်းကြားစာ သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုသည် ဤဥပဒေနှင့်ကိုက်ညီပြီး စည်းကြပ်ခံရသူ သို့မဟုတ် အကြောင်းကြားစာ ချအပ်ခြင်းခံရသူအား ရည်ညွှန်းဖော်ပြထားကြောင်း သာမန် အားဖြင့် နားလည်နိုင်ပါက ချို့ယွင်းချက်ရှိသည်ဆိုသည့် အကြောင်းပြချက်ကြောင့် အတည် မဖြစ်ဟု ငြင်းဆိုခွင့်မရှိစေရ။

ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ (Agent) နှင့် အရာထမ်းများ

- ၁၇။ (က) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာများသည် ယင်းကုမ္ပဏီက လိုအပ်သည့် စာရင်းဇယားနှင့် အထောက်အထားများကို မှတ်တမ်းထားရန်နှင့် ထိန်းသိမ်းထားရန် ကုမ္ပဏီ အတွင်းရေးမှူး သို့မဟုတ် ယင်းကုမ္ပဏီ၏ အခြားအရာထမ်းတစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်။
- (ခ) အစုစပ်လုပ်ငန်း သို့မဟုတ် အခြားပုဂ္ဂိုလ်စုတစ်ခုခုသည် အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အခွန်ထမ်းဆောင်ရန်ရှိပါက သို့မဟုတ် အခွန်ဆိုင်ရာ တာဝန်တစ်ရပ်ရပ် ထမ်းရွက်ရန်ရှိပါက ဤဥပဒေပါ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ရန် တာဝန်ယူ ဆောင်ရွက်မည့် အစုစပ် သို့မဟုတ် အရာထမ်းတစ်ဦးကို ရွေးချယ်တာဝန်ပေးအပ်ရမည်။
- (ဂ) နိုင်ငံသားဖြစ်စေ၊ နိုင်ငံသားမဟုတ်သူဖြစ်စေ နိုင်ငံတော်အတွင်း နေထိုင်ခြင်းမရှိသည့် ပုဂ္ဂိုလ် တစ်ဦးသည် အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်ထမ်းဆောင်ရန် ရှိပါက သို့မဟုတ် အခွန်ဆိုင်ရာ တာဝန်တစ်ရပ်ရပ် ထမ်းရွက်ရန်ရှိပါက ဤဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် နိုင်ငံတော်အတွင်း နေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးအား ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူအဖြစ် ရွေးချယ်တာဝန် ပေးအပ်ရမည်။
- (ဃ) ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဒ်မအရ ကုမ္ပဏီအတွင်းရေးမှူး၊ အစုစပ်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ ခန့်အပ်ခြင်းကို အကြောင်းပြု၍ ဤဥပဒေ၏လိုအပ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် တာဝန်ရှိမှုမှ သက်သာခွင့်မရှိစေရ။

အခွန်ထမ်း၏ သတင်းအချက်အလက်ရရှိပိုင်ခွင့်

- ၁၈။ (က) အခွန်ထမ်းသည် ယင်း၏အခွန်နှင့်သက်ဆိုင်သည့် အခွန်ပေးဆောင်ထားရှိမှု အခြေအနေကို ဦးစီးဌာနသို့ တင်ပြတောင်းဆိုနိုင်သည်။
- (ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အခွန်ထမ်းက တောင်းဆိုလျှင် -
- (၁) ယင်းပေးဆောင်ထားသည့် အခွန်စာရင်းကို အသိပေးရမည်။
- (၂) ဦးစီးဌာန၏အမှုတွဲတွင် ထိန်းသိမ်းထားဆဲဖြစ်သည့် အခွန်ထမ်းတင်သွင်းသော အခွန် ကြေညာလွှာမိတ္တူတစ်စုံကို ပေးအပ်ရမည်။

သတ်မှတ်ရက်များ (Due dates)

- ၁၉။ (က) အခွန်ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ ကိစ္စရပ်တစ်ခုခုအတွက် လိုက်နာဆောင်ရွက် ရမည့် နောက်ဆုံးနေ့ရက်သည် အများပြည်သူရုံးပိတ်ရက်တွင်ကျရောက်လျှင် ယင်းနေ့နှင့် နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်၌ အဆိုပါကိစ္စရပ်ဆောင်ရွက်ခြင်းကို အချိန်မီဆောင်ရွက်သည်ဟု မှတ်ယူရမည်။
- (ခ) အခွန်ပေးဆောင်ခြင်းမှတစ်ပါး အခွန်ထမ်း၏တင်ပြချက်၊ အယူခံလွှာ သို့မဟုတ် အခြားစာတမ်း အမှတ်အသားများ လက်ခံရရှိကြောင်း ဦးစီးဌာနက တံဆိပ်ရိုက်နှိပ်သည့်နေ့တွင် တင်သွင်း သည်ဟု မှတ်ယူရမည်။ ကြေညာလွှာကို စာတိုက်မှ ပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့် စာတိုက် တံဆိပ်ပါရက်စွဲတွင် တင်သွင်းသည်ဟု မှတ်ယူရမည်။
- (ဂ) ပုဒ်မခွဲ (ခ) ပါ စာတမ်းအမှတ်အသားများကို အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူ ရမည်။ ယင်းနေ့သည် အများပြည်သူ ရုံးပိတ်ရက်တွင်ကျရောက်လျှင် ယင်းနေ့နှင့် နောက် တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု မှတ်ယူရမည်။

အခန်း (၄)

မှတ်တမ်းများထိန်းသိမ်းခြင်းနှင့် သတင်းအချက်အလက်စုဆောင်းခြင်း

စာရင်းများနှင့် မှတ်တမ်းများထိန်းသိမ်းခြင်း

- ၂၀။ (က) စီးပွားရေးလုပ်ငန်း သို့မဟုတ် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် သို့မဟုတ် အခွန်ဥပဒေတစ်ရပ်ရပ်အရ ကြေညာလွှာတင်သွင်းရန် လိုအပ်သည့်

အခွန်ထမ်းသည် လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ရရှိလာသည့် မြတ်စွန်းငွေနှင့် အမြတ် သို့မဟုတ် အနှံ့ကို သေချာစွာလေ့လာစစ်နိုင်ရန် ယင်းလုပ်ငန်းဆောင်ရွက်ချက်များအားလုံးကို မှတ်သားထားသည့်စာရင်းနှင့် မှတ်တမ်းများကို နိုင်ငံတော်အတွင်း ထိန်းသိမ်းထားရှိရမည်။

(ခ) အခွန်ထမ်းသည် ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် မှတ်တမ်းနှင့် စာရင်းများအပြင် ယင်းမှတ်တမ်းနှင့် စာရင်းများရေးသွင်းရာတွင် အသုံးပြုခဲ့သည့် မူလအထောက်အထားအချက်အလက်များနှင့် အခြေခံအထောက်အထားအချက်အလက်များကို ထိန်းသိမ်းထားရှိရမည်။

(ဂ) အခွန်ဥပဒေတစ်ရပ်ရပ်အရ လုပ်ဆောင်ချက်တစ်ခု၏ မှတ်တမ်းများကိုပြုစုရန် သို့မဟုတ် ထိန်းသိမ်းရန် လိုအပ်သည့်ပုဂ္ဂိုလ်သည် လုပ်ငန်းနှင့်သက်ဆိုင်သည့် အထောက်အထား အချက်အလက်များကို -

(၁) လုပ်ဆောင်ချက်တစ်ခုကို ပြုလုပ်သည့်နေ့မှစ၍ ခုနစ်နှစ်ကြာမြင့်သည့်ကာလအထိ ထိန်းသိမ်းထားရမည်။

(၂) ခုနစ်နှစ်ထက်ပိုမိုကြာမြင့်သည့်ကိစ္စဖြစ်ပါက ယင်းမှတ်တမ်းများနှင့်သက်ဆိုင်သည့် အခွန် ကာလတစ်ရပ်အတွက် အခွန်စည်းကြပ်ရန် ကာလစည်းကမ်းသတ် ကုန်ဆုံးသည်အထိ ထိန်းသိမ်းထားရမည်။

(ဃ) ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဒ်မအရ လိုအပ်သည့် မှတ်တမ်းနှင့် စာရင်းများကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာမဟုတ်သည့် အခြားဘာသာဖြင့် ပြုစုထားပါက ညွှန်ကြားရေးမှူးချုပ်က ဘာသာပြန်ဆိုပေးရန် တောင်းဆိုသည့်အခါ ယင်းပုဂ္ဂိုလ်၏ စရိတ်ဖြင့် မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာပြန်ဆိုချက်ကို ပေးအပ်ရမည်။

(င) ဘဏ္ဍာရေးရှင်းတမ်းများ၊ ငွေတောင်းခံလွှာများ၊ မူလမှတ်တမ်းရေးသွင်းသည့် စာအုပ်များ၊ အခွန်ထမ်းနှင့် ဦးစီးဌာနအကြား ရေးသားဆက်သွယ်သည့် စာများအားလုံးကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားရမည်။

(စ) ဤပုဒ်မပါ မူလအထောက်အထား အချက်အလက်များဆိုရာတွင် အောက်ပါတို့ ပါဝင်သည် -

(၁) အရောင်းနှင့် အဝယ်ငွေတောင်းခံလွှာများ၊ တန်ဖိုးတွက်ချက်သည့် စာတမ်းအမှတ်အသားများ၊ ကြိုတင်မှာကြားချက်များ၊ နေ့စဉ်မှတ်တမ်းများ၊ အဝယ်မှာကြားလွှာများ၊ ကုန်စည်ပေးပို့မှု မှတ်တမ်းများ၊ ဘဏ်ရှင်းတမ်းများ၊ ပဋိညာဉ်စာချုပ်များနှင့် လုပ်ဆောင်ချက်တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်နှင့်သက်ဆိုင်သည့် အခြားစာတမ်း အမှတ်အသားများ၊

(၂) အခွန်ဥပဒေတစ်ရပ်ရပ်အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ထုတ်ပေးသည့် သို့မဟုတ် လက်ခံ ရရှိသည့် ပြေစာ၊ မြီစားမှတ်စု သို့မဟုတ် မြီရှင်မှတ်စုများအားလုံး၏ မိတ္တူများ၊ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းဆိုင်ရာ အကောက်ခွန်ဦးစီးဌာန၏ အထောက်အထားများအားလုံး၊ ထုတ်လုပ်သူ၊ ဝန်ဆောင်မှုဆောင်ရွက်သူ သို့မဟုတ် တင်သွင်းသူနှင့် လက်ခံသူကို သတ်မှတ် ဖော်ပြနိုင်မည့် စာဖြင့်ရေးသားထားသည့် လုံလောက်သောအထောက်အထား၊ ပေးအပ်သည့် ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ သဘောသဘာဝနှင့် အရေအတွက်၊ ပေးအပ်သည့် အချိန်၊ ပေးအပ်သည့်နေရာ၊ ပေးအပ်မှုအတွက် ထည့်သွင်းစဉ်းစားရန်အချက်များ၊ လက်ခံ ရရှိသူမှ သီးသန့်ရည်ရွယ်ချက်များအလိုက် အသုံးပြုပြီးသည့် ပေးအပ်ထားသောကုန်စည်၏ ပမာဏအတိုင်းအတာတို့ကို ပြသနိုင်မည့် စာဖြင့်ရေးသားထားသည့် လုံလောက်သော အထောက်အထား။

ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရားများ

၂၁။ ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုရယူသူ မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြချက်နှင့် အခွန်ထမ်းမှတ်ပုံတင်အမှတ်တို့ အပါအဝင် ယင်းနှင့်သက်ဆိုင်သည့် လုပ်ဆောင်ချက်အားလုံးအတွက် မှတ်တမ်းထားရှိရမည်။

အခွန်ကြေညာလွှာ

၂၂။ (က) အခွန်ထမ်းတိုင်းသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ လိုအပ်ပါက အဆိုပါဥပဒေတွင် သတ်မှတ် သည့်အချိန်အတွင်း သတ်မှတ်ထားသည့်နေရာ၌သော်လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်က

တောင်းဆိုသည့်အတိုင်းသော်လည်းကောင်း ပုဒ်မခွဲ (ခ) ပါ သတ်မှတ်ချက်များနှင့်အညီ
ညွှန်ကြားရေးမှူးချုပ်ထံသို့ အခွန်ကြေညာလွှာကို တင်သွင်းရမည်။

- (ခ) ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါတို့ကိုသတ်မှတ်ရမည် -
- (၁) အခွန်ကြေညာလွှာပုံစံများ၊
 - (၂) အခွန်ကြေညာလွှာတွင်ပါရှိရမည့် သတင်းအချက်အလက်များ၊ လိုအပ်ပါက ကြေညာလွှာနှင့်
အတူ ပူးတွဲတင်ပြရမည့် နောက်ဆက်တွဲ အချက်အလက်များနှင့်
 - (၃) ကြေညာလွှာတင်သွင်းရမည့်နည်းလမ်းများ။
- (ဂ) အခွန်ထမ်းသည် ပြင်ဆင်ထားသောအခွန်ကြေညာလွှာကို မူလအခွန်ကြေညာလွှာတင်သွင်း
ရမည့် သတ်မှတ်ရက်ကျော်လွန်ပြီးနောက် ခြောက်နှစ်ထက်နောက်မကျစေဘဲ တင်သွင်းနိုင်သည်။
- (ဃ) အခွန်ထမ်းသည် အခွန်ကြေညာလွှာ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်။ သို့ရာတွင်
အခွန်ထမ်းတစ်ဦးသည် ဥပဒေအရ မစွမ်းဆောင်နိုင်သူဖြစ်ပါက အခွန်ထမ်း၏ တရားဝင်
ကိုယ်စားပြုသူသည် အခွန်ကြေညာလွှာ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်။
- (င) အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်းကို အခြားပုဂ္ဂိုလ်တစ်ဦးက
အကြောင်းငွေရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ယင်းပုဂ္ဂိုလ်ကလည်း အခွန်ကြေညာလွှာတွင်
လက်မှတ်ရေးထိုးရမည်။
- (စ) အခွန်ထမ်းက အခွန်ကာလတစ်ရပ်အတွက် အခွန်ကြေညာလွှာတင်သွင်းခြင်း မရှိသေးစေကာမူ
ညွှန်ကြားရေးမှူးချုပ်သည် အကြောင်းကြားစာဖြင့် ပုဂ္ဂိုလ်တစ်ဦးဦးအား ယင်းကိုယ်တိုင်အတွက်
ဖြစ်စေ၊ အခြားပုဂ္ဂိုလ်တစ်ဦးအတွက် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ သို့မဟုတ် ယုံမှတ်အပ်နှံ
ခံရသူအဖြစ်ဖြစ်စေ အဆိုပါကာလအတွက် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့်အတိုင်း
ပိုမိုပြည့်စုံသည့် အခွန်ကြေညာလွှာတင်သွင်းရန် သို့မဟုတ် နောက်ထပ် အခွန်ကြေညာလွှာ
တင်သွင်းရန် တောင်းဆိုနိုင်သည်။

သတင်းအချက်အလက်ကြေညာလွှာများ

၂၃။ အခွန်ကြေညာလွှာနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ
ပုဂ္ဂိုလ်တစ်ဦးဦး၏ အခွန်ထမ်းဆောင်ရမည့် တာဝန်မှအပဖြစ်သော ကိစ္စများနှင့်သက်ဆိုင်သည့် သတင်း
အချက်အလက်ကြေညာလွှာတင်သွင်းရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်အပေါ်တွင် အကျိုးသက်ရောက်မှုရှိစေရမည်။

ကြေညာလွှာတင်သွင်းရမည့် အချိန်ကာလတိုးမြှင့်သတ်မှတ်ခြင်း

- ၂၄။ (က) အခွန်ထမ်းကဖြစ်စေ၊ အခွန်ကြေညာလွှာတင်သွင်းရန်တာဝန်ရှိသည့် အခြားပုဂ္ဂိုလ်တစ်ဦးဦးက
ဖြစ်စေ အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် လျှောက်ထား
လာပါက ညွှန်ကြားရေးမှူးချုပ်သည် အခွန်ကြေညာလွှာတင်သွင်းရန် သတ်မှတ်ထားသည့်
အချိန်ကန့်သတ်ချက်ကို တိုးမြှင့်ပေးနိုင်သည်။
- (ခ) ပုဒ်မခွဲ (က) အရ ကြေညာလွှာတင်သွင်းရန် သတ်မှတ်ထားသည့် အချိန်ကာလကို တိုးမြှင့်
ပေးသော်လည်း အခွန်ပေးဆောင်ရန်သတ်မှတ်ရက်ကို သီးခြား တိုးမြှင့်ခွင့်ပြုပေးခြင်းမရှိပါက
ကြေညာလွှာတင်သွင်းရန် အချိန်တိုးမြှင့်ပေးခြင်းသည် အခွန်ပေးဆောင်ရမည့် သတ်မှတ်
နေ့ရက်အပေါ် သက်ရောက်မှုမရှိစေရ။

သတင်းအချက်အလက်တောင်းခံပိုင်ခွင့်၊ အခြေပစ္စည်းများနှင့် ရန်ပုံငွေများကို ကြည့်ရှုစစ်ဆေးခွင့်

- ၂၅။ (က) တာဝန်ခံအရာရှိသည် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်တစ်ခုခု
အလို့ငှာ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းပရဝဏ်အတွင်းသို့
ဖြစ်စေ၊ အများပြည်သူတို့ ဝင်ထွက်သွားလာနိုင်သောနေရာသို့ဖြစ်စေ အောက်ပါအချိန်
တစ်ရပ်ရပ်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်း
ပြုနိုင်သည် -
- (၁) ပုံမှန်အလုပ်ချိန်အတွင်း၊
 - (၂) ညွှန်ကြားရေးမှူးချုပ်၏ လျှောက်ထားချက်အရ သက်ဆိုင်ရာမြို့နယ်တရားရုံးမှ တရားသူကြီးက
စာဖြင့်ရေးသားခွင့်ပြုသော အချိန်တစ်ရပ်ရပ်အတွင်း။

- (ခ) တာဝန်ခံအရာရှိသည် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်တစ်ခုခု အလို့ငှာ တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရေးအတွက် အခွန်ထမ်း၏ နေအိမ်အတွင်းသို့ ဖြစ်စေ၊ ပုဒ်မခွဲ (က) တွင်ဖော်ပြထားခြင်းမရှိသော အခြားပရဝဏ်အတွင်းသို့ဖြစ်စေ အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်းပြုနိုင်သည် -
- (၁) အခွန်ထမ်း၏ သဘောတူခွင့်ပြုချက်ဖြင့်၊
- (၂) ပရဝဏ်အတွင်းသို့ ဝင်ရောက်ရန်လိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ်၏ လျှောက်ထားချက် အရ သက်ဆိုင်ရာမြို့နယ်တရားရုံးမှ တရားသူကြီးက စာဖြင့် ရေးသားဖော်ပြထားသော အချိန်နှင့် ခွင့်ပြုထားသောနည်းလမ်း။
- (ဂ) တာဝန်ခံအရာရှိသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ကိုက်ညီပါက သီးခြားပြဋ္ဌာန်းထားခြင်း မရှိသည့် အခွန်ထမ်းပိုင်ဆိုင်သည့် မည်သည့်ပစ္စည်းကိုမဆို ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ တိုင်းတာခြင်းနှင့် ကာလတန်ဖိုးသတ်မှတ်ခြင်းတို့ ပြုလုပ်နိုင်သည် -
- (၁) အခွန်ထမ်း၏ သဘောတူခွင့်ပြုချက်ရရှိခြင်း၊
- (၂) အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စာဖြင့်အကြောင်းကြားခြင်း။
- (ဃ) တာဝန်ခံအရာရှိသည် နေအိမ် သို့မဟုတ် ပရဝဏ်အတွင်း ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ ဥပဒေနှင့်အညီ ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးခြင်းပြုရာတွင် အောက်ပါ တို့ကို ပြုလုပ်နိုင်သည် -
- (၁) စာတမ်းအမှတ်အသားတစ်ခုခုကို မိတ္တူကူးယူခြင်း၊
- (၂) လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်နှင့်ဆီလျော်မှုရှိသည်ဟု အထောက်အထားတစ်စုံတစ်ရာတွေ့ရှိပါက စာတမ်းအမှတ်အသား သို့မဟုတ် အခြားအရာ တစ်ခုခုကို လိုအပ်ပါက သိမ်းယူခြင်း၊
- (၃) စာတမ်းအမှတ်အသား သို့မဟုတ် အခြားအရာတစ်ခုခုကို မှတ်မိစေရန် တံဆိပ်အမှတ်အသားများ ရိုက်နှိပ်ခြင်း။
- (င) တာဝန်ခံအရာရှိက ဤပုဒ်မအရ လွှဲအပ်ထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်အရ စာတမ်းအမှတ်အသား သို့မဟုတ် အခြားအရာတစ်ခုခုကို သိမ်းယူရာတွင် တရားရုံးအမိန့်က အခြားနည်းလမ်းဖြင့် ခွင့်ပြုထားခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ်သည် ယင်းစာတမ်း အမှတ်အသား သို့မဟုတ် အခြားအရာကို မိတ္တူကူးယူပြီးနောက် မူရင်းကို သိမ်းဆည်းခံရသူထံ အမြန်ဆုံးပြန်လည်ပေးအပ်ရမည်။
- (စ) ဤပုဒ်မအရ လွှဲအပ်ထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်အရ တာဝန်ခံအရာရှိက သိမ်းဆည်းသည့် အခြားအရာများသည် မိတ္တူကူး၍ မရသည့်အပြင် တရားရုံးက မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် အမိန့်ချမှတ်ခြင်းမပြုပါက ညွှန်ကြားရေးမှူးချုပ်သည် သင့်လျော်သော အချိန်ကာလတစ်ခုအထိ ယင်းအရာကို ထိန်းသိမ်းထားနိုင်သည်။
- (ဆ) ဤပုဒ်မပါ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်အရ သိမ်းဆည်းထားသည့် စာတမ်းအမှတ်အသား၏ တာဝန်ခံမိတ္တူကို တရားရုံးတွင် သက်သေခံတင်ပြခွင့်ရှိပြီး ယင်းသည် မူရင်းစာတမ်း အမှတ်အသားကဲ့သို့ သက်သေခံတန်ဖိုးရှိသည်။
- (ဇ) ဤပုဒ်မပါ လုပ်ပိုင်ခွင့်များသည် အပြည်ပြည်ဆိုင်ရာဥပဒေများအရ စုံစမ်းစစ်ဆေးမှုများမှ ကင်းလွတ်ခွင့်ရထားသည့် နိုင်ငံခြားတိုင်းပြည်များ၏ သံတမန်၊ ကောင်စစ်ဝန်ချုပ် သို့မဟုတ် အခြားမစ်ရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပရဝဏ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
- (ဈ) ဤပုဒ်မအရ တာဝန်ခံအရာရှိ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က တောင်းခံခဲ့သော စာတမ်း အမှတ်အသားများကို အခွန်ထမ်း သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးက ပေးအပ်ရန် ပျက်ကွက်ခဲ့လျှင် ယင်းအခွန်ထမ်း သို့မဟုတ် ယင်းပုဂ္ဂိုလ်က အခွန်စည်းကြပ်မှုအပေါ် အငြင်းပွားသည့် စစ်ဆေး စီရင်မှုတစ်ခုခုတွင် ညွှန်ကြားရေးမှူးချုပ်၏ သဘောတူညီချက်မရဘဲ အဆိုပါစာတမ်း အမှတ်အသားများကို သက်သေခံအဖြစ် တင်သွင်းခွင့်မရှိစေရ။

- (ည) ဤပုဒ်မအရ စာအုပ်များ၊ စာတမ်းအမှတ်အသားများ၊ မှတ်တမ်းများ သို့မဟုတ် အခြားအရာများကို သိမ်းဆည်းခြင်းခံရသည့် ပုဂ္ဂိုလ်သည် ရုံးချိန်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးနိုင်ပြီး မိမိကုန်ကျစရိတ်ဖြင့် မိတ္တူကူးယူနိုင်သည်။
- (ဋ) ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရသည့် ဝန်ထမ်းသည် ဤပုဒ်မအရ လက်ဝယ်ထိန်းသိမ်းခဲ့သော စာတမ်းအမှတ်အသားများ၊ မှတ်တမ်းမှတ်ရာများ သို့မဟုတ် အခြားအရာများအားလုံးအတွက် လက်မှတ်ရေးထိုးပြီး စုံစမ်းစစ်ဆေးမှု သို့မဟုတ် သက်ဆိုင်ရာအမှုကိစ္စ ဆောင်ရွက်ပြီးသည့်နေ့မှ ၁၄ ရက်အတွင်း ယင်းတို့ကို ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရမည်။
- (ဌ) ညွှန်ကြားရေးမှူးချုပ်သည် မည်သည့်မြေအမျိုးအစားကိုမဆို သွားရောက်စစ်ဆေးတိုင်းတာစေခြင်းကိုလည်းကောင်း၊ ယင်းမြေနှင့်သက်ဆိုင်သော စာတမ်းအမှတ်အသားတစ်စုံတစ်ရာကို လက်ဝယ်ရှိသူ သို့မဟုတ် ထိန်းသိမ်းထားသူက ပေးအပ်ရန် ဆင့်ဆိုခြင်းကိုလည်းကောင်း ဆောင်ရွက်နိုင်သည်။
- (ဍ) ညွှန်ကြားရေးမှူးချုပ်သည် ဤပုဒ်မပါ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့မဟုတ် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်စေလွှတ်ပေးရန် သက်ဆိုင်ရာဌာနသို့ တောင်းဆိုနိုင်သည်။
- (ဎ) ဤပုဒ်မနှင့် ပုဒ်မ ၂၆ ပါ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်ဆိုသည်မှာ -
- (၁) ပုဂ္ဂိုလ်တစ်ဦးဦး၏ ပေးဆောင်ရမည့် အခွန်ပမာဏကို ဆုံးဖြတ်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက်စုဆောင်းခြင်း၊
 - (၂) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ အခွန်ကောက်ခံရန် ရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက်စုဆောင်းခြင်း သို့မဟုတ်
 - (၃) ပုဂ္ဂိုလ်တစ်ဦးဦးနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာစုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တရားစွဲဆိုခြင်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် စုဆောင်းခြင်းတို့ကို ဆိုသည်။
- (ဏ) ဤပုဒ်မအရ ဆောင်ရွက်သော တာဝန်ခံအရာရှိ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်ကို သက်ဆိုင်ရာ လုပ်ငန်းပရဝဏ် သို့မဟုတ် နေရာ၏ပိုင်ရှင်ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ လက်ရှိဖြစ်သူကသော်လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်ရန် ထိုက်သင့်သည့်နေရာ၊ အသုံးအဆောင်နှင့် အကူအညီများ ပေးအပ်ရမည်။

သတင်းအချက်အလက်ရယူရန် အကြောင်းကြားခြင်း

- ၂၆။ (က) လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ရည်ရွယ်ချက်အလို့ငှာ တာဝန်ခံအရာရှိ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်သည် အခွန်ထမ်း သို့မဟုတ် အခွန်ထမ်းမဟုတ်သည့် ပုဂ္ဂိုလ်တစ်ဦးထံ သင့်လျော်သော အကြောင်းကြားစာပေးပို့၍ -
- (၁) အခြားပုဂ္ဂိုလ်တစ်ဦးနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်အပါအဝင် အကြောင်းကြားစာဖြင့် တောင်းခံသည့် သတင်းအချက်အလက်တစ်စုံတစ်ရာကို ပေးအပ်ရန် သို့မဟုတ်
 - (၂) စစ်ဆေးခံရန် သို့မဟုတ် အကြောင်းကြားစာတွင် ဖော်ပြထားသည့် ယင်းပုဂ္ဂိုလ်ထိန်းချုပ်ထားသည့် စာတမ်းအမှတ်အသားများ သို့မဟုတ် အခြားသက်သေခံအထောက်အထားများကို ပေးအပ်ရန် အလို့ငှာ အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အချိန်နှင့်နေရာသို့ လာရောက်ရန် ဆင့်ဆိုနိုင်သည်။
- (ခ) စာတမ်းအမှတ်အသားများ သို့မဟုတ် အခြားသက်သေခံအထောက်အထားများအား ထုတ်ပေးခြင်း သို့မဟုတ် ကြည့်ရှုမှတ်သားခြင်းတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအပါအဝင် တည်ဆဲဥပဒေတစ်ရပ်ရပ်၊ စာချုပ်တစ်ရပ်ရပ်တို့တွင် မည်သို့ပင်ပါရှိစေကာမူ ပုဒ်မ ၂၅ နှင့် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိစေရမည်။

[ဆက်လက်ဖော်ပြပါမည်။]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့မှတ်တမ်း

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

ပြည်သူများအား ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့်
လမ်းဘေးခွေးအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးအား
ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရန်အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဥက္ကဋ္ဌ။ ။ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါက်တာမင်းသိန်း (ရေဦးမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဦးစွာဂုဏ်ပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံး ခွေးရူးရောဂါဖြစ်ပွားခြင်း အန္တရာယ်ကင်းဝေးစေရန် ၂၀၂၀ အာဆီယံ ဒေသတွင်းနိုင်ငံများ သဘောတူညီချက်အောင်မြင်စေရန် ဝန်ကြီးဌာနဆောင်ရွက်ချက်များ ပြည်သူများသိရှိစေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဒီမေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လူကို ခွေးရူးရောဂါဖြစ်ပွားမယ်ဆိုရင် သေချာပေါက်သေစေနိုင်သောရောဂါတစ်ခုဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် နိုင်ငံတိုင်းက အရေးကြီးရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ခွေးရူးရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီးတော့ နိုင်ငံတော်တော်များများက ခွေးရူးရောဂါအန္တရာယ်ကို အလေးထားထိန်းချုပ်ဖို့ ကြိုးစား လာကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ခွေးအကောင်ရေလေးသန်းခန့်ရှိကြောင်း ခန့်မှန်းဖော်ပြထားတာကိုတွေ့ရှိရ ပြီးတော့ ခွေးရူးရောဂါကြောင့် နှစ်စဉ် လူ ၁၁၀၀ ခန့် သေနေတယ်လို့ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ၉၉ ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းကြောင့် လူကို ခွေးရူးရောဂါဖြစ်ပွားစေပြီးတော့ ၈၀ ရာခိုင်နှုန်းခန့်မှာ လမ်းဘေးခွေးများကိုက်ခံရခြင်းကြောင့် ခွေးရူးရောဂါဖြစ်ပွားစေကြောင်း သိရှိရပါတယ်။ ပိုင်ရှင်မဲ့လမ်းဘေးခွေး များကို ခွေးရူးကာကွယ်ဆေးထိုးပေးနိုင်မှသာ ခွေးရူးရောဂါဖြစ်ပွားခြင်းအန္တရာယ်ကို လျော့ချကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ခွေးရူးရောဂါအန္တရာယ်ကို အလေးထားထိန်းချုပ်လာခြင်းကြောင့် လူမှာ ခွေးရူးရောဂါဖြစ်ပွားသေဆုံးမှုနှုန်းလည်း လျော့ကျလာကြောင်းသိရှိရပါတယ်။

ခွေးရူးရောဂါအန္တရာယ်ကို လျော့ချကာကွယ်ခြင်းမှာ ငွေကြေးသုံးစွဲကာ စီမံချက်ချမှတ်ဆောင်ရွက်ခြင်း မပြုနိုင်သောနိုင်ငံများ၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းမပြုနိုင်သောနိုင်ငံများနှင့် ဘာသာရေးယဉ်ကျေးမှု အရ အကန့်အသတ်ရှိသောနိုင်ငံများမှာ ခွေးရူးရောဂါဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးတော့ ထိန်းချုပ်ရန်ခက်ခဲကြောင်း သိရှိရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ အန္တရာယ်များသောနိုင်ငံများစာရင်းတွင်ပါရှိသော လူသေပျောက်မှု၊ သေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် ပါရှိပါတယ်။ လူဦးရေနဲ့အချိုးချနှိုင်းယှဉ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံသား ၁၃ ဦးလျှင် ခွေးတစ်ကောင်နှုန်းဖြစ်နေပြီးတော့ ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရေးကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

နိုင်ငံအတွင်းရှိ ခွေးအားလုံးကို ကာကွယ်ဆေးထိုးဆောင်ရွက်ခြင်းဟာ နိုင်ငံသူနိုင်ငံသားများ ခွေးရူးရောဂါ အန္တရာယ်မဖြစ်ပွားစေရေးအတွက် အဓိကကျသောလုပ်ငန်းဖြစ်ပါတယ်။ ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းကို ၇၀ ရာခိုင်နှုန်းဆောင်ရွက်နိုင်မယ်ဆိုရင် ခွေးရူးရောဂါအန္တရာယ်ဖြစ်ပွားခြင်းကို လျော့ချနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းရှိ လမ်းဘေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်း၊ မျိုးပွားထိန်းချုပ်ခြင်းများကို မြန်မာနိုင်ငံတစ်ရပ်ဆီသို့ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။ ခွေးရူးရောဂါ လျော့နည်းကျဆင်းရေးအတွက် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။

Power Point ဖြင့် တင်ပြခွင့်ပြုပါ။ ဒါကတော့ ခွေးရူးရောဂါဖြစ်ပွားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းသေဆုံးနိုင်သော်လည်း ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း ပြောထားတာဖြစ်ပါတယ်။ ကမ္ဘာမှာဆိုလို့ရှိရင် နိုင်ငံတကာမှာ လူနှင့် ခွေးအချိုးက လူ ၁၀ ဦးကို ခွေးတစ်ကောင်နှုန်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင် လူ ၁၃ ဦးကို ခွေးတစ်ကောင်နှုန်းဖြစ်ပါတယ်။ ခွေးအများစုဟာ ကာကွယ်ဆေးမထိုးရသောခွေးများ ဖြစ်ပါတယ်။ ၉၉ ရာခိုင်နှုန်းက ခွေးကိုက်ခြင်းကြောင့် လူကိုခွေးရူးရောဂါဖြစ်ပွားစေပါတယ်။ ၈၀ ရာခိုင်နှုန်းက လမ်းဘေးခွေးကိုက်ခံရခြင်းကြောင့် ခွေးရူးရောဂါဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် ၂၀၁၄ ခုနှစ်မှာ ခွေးအကောင်ရေ ၇၀၀၀၀ ခန့်ရှိသော်လည်း ၂၀၁၅ ခုနှစ်မှာ ၁၂၀၀၀၀ လောက်ထိဖြစ်လာပါတယ်။ အဲဒီမှာ ဆိုလို့ရှိရင် လူ ၅၀ ဦးကို ခွေးတစ်ကောင်နှုန်းနဲ့ ရန်ကုန်မှာတည်ရှိနေပါတယ်။ ကျွန်တော်တို့ မြို့ပြမှာဆိုလို့ရှိရင် ကာကွယ်ဆေး ၂၀ ရာခိုင်နှုန်းထိုးနိုင်သော်လည်း ကျေးလက်မှာ ငါးရာခိုင်နှုန်းပဲထိုးပေးနိုင်ပါသေးတယ်။ WHO တို့ OIE တို့ စံသတ်မှတ်ချက်အရဆိုရင် ၇၀ ရာခိုင်နှုန်းထိ ခွေးရူးကာကွယ်ဆေးထိုးပေးကြရမှာဖြစ်ပါတယ်။ ဒါက ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပြီးတော့ နံပါတ် (၆) အဆင့်မှာရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံတိရစ္ဆာန်ဆရာဝန်များ ပရဟိတအဖွဲ့ကနေပြီးတော့ လမ်းဘေးခွေးတွေကို မျိုးပွားမှုထိန်းချုပ်တာတို့၊ ကာကွယ်ဆေးထိုးတာတို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

သို့ဖြစ်ပါသောကြောင့် နိုင်ငံသူနိုင်ငံသားများ ခွေးရူးရောဂါအန္တရာယ်ကင်းရှင်းစေရန် ခွေးရူးရောဂါအသိပညာပေးခြင်းနှင့် နိုင်ငံအတွင်းရှိခွေးများ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဝန်ကြီးဌာနက ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် မေးမြန်းရခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြေကြားရန်ဖြစ်ပါတယ်။

ဖြေကြားချက်

ဒေါက်တာမြင့်ထွေး (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန) ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၏ ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးသော်ငြားလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြေရမယ်ဆိုတဲ့ အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနကိုယ်စားရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားရော ကျွန်တော် ဖြေကြားမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ သဘောတူညီအောင်မြင်စေရန် ပြည်သူများအသိပညာပေးခြင်းနှင့် လမ်းဘေးခွေးအပါအဝင် မြန်မာနိုင်ငံရှိ ခွေးအားလုံးအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနိုင်ခြင်းကိစ္စနှင့်ပတ်သက်ပြီး သိလိုတဲ့မေးခွန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့မေးခွန်းကို ကျွန်တော် ပြန်လည်သုံးသပ်လိုက်တဲ့အခါမှာ အဓိက (၃) ချက်ရှိပါတယ်။ ဒီမေးခွန်းကတော့ ငါးမိနစ်ကျော်မှာဖြစ်တဲ့အတွက် ကြိုတင်၍ ခွင့်တောင်းအပ်ပါတယ်။ ပထမတစ်ချက်ကတော့ မေးခွန်းထဲမှာ နိုင်ငံသူနိုင်ငံသား ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန် ဒီအချက်မှာကြည့်လိုက်တဲ့အခါမှာ ကင်းဝေးဖို့ဆိုရင် (၁) ခွေးမကိုက်ခံရခြင်း၊ (၂) ကိုက်ခံရပါက သေဆုံးမှုမရှိခြင်း ဒီကိစ္စတွေကို ကျွန်တော်အသေးစိတ်တင်ပြပါမယ်။ နံပါတ် (၂) က အာဆီယံသဘောတူညီချက်မူများအရ အောင်မြင်မှုရစေရန်၊ ဒီကိစ္စနှင့်ပတ်သက်လို့ ကျွန်တော်တို့ ဝန်ကြီးဌာနတွေပေါင်းမယ်။ One Health Approach နဲ့ FAO၊ OIE။ OIE ဆိုတာက Animals Health Organization မှာ WHO တို့နှင့် ပေါင်းပြီးလုပ်မယ်။ မိတ်ဖက်အဖွဲ့အစည်းနှင့်လုပ်မယ်။ community Based Organization တွေနဲ့ပေါင်းပြီးလုပ်မယ်။ ဒီလုပ်မည့်ကိစ္စတွေကလည်း ကျွန်တော်မဟာဗျူဟာနှင့် နည်းဗျူဟာများအားလုံးချထားပြီး ဖြစ်တဲ့အတွက် ဒီမဟာဗျူဟာနှင့် နည်းဗျူဟာအတိုင်း ဆက်လက်လုပ်မှာဖြစ်ပါတယ်။

နံပါတ် (၃) ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ မေးခွန်းကတော့ ခွေးများအားလုံး ခွေးရူးရောဂါကာကွယ်ဆေးထိုးနိုင်ခြင်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးမြန်းခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဒီမှာကြည့်မယ်ဆိုလို့ရှိရင် ဒီမေးခွန်းဟာ အလွန်အရေးကြီးတဲ့မေးခွန်းဖြစ်တဲ့

အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ Power Point တွေကလည်း တော်တော်ကောင်းပါတယ်။ တော်တော်ကို ဗဟုသုတလည်းရပါတယ်။ Information လည်းရပါတယ်။ ဒီမှာကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ္ဍာငွေ တွေဟာ မကုန်သင့်တာထက် ပိုကုန်နေရပါတယ်။ ဘာကြောင့်ကုန်သလဲဆိုတာ ကျွန်တော်တင်ပြပါမယ်။ နောက်တစ်ခု ဒီဇွေးကိုက်ခံရမယ်ဆိုရင် စိတ်ဖိစီးမှု၊ စိုးရိမ်မှု (Stress) တွေက အရမ်းများပါတယ်။ နောက်တစ်ခုက တကယ်သာဇွေးရူးကိုက်ပြီး ကာကွယ်ဆေးကိုမထိုးနိုင်ဘူးဆိုရင် ၁၀၀ ရာခိုင်နှုန်း သေဖို့ရှိပါတယ်။ အဲဒီတော့ ဒီအချက်တွေကို ကျွန်တော်တို့က ဂရုစိုက်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဇွေးကိုက်ခံရသူတိုင်းသည် ဆေးထိုးရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဇွေးကိုက်ရင် ဇွေးရူးဟုတ်လား/မဟုတ်လား ဘယ်သူမှကြိုပြီး မသိပါဘူး။ အဲဒီတော့ လူတိုင်းထိုးမယ်။ လူတိုင်းထိုးမယ်ဆိုတော့ ဇွေးကိုက်ခံရသူ များတိုင်းများတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ဆောင်မှုက တော်တော်ပီပါတယ်။ ဆေးထိုးပေးရမယ်။ အဲဒါတွေရှိပါတယ်။ နောက်တစ်ခုက အကယ်၍သာ တကယ်ရူးတဲ့ဇွေးကကိုက်ပြီး ကျွန်တော်တို့ ဆေးမထိုးဘူးဆိုရင် ဒီလူသည် ရာခိုင်နှုန်းပြည့်သေပါမယ်။ အဲဒီတော့ ကျွန်တော်တို့ ဦးအောင်ထိုးရမယ်။ ဦးအောင်ထိုးရမယ်ဆိုရင်တော့ ပြည်သူထူထုပ်ရဲ့ အသိပညာအရမ်းအရေးကြီး ပါတယ်။ ပြည်သူလူထုက စောစီးစွာလာမှဖြစ်မယ်။ ဇွေးကိုက်တယ်ဆိုတာ ဇွေးရူးရဲ့ Saliva ပေါ့။ တံတွေးမှာ Virus ရှိပါတယ်။ ဒီ Virus က ကိုက်လိုက်တာနဲ့ Muscle Saliva မှာပွားပြီးတော့ ဒီကောင်က Muscle မှာရှိတဲ့ Nerve ထဲကိုဝင်သွားပါတယ်။ အဲဒီကောင်ပြီးတဲ့အခါကျတော့ Spinal Cord ကိုသွားပါတယ်။ Spinal Cord ကနေ ဦးနှောက်ကိုရောက်တယ်။ ဒါအတွင်းကိုသွားတာ။ ဦးနှောက်ကိုရောက်ပြီးတဲ့အခါကျတော့ ဦးနှောက်ကတစ်ဆင့် နှလုံးနှင့် ကြွက်သားတွေဆီသွားမယ်။ Adrenal Gland တို့ ဒီပြင်နေရာတွေကို ရောက်သွားတယ်။ အဲဒီတော့ ဆိုလိုတာက ဒီ Virus က ဦးနှောက်ကိုမရောက်ခင် ကျွန်တော်တို့က အရင်ဆုံးကိုင်တွယ်ရမယ်။ အရင်ဆုံးကိုင်တွယ် ရမယ်ဆိုတာက အစောဆုံးထိုးရမယ်။ ထိုးတဲ့နေရာမှာပင် ပြည်သူတို့ကသိရမှာက ဇွေးကိုက်တယ်ဆိုတာက ဥပမာ- ဒီအပေါ်မှာ ကိုက်လိုက်လို့ရှိရင် အပေါ်ရောက်လေ၊ ရောက်လေအန္တရာယ်ပိုများလေ။ ခြေထောက်မှာကိုက်ရင် သူတို့ရောက်ဖို့ Chance က အချိန်ကလိုတယ်ပေါ့။ လက်ကိုကိုက်တာ၊ မျက်နှာကိုက်တာဆိုရင် ပိုဆိုးတယ်။ ကိုက်တဲ့အပြင် ကိုက်တာ ဘယ်လောက်များသလဲ။ ဒီပေါ်မှာမူတည်ပြီးတော့ Virus ရဲ့ Load ကလည်းများတယ်။ ဒါတွေအကုန်လုံးကို ပြည်သူသိမယ်ဆိုရင် စောစီးစွာလာထိုးပေးမယ်။ ထိုးပေးမယ်ဆိုလို့ရှိရင် သေမယ့်အလားအလာက အလွန်နည်းသွားပါတယ်။ ဒီအချက်တွေကို ပြည်သူလူထုက အားလုံးသိဖို့လိုပါတယ်။ နောက်တစ်ချက်က ဇွေးကိုက်တဲ့ အခါမှာ ကျွန်တော်တို့က ပြည်သူလူထုကို မသေအောင်၊ အန္တရာယ်မရှိအောင် ကာကွယ်ဆေးတွေဝယ်နေပါတယ်။ ဒီအစိုးရတက်လာပြီးတော့ ၂၀၁၆-၂၀၁၇ ခုနှစ်ကနေပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ ကျွန်တော်တို့ ဝယ်တဲ့ ဇွေးရူးနဲ့ပတ်သက်ပြီး Anti-rabies vaccine ဝယ်တာ ၁၃. ၇၂ ဘီလီယံလောက်ဝယ်ရပါတယ်။ အကယ်၍သာ ဇွေးမကိုက်ဘူးဆိုရင် ဒီပိုက်ဆံ ၁၃. ၇၂ ကမကုန်ပါဘူး။ ထို့အပြင် အလွန်အန္တရာယ်ရှိတဲ့ category-3 ပေါ့။ အဆင့် (၃) မှာအကိုက်ခံရတဲ့လူတွေဆိုရင် အဲဒါအပြင် ကိုက်တဲ့နေရာမှာ Rabies immunoglobulin ထိုးပေး ရပါတယ်။ အဲဒီအတွက်ကိုလည်း ဝယ်ထားတာ ၁. ၂ ဘီလီယံ လောက်ပါတယ်။ နှစ်ခုပေါင်းဆိုရင် ၁၅ ဘီလီယံလောက် ဒီအစိုးရလက်ထက်မှာ သုံးထားပြီးပါပြီ။ တိုင်းပြည်ကလည်း ဘဏ္ဍာငွေချပေးတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်နေပါတယ်။ ဒီမှာကြည့်တဲ့အခါမှာ ကျွန်တော်တို့က Rabies Vaccine ဆိုတာ တစ်လုံး၊ တစ်လုံးထိုးလို့ရှိရင် ၈၀၀၀ ကျပ် ကျော်ကျပါတယ်။ ၈၀၀၀ ကျပ် ကျော်မှာ ကျွန်တော်တို့က Intradermal အသားထဲ ထိုးရင် လေးလုံးကုန်ပါတယ်။ ၃၂၀၀၀ ကျပ် ကျပါတယ်။ အကယ်၍ Intravenous ဆိုရင် နှစ်လုံးပဲကုန်တဲ့အတွက် ၁၆၀၀၀ ပဲ ကျတယ်။ ကျွန်တော်တို့က ညွှန်ကြားချက်အကုန်ထုတ်ပြီးပါပြီ။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ဇွေးရူးကာကွယ်ဆေးထိုးရင် ကြွက်သားထဲကိုမထိုးပါနဲ့။ အရေပြားမှာရှုပ်ပြီးထိုးဖို့။ ဒါဆိုရင်ဆေးက တစ်ဝက် နီးပါးလောက် သက်သာမှာပါ။

နောက်တစ်ခုက အခုနကပြောတဲ့ ကိုက်တဲ့ဟာမှာ ဇွေးကအရမ်းကိုက်မယ်ဆိုလို့ရှိရင် Rabies Immuno- globulin ထိုးရပါတယ်။ တစ်လုံးကို ၁၆၅၀၀ ကျပ် ကျပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်က ဆေးတစ်လုံးကနေ သုံးလုံးအတွက် ကိုယ်ခန္ဓာပေါ်မှာမူတည်ပြီး ထိုးရတဲ့အတွက် ဒါလည်း ပိုက်ဆံအများကြီးကုန်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာ ဇွေးကိုက်နှုန်းတွေဟာ တဖြည်းဖြည်းတက်လာတာတွေ့ရပါတယ်။ ဥပမာ ၂၀၁၇ ခုနှစ်တုန်းက ကိုက်ခံရတဲ့လူပေါင်း ၁၈၀၀၀၀ လောက်အကိုက်ခံရပါတယ်။ တစ်လ၊ တစ်လကို ၁၅၀၀၀ အကိုက်ခံရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၁၉၂၀၀၀ ကျော်ကိုကိုက်တဲ့အတွက် တစ်လ၊ တစ်လမှာ ၁၆၀၀၀ လောက် အကိုက်ခံရပါတယ်။ အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေစပြီးတော့ အခုခြောက်လမှာဆိုရင် ၆၀၀၀၀ အကိုက်ခံရ

ပါတယ်။ ဒီ ၆၀၀၀၀ ဟာ တစ်လ၊ တစ်လကို ၁၂၀၀၀ လောက် အကိုက်ခံနေရပါတယ်။ အဲဒီတော့ ဆိုလိုတာက အကိုက်ခံရတဲ့ဟာက ခွေးကများနေတုန်းပဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဆေးတွေ ၁၃. ၇၂ ဘီလီယံတွေ ဝယ်တယ်။ Rabies Immunoglobulin တွေ ဝယ်တယ်။ သေနန်းကတော့ ကျသွားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၁၀၀၀ သေပါတယ်။ သို့သော် ၂၀၁၁ ခုနှစ်ကနေပြန်ကြည့်မယ်ဆိုရင် ၂၀၁၁ ခုနှစ်မှာ ၂၄၅ ဦးပဲ သေပြီးတော့ ၂၀၁၈ ခုနှစ်မှာဆိုရင် ၇၁ ဦးပဲသေပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာတော့ ၄၁ ဦးပဲ သေပါတယ်။ ဒါအလွန်ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အဲဒီတော့ သေတာကိုတော့ ကျွန်တော်တို့ကာကွယ်လို့ရတယ်။ အကိုက်ခံရတာနည်းမယ်ဆိုရင် ကျွန်တော်တို့က အများကြီးသက်သာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးလိုအပ်တဲ့ အန္တရာယ်ကင်းဖို့ဆိုရင်တော့ ဆေးတွေကတော့ ကျွန်တော်တို့ ဆက်ဝယ်ပါမယ်။ နောက်တစ်ခုက ပညာပေးလုပ်ငန်းတွေကို ပိုလုပ်ပါမယ်။ ဘာသာရေးအရတော့ ခွေးသတ်ဖို့ ကိုတော့ အားမပေးပါဘူး။ သို့သော်လည်း အခုနည်းနည်းပြဿနာရှိနေတာက ခွေးချစ်သူများအသင်းလည်း ရှိနေပါတယ်။ သူတို့နဲ့လည်း ကျွန်တော်တတ်နိုင်သမျှ ညှိနှိုင်းမယ်။ စည်းရုံးမယ်။ ပညာပေးမယ်။ တတ်နိုင်သမျှ ကြိုးစားပြီး ခွေးချစ်သူများအသင်းနဲ့ ကျွန်တော် ညှိနှိုင်းပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ခွေးရူး ကာကွယ်ဆေးအနေနဲ့ကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ အကုန်လုံးပေးထားပါတယ်။ တိုက်နယ်ဆေးရုံတွေကိုတော့ မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Plus 2 to Plus 8 Degree Centigrade ထားရမှာဖြစ်တဲ့အတွက် Cold Chain မရှိတဲ့အတွက် တိုက်နယ်ဆေးရုံတွေမပေးနိုင်ဘူး။ မြို့နယ်ဆေးရုံအထိ ပေးထားပါတယ်။

နောက်တစ်ချက်က ခွေးရူးရဲ့ ၁၃. ၇၂ ဘီလီယံသက်သာအောင် ဘာလုပ်ပါလဲဆိုတော့ ရန်ကုန်မှာ ခွေးရူးစင်တာတွေ ဖွင့်ပါတယ်။ Dog Bite Centre တွေဆိုပြီး ဖွင့်ပါတယ်။ မေလ ၂၉ ရက်နေ့က စဖွင့်ပါတယ်။ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သယ်န်းကျွန်းနဲ့ အင်းစိန်မှာ ဖွင့်ပါတယ်။ တစ်လခွဲအတွင်းမှာ အားလုံးခွေးကိုက်တဲ့လူ ၃၃၂၆ ဦးကို ထိုးပြီးတော့ အကြိမ်ပေါင်းကတော့ ၁၁၄၆၈ ဦး ထိုးလိုက်ပါတယ်။ ဒါဆိုရင် အောင်မြင်မှုတစ်ရပ်လို့လည်း ပြောလို့ရပါတယ်။ နောက်မြို့နယ်တွေကို ကျွန်တော်တို့ပြန်လည်သုံးသပ်ပါတယ်။ ဘယ်တိုင်းဒေသကြီးနှင့် ပြည်နယ်မှာ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၁၀၀၀ ဦးကျော်တယ်။ မန္တလေးတိုင်းဒေသကြီးမှာ ၃၅၀၀၀ ဦး၊ ပဲခူးတိုင်းဒေသကြီးမှာ ၂၄၀၀၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၀၀၀ ဦး လောက်ရှိပါတယ်။ ကျွန်တော်တို့က တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်တွေကို ပြန်ကြည့်ပါတယ်။ ဘယ်မြို့နယ်မှာ အကိုက်အများဆုံးလဲ။ ကိုက်တဲ့မြို့နယ်မှာ ပညာပေးလုပ်ငန်းတွေ လုပ်ရမယ်အစရှိသဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာ အတိုင်းလုပ်မယ်။ ဒီမြို့နယ်တွေကိုလည်း ကျွန်တော်တို့က High Rate၊ Medium Rate၊ Low Rate ဆိုပြီးခွဲပါတယ်။ ဒါနဲ့လုပ်ခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး လိုလားအပ်တဲ့ ပြည်သူများဟာ ခွေးရူးကိုက်ခြင်းအန္တရာယ်မှ နည်းမှာဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ASEAN Rabies Elimination Study 2010 ရှိပါတယ်။ အဲဒီမှာ ပါတဲ့အချက်တွေကိုလည်း ကျွန်တော်တို့အားလုံးလုပ်ပါတယ်။ ဒါတွေကိုတော့ အသေးစိတ်မပြောတော့ပါဘူး။ All Inclusive ဖြစ်ရမှာတို့၊ Inter sectorial အဆင့်ဆင့်လိုက်လုပ်ရမယ့်ကိစ္စတွေ၊ FAO၊ WHO နဲ့ပေါင်းပြီးလုပ်ရမယ့် ကိစ္စတွေ အားလုံးပါပါတယ်။ အဲဒီတော့ ဒီဟာတွေကိုတော့ ကျွန်တော်တို့ကလုပ်တဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးလိုလားတဲ့ အန္တရာယ်မရှိဘူးဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ လုပ်လို့မရဘူး။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ လုပ်လို့မရဘူး။ အားလုံးပါရတယ်။ အထူးသဖြင့် Community Base Organization တွေ၊ NGO တွေ၊ ပြည်သူလူထုတွေ အားလုံးပါဝင်မှ ရမှာဖြစ်ပါတယ်။

တတိယအချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ ခွေးတွေအားလုံးကို ကာကွယ်ဆေးထိုးမယ့် ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကတော့ ၂၀၁၈ ခုနှစ် ခွေးရူး Censue ကိုကောက်တဲ့အခါမှာ ပိုင်ရှင်ရှိတဲ့ခွေးက လေးသန်း ရှိပါတယ်။ ပိုင်ရှင်မရှိတဲ့ခွေးက နှစ်သန်းကျော်ရှိပါတယ်။ ဒါကိုကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ပေါက်ဖွားနှုန်းကို ကြည့်လိုက်မယ်ဆိုရင် ကြောက်မနန်းလိလိ Time Bomb ပေါ့။ အချိန်ကိုက်ဗုံးကြီးနဲ့ တူနေပါတယ်။ ဒီဟာကိုသာ ကျွန်တော်တို့မကိုင်တွယ်ဘူးဆိုလို့ရှိရင် ခွေးကပေါက်မှာပဲ။ လေးသန်းနဲ့ နှစ်သန်းက ခြောက်သန်း။ ခွေးက သားမွေးပေါက်မယ်ဆိုရင် ဒီခွေးတွေကို ကာကွယ်ဆေးတွေလိုက်ထိုးလို့ ပြီးမယ့်ကိစ္စမဟုတ်ပါဘူး။ နောက်ထပ်

အနှစ်တစ်ရာလည်း ပြီးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ခွေးပေါက်ဖွားနှုန်းကို လျှော့ဖို့လိုပါတယ်။ လျှော့ဖို့လိုမယ် ဆိုရင် ကျွန်တော်တို့က ဘတ်ဂျက်နည်းနည်းလိုပါတယ်။ ဥပမာဆိုလို့ရင် ခွေးတစ်ကောင်ကို ကာကွယ်ဆေး ထိုးမယ်ဆိုလို့ရင် ၇၀၀ ကျပ် ကနေ ၁၀၀၀ ကျပ် လောက်ကုန်ပါတယ်။ ထိုးမယ်ဆိုလို့ရင်လည်း ဒီကာကွယ်ဆေး ထိုးဖို့ ပြင်ပက အခြား Vaccine တွေ သုံးမယ်ဆိုရင် ၁၀၀၀ ကနေ ၁၅၀၀ လောက်ကုန်တဲ့အပြင် ခွေးကိုဖမ်းရန် ပိုက်ကွန်တွေ၊ Vaccine တွေ အများကြီးလိုပါတယ်။ ထိုးမယ်ဆိုလို့ရင် ခွေးကို လုံးဝကလေးမရအောင် ဆိုလို့ရင်တော့ တစ်နှစ်လျှင်တစ်ကြိမ်နဲ့ သုံး၊ လေးနှစ်လောက်ဆက်ထိုးမှသာလျှင် တစ်သက်လုံး ဒီခွေးက ပေါက်ဖွားမှု မရှိတော့ပါဘူး။ ဒီမှာလုပ်မယ်ဆိုလို့ရင်လည်း Logistically က သိပ်မလွယ်တာက တစ်ရက်မှာ ဆိုရင် ခွေးဖမ်းပြီး ဆေးထိုးမယ်ဆိုရင် အကောင် ၁၀၀ ကနေ ၂၀၀ ပဲထိုးနိုင်မယ်။ Team တစ်ခုမှာလည်း လူငါးယောက်ပါမှာ။ ခွေးကဖမ်းဦးမယ်။ ချုပ်ရဦးမယ်။ မေ့ဆေးပေးရဦးမယ်။ အဲဒါတွေကို အကုန် လုပ်ရပါတယ်။ အကယ်၍ Sterilization လုပ်တဲ့အခါမှာ အထီးတစ်ကောင်ကို ကျွန်တော်တို့က သင်းကွပ်မယ် ဆိုရင် ၁၀၀၀၀ ကျပ် ကုန်ပါတယ်။ တစ်ရက်ကို လုပ်နိုင်တဲ့ခွေးကောင်ရေက ၄၀၊ ၅၀ ပဲ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ခွေးအမတစ်ကောင်ကို Sterilization လုပ်မယ်ဆိုရင် ၃၀၀၀၀ ကျပ် ကနေ ၄၀၀၀၀ ကျပ် လိုပါတယ်။ တစ်ရက်မှာဆို ခွဲရတဲ့အချိန်လည်းလိုတယ်။ ဆိုတဲ့အခါကျတော့ ၃၀ ကောင်လောက်ပဲရမှာ ဖြစ်ပါတယ်။ ခွေးတွေကိုတော့ ဆက်ပြီးကာကွယ်ဆေးထိန်းဖို့ဆိုတာကတော့ နည်းနည်းခက်ပါတယ်။ ဘတ်ဂျက် ကလည်း အရမ်းနည်းမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဒီခွေး Population ရဲ့ ၇၀ ရာခိုင်နှုန်းသောခွေးကိုတော့ ကာကွယ်ဆေးတွေလုပ်ပေး မယ်ဆိုရင်တော့ ခွေးရူးရောဂါအနေနဲ့ကတော့ လျော့သွားမှာဖြစ်ပါတယ်။ ဒါနဲ့ဘတ်ဂျက်ကတော့ အများကြီး လိုမယ့်အတွက် Root Cause အဓိကအကြောင်းက ဘာလဲ။ အဓိကအကြောင်းသည် ခွေး Population ကျသွားဖို့ အဓိကကျပါတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့အားလုံး ဝိုင်းဝန်းစဉ်းစားရမယ်။ ခွေး Population ကျအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ သို့မှသာလျှင် ကျွန်တော် ခုနကပြောတဲ့ ၁၃. ၇၂ ဘီလီယံက သုံးဘီလီယံလောက်ပဲ သုံးဖို့လိုပါတယ်။ မဟုတ်လို့ရင် ဆက်ပြီး ၁၃ ဘီလီယံကနေ ၂၀ ဘီလီယံဖြစ်သွား မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးရဲ့ဘတ်ဂျက်က တော်တော်များများဖွဲ့ပေးလိုက်ရမယ့်သဘော ရှိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း လုပ်တယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း လုပ်တယ်။ INGO တွေ၊ NGO တွေလုပ်တယ်။ ဒါပေမဲ့ ပြန်ပြီးတော့ထိုင်ဖို့လိုမယ်ထင်ပါတယ်။ ဘယ်လိုလုပ်မလဲ။ လက်တွေ့ကျသော မဟာ ဗျူဟာ နည်းဗျူဟာနဲ့လုပ်ရမယ်။ Theoretical လုပ်လို့မရပါဘူး။ အဘက်ဘက်က ပါဝင်ရမယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ASEAN Strategy မှာပါပါတယ်။ လူမှုယဉ်ကျေးမှုဆိုင်ရာထောက်တိုင် (Socio Cultural Pillar)၊ နည်းပညာဆိုင်ရာထောက်တိုင် (Technical Pillar) ရဲ့ အဖွဲ့အစည်းဆောင်ရွက်မှုဆိုင်ရာ (Organization Pillar) နဲ့ အုပ်ချုပ်မှုစီမံခန့်ခွဲမှုဆိုင်ရာ (Political and Administrative Pillar) တွေနဲ့ အားလုံးဝိုင်းဝန်းပြီးတော့ လုပ်ဆောင်မှသာလျှင် အောင်မြင်မှာဖြစ်ပါတယ်။ သို့သော် နိဂုံးချုပ်အနေနဲ့ ကျွန်တော်တစ်ချက်ပြောချင်တာ ကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ မိမိတို့မဲဆန္ဒနယ်ကို ပြန်ရောက်တဲ့အခါမှာ မြို့နယ်မှာ ဖြစ်ဖြစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှာဖြစ်ဖြစ် ဒါကို ဘယ်လိုလုပ်မလဲဆိုတာကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပါ။ လွှတ်တော်ကိုယ်စားလှယ်ကြီးများကပေးတဲ့ အကြံလေးကို ကျွန်တော်တို့က Seriously သေသေချာချာ လက်ခံပြီးတော့၊ စဉ်းစားပြီးတော့ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခု ဒီမေးခွန်းနဲ့ ဝန်ကြီးဌာနရဲ့ ဖြေကြားချက်ဟာ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်တဲ့အတွက် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကြေညာပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

၂၀၁၉ ခုနှစ်၊ တင်သွင်းလွှာအမှတ်-၁

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊
ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းတို့ရှေ့တွင် -
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ)

၁။ ဒေါ်နန်းနီနီအေး

၂။ ဦးကျော်နီနိုင်

၃။ ဦးစိုင်းသန်းနိုင်

၄။ ဦးစိုင်းစံအောင်

၅။ ဦးကျော်သန်း

၆။ ဦးစိုင်းသာစိန်

၇။ ဦးကျင်ခန့်ပေါင်

၈။ ဦးစိုးအောင်

၉။ ဦးကျော်သိန်း

၁၀။ ဦးစိုးသိန်း

၁၁။ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး

၁၂။ ဗိုလ်မှူးချုပ် တင်ဆွေ

၁၃။ ဗိုလ်မှူးကြီး အောင်လွင်

၁၄။ ဗိုလ်မှူးကြီး အောင်ကျော်စိုး

၁၅။ ဗိုလ်မှူးကြီး စိုးမိုးအောင်

၁၆။ ဗိုလ်မှူးကြီး ခင်မောင်နိုင်

၁၇။ ဗိုလ်မှူးကြီး ကျော်ကျော်

၁၈။ ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေ

၁၉။ ဒုတိယဗိုလ်မှူးကြီး သန့်ဆွေ

၂၀။ ဗိုလ်မှူး အောင်နိုင်ဦး

၂၁။ ဗိုလ်မှူး ရဲအောင်စော

၂၂။ ဗိုလ်မှူး ကျော်စိုးဦး

၂၃။ ဗိုလ်မှူး ဝင်းမင်းသန့်

၂၄။ ဗိုလ်မှူး ထက်လင်း

၂၅။ ဗိုလ်မှူး ကျော်ဖြိုးဝင်း

တင်သွင်းသူများ

အကျိုးသက်ဆိုင်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း

တင်သွင်းလွှာတင်သွင်းသူအတွက်

အကျိုးသက်ဆိုင်သည့် ပုဂ္ဂိုလ်၊ ဌာန၊

အဖွဲ့အစည်းအတွက်

ရုံးတော်သဟာယ

- ပြည်ထောင်စုလွှတ်တော်

- ဦးမျိုးချစ်

တရားလွှတ်တော်ရှေ့နေ

- ပြည်ထောင်စုလွှတ်တော်ကိုယ်စား

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဦးအောင်ကြည်ညွန့်

- ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း

ဆုံးဖြတ်ချက်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ပါ ၂၅ ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃၅ ပါ ပြဌာန်းချက်သည် အထူးပြဌာန်းချက်ဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ နှင့်အညီ
နည်းလမ်းတကျတင်သွင်းလာသည့် ဥပဒေကြမ်းတစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ပါ ပြဌာန်းချက်နှင့်
အညီ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ ပုဒ်မခွဲ (က)
အရ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းလွှာကို တင်သွင်းသည်။

တင်သွင်းလွှာ၌ အပိုဒ် ၉ ပိုဒ်ပါရှိရာ အပိုဒ် ၁ တွင် တင်သွင်းသူများသည် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အားလုံး၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း၊ အပိုဒ် ၂ တွင်
တင်သွင်းသူများသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းခွင့်
ရှိသူများဖြစ်ကြောင်းနှင့် အခြေခံဥပဒေပုဒ်မ ၃၂၂ ပုဒ်မခွဲ (က) နှင့်အညီ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန်
တင်သွင်းရခြင်းဖြစ်ကြောင်း၊ အပိုဒ် ၃ တွင် အခြေခံဥပဒေပါ စကားရပ်များ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန်
တင်သွင်းခြင်းဖြစ်သောကြောင့် တင်သွင်းခံရသူအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏အမည်များကို ထည့်သွင်းမထားခြင်း
ဖြစ်ကြောင်း ဖော်ပြထားသည်။ အပိုဒ် ၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄ နှင့် ၄၃၅ တို့၏

ပြဋ္ဌာန်းချက်များကို ဖော်ပြထားသည်။ အပိုင်း ၅ ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၃ ၏ ပြဋ္ဌာန်းချက်ကို ဖော်ပြထားသည်။ အပိုင်း ၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေများအားလုံးအတွက် အခြေခံဥပဒေဖြစ်ကြောင်းနှင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရမည့်လုပ်ငန်းတာဝန်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်ဖြစ်ကြောင်းဖော်ပြထားသည်။ အပိုင်း ၇ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းတစ်ရပ်ကို နည်းလမ်းတကျ တင်သွင်းလာပါက ပြည်ထောင်စု လွှတ်တော်သည် အခြေခံဥပဒေပုဒ်မ ၄၃၅ အရ လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း ဖော်ပြသည်။ အပိုင်း ၈ တွင် ဥပဒေအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုင်ရာ မူသဘောများကို ဖော်ပြထားသည်။ အပိုင်း ၉ တွင် တင်သွင်းလွှာပါ ကိစ္စရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်းကျရောက်ကြောင်း ဖော်ပြထားသည်။

ယင်းတင်သွင်းလွှာအပေါ် တင်သွင်းလွှာနှင့်အကျိုးသက်ရောက်သော အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု လွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး လွှတ်တော်တွင် ပေါ်ပေါက်လျက်ရှိသော အကြောင်းခြင်းရာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ပါ ရှင်းလင်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၆၉၊ နည်းဥပဒေ ၆၆၊ ၁၃၅၊ ၈ (ပ) တို့အပါအဝင် လွှတ်တော်လုပ်ထုံးလုပ်နည်းများနှင့် အညီလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်အနေဖြင့် အထက်အကြောင်းအရာပါ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းရန် အထူးမရှိပါကြောင်း ပြန်လည်တင်ပြသည်။

တင်သွင်းလွှာနှင့်စပ်လျဉ်း၍ အောက်ပါအကြောင်းအချက်များကို စိစစ်ဆုံးဖြတ်ရန်လိုအပ်ကြောင်း တွေ့ရသည် -

- (က) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်သော အကြောင်း ပေါ်ပေါက်ကြောင်း တင်သွင်းလွှာအရ သိသာထင်ရှားစေခြင်း ရှိ မရှိ၊
- (ခ) တင်သွင်းလွှာပါ အကြောင်းအရာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့် အတွင်း ကျရောက်ခြင်း ရှိ မရှိ၊
- (ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်ခြင်း ရှိ မရှိ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားဆောင်ရွက်သူ ဦးအောင်ကြည်ညွန့်က ခုံရုံးက ဆုံးဖြတ်ပေးရန်အတွက် အခြေခံအကြောင်းတရား cause of action ရှိသည်ဆိုသောအချက်ကို တင်သွင်းသူများက ပြည့်စုံစွာ ဖော်ပြရန် လိုအပ်ကြောင်း၊ ယခုတင်သွင်းလွှာကိုလည်းကောင်း၊ တင်သွင်းသူများရှေ့နေ၏ လျှောက်လဲတင်ပြချက်ကိုလည်းကောင်း လေ့လာကြည့်ရှုသည့်အခါ မည်သည့်အကြောင်းကြောင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်သည်ဆိုသော အကြောင်းပါဝင်လာခြင်းမရှိသည်ကို တွေ့ရကြောင်း၊ cause of action မရှိကြောင်း လျှောက်လဲတင်ပြသည်။

ယင်းအချက်နှင့်စပ်လျဉ်း၍ တင်သွင်းသူများ၏ရှေ့နေက နှုတ်ဖြင့်ပြန်လည်ရှင်းလင်းရာတွင် ၁၄-၅-၂၀၁၉ ရက်နေ့က လွှတ်တော်တွင် ဖြန့်ဝေသော ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကြောင့် တင်သွင်းရခြင်းဖြစ်ကြောင်း လျှောက်လဲတင်ပြသည်။ အဆိုပါဖြန့်ဝေစာကို မူလတင်သွင်းလွှာ တင်သွင်းစဉ်က ပူးတွဲတင်ပြခဲ့ခြင်းမရှိပေ။ အဆိုပါဖြန့်ဝေစာကို လေ့လာ ကြည့်ရှုရာတွင် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက ပထမတင်သွင်းသော အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးကြပြီးနောက် ကြံတွေ့ရသည့် အခက်အခဲများကိုဖြေရှင်းရန် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏အဆုံးအဖြတ် ရယူပေးရေးအတွက် ထပ်မံတင်သွင်းကြောင်း ဖော်ပြသည့်စာ ဖြစ်သည်ကို တွေ့ရသည်။ တင်သွင်းသူများရှေ့နေ၏ ၁၄-၅-၂၀၁၉ ရက်နေ့တွင် ဖြန့်ဝေသောစာကြောင့် တင်သွင်းရခြင်း ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းလျှောက်လဲချက်မှာ မူလတင်သွင်းလွှာတွင် ဖော်ပြပါရှိသော အကြောင်းပြချက် မဟုတ်သည့်အပြင် တင်သွင်းလွှာပါ အကြောင်းပြချက်များနှင့်လည်း ဆက်စပ်ရှင်းလင်း တင်ပြခြင်း မပြုနိုင်ခဲ့ပေ။

တင်သွင်းလွှာတစ်ခုလုံးကို စိစစ်ကြည့်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် မည်သည့်အကြောင်းကြောင့်လိုအပ်ကြောင်း ဖော်ပြထားချက်ပါဝင်ခြင်းမရှိပေ။ ခုံရုံးသို့ တင်သွင်းသော တင်သွင်းလွှာတစ်ရပ်တွင် တင်သွင်းသူများသည် တင်သွင်းခွင့်ရှိသူများဖြစ်ကြောင်း၊ တင်သွင်းလွှာပါအကြောင်း အရာသည် ခုံရုံး၏စီရင်ပိုင်ခွင့်အတွင်း ကျရောက်ကြောင်းဖော်ပြရန် လိုအပ်သကဲ့သို့ တင်သွင်းလွှာတင်သွင်းရန် အကြောင်းဖြစ်မြောက်စေသော အကြောင်းတရားကိုလည်း ဖော်ပြရန်လိုအပ်ပေသည်။ ယခု တင်သွင်းလွှာအမှု၌ တင်သွင်းလွှာတင်သွင်းရန် ဖြစ်မြောက်စေသော အကြောင်းတရားများကို တင်သွင်းလွှာက သိသာထင်ရှားစေခြင်း မရှိဟု သုံးသပ်ရရှိသည်။

ဒုတိယအကြောင်းအချက်မှာ တင်သွင်းလွှာပါအကြောင်းအရာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း ရှိ မရှိ ဖြစ်သည်။

တင်သွင်းသူများ၏ရှေ့နေက လျှောက်လဲတင်ပြရာတွင် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ၂၉-၁-၂၀၁၉ ရက်နေ့တွင် တင်သွင်းခဲ့သော “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ၆-၂-၂၀၁၉ ရက်နေ့တွင် လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ကြောင်း၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးပေးပို့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း တစ်ရပ်ကို ၁၁-၂-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က လက်ခံရရှိပြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာနိုင်ရန် လွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်းကော်မတီဝင်အားလုံးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ၁၉-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၉ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း၊ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ မှ ဦးတင်အောင်ထွန်း က ၂၀ ရာခိုင်နှုန်းကျော်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအတိုင်း ဆောင်ရွက်ပိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်တားဆီးလိုက်သကဲ့သို့ မဖြစ်ရန်လိုအပ်သည်ဟု ဆွေးနွေးကြောင်း၊ မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အောင်အေး က လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်မည်ကို လေးနက်စွာ ကန့်ကွက်သည်ဟု ဆွေးနွေးကြောင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သိန်းထွန်း က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ဆောင်ရွက်ထားသည့် စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပယ်ဖျက်သင့်ကြောင်းနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဥပဒေနှင့်အညီ ဆက်လက်ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်သည်ဟု ဆွေးနွေးကြောင်း၊ ယင်းဆွေးနွေးချက်များပါရှိသည့် သတင်းစာကောက်နုတ်ချက်များကို တင်ပြ ပါကြောင်း၊ အထူးတင်ပြလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားခြင်းမရှိ၍ ဖွဲ့စည်းခွင့်ရှိသည်ဟူသော အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုမှာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဥပဒေသများအရ မှန်ကန်မှုရှိသည်ဟုဆိုရန် ခဲယဉ်းကြောင်း လျှောက်လဲ တင်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စား ဆောင်ရွက်သူက ၂၉-၁-၂၀၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုတင်သွင်းကြောင်း၊ ၆-၂-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ ယင်းအဆိုအတည်ဖြစ်ပြီး ၁၉-၂-၂၀၁၉ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးပါဝင်သော ပြင်ဆင်ရေးပူးပေါင်းကော်မတီကို အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၉ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း၊ ၁၁-၂-၂၀၁၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းပါ ၁၄၃ ဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (ခ) (ဂ) (ဃ) နှင့် (င) တို့အား ပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ကြောင်း၊ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းသည့် ၁၉-၂-၂၀၁၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၉ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ ၄-၃-၂၀၁၉ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ပုဒ်မ ၂၆၁ တစ်ခုတည်းကို ပြင်ဆင်မည်ဆိုပါက ဆက်နွှယ်နေသောပုဒ်မများကိုပါ ထည့်သွင်း စိစစ်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်လုံးအပေါ် သုံးသပ်ပြင်ဆင်ရန် ဆောင်ရွက်သည့်အခါတွင် ပုဒ်မ ၂၆၁ ကိုလည်း လေ့လာ သုံးသပ်နိုင်မည့် အခြေအနေရှိသဖြင့် ယင်းကော်မတီ၏လုပ်ငန်းများတွင် တစ်ပေါင်းတည်း ထည့်သွင်းဆောင်ရွက် သင့်သည်ဟု ကော်မတီဝင် အများစုက သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် ကော်မတီဝင် ၅ ဦးက ယခု တင်သွင်းသည့် ဥပဒေကြမ်းကိုသာ သီးခြား ဆက်လက်ဆောင်ရွက်သင့်သည်ဟု တင်ပြခဲ့ကြောင်း၊ ယင်းကွဲလွဲချက် အပေါ် လွှတ်တော်တွင် ဆွေးနွေးအတည်ပြုရန် အစီရင်ခံစာတင်ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးကြပြီးနောက် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက လွှတ်တော်၏ အဆုံးအဖြတ်ရယူပေးရန် ထပ်မံ၍ အစီရင်ခံစာကို ၂၄-၄-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့

တင်သွင်းခဲ့ကြောင်း၊ ယင်းအစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ၁၄-၅-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၈၊ နာယက၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အပိုဒ်ခွဲ (၁) ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်တွင် ဆန္ဒမဲဖြင့် အဆုံးအဖြတ်ခံယူခဲ့ပြီး ဆက်လက် ဆောင်ရွက်ဆဲ အခြေအနေဖြစ်ကြောင်း လျှောက်လဲတင်ပြသည်။

ရုံးတော်သဟာယက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရာ၌ ဥပဒေကြမ်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သင့်ကြောင်း တင်ပြသော ကော်မတီဝင်အများစု၏ သဘောထားနှင့် ဒေါ်နန်းနီနီအေး အပါအဝင် ပူးပေါင်းကော်မတီအဖွဲ့ဝင် ၅ ဦးတို့၏ သဘောထားကွဲလွဲမှုအပေါ် အခြေပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ပြဋ္ဌာန်းချက်ကို ခုံရုံးက အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းသူများက တင်ပြခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း လျှောက်လဲတင်ပြသည်။

တင်သွင်းလွှာနှင့် လျှောက်လဲတင်ပြချက်များကို ခြုံငုံသုံးသပ်ကြည့်ပါက တင်သွင်းလွှာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၅ ၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန်ဟု အမည်တပ် ဖော်ပြထားသော်လည်း စင်စစ်အားဖြင့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်များအပေါ် ခုံရုံးက စိစစ်ပေးရန်အလို့ငှာ ဤတင်သွင်းလွှာကို တင်သွင်းခြင်းဖြစ်ကြောင်း ပေါ်လွင်လျက်ရှိသည်။ ဥပဒေပြုအာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စိစစ်ပိုင်ခွင့်မရှိပေ။ ယင်းသို့သော စိစစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား အပ်နှင်းထားခြင်း မရှိပေ။ **ဦးစိုင်းသန်းနိုင် ပါ ၂၃ ဦးနှင့် ပြည်ထောင်စုလွှတ်တော်စီရင်ထုံး**^၁ ကို ရည်ညွှန်းသည်။

သို့ဖြစ်ရာ ယခုတင်သွင်းလွှာသည် ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များကို ဝေဖန် စိစစ်ရန် တင်သွင်းသော တင်သွင်းလွှာဖြစ်သောကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့် အတွင်းရှိသည်ဟု ဆိုနိုင်မည်မဟုတ်ကြောင်း သုံးသပ်ရရှိသည်။

တတိယအကြောင်းအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ကို အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ မရှိဖြစ်သည်။

တင်သွင်းသူများ၏ရှေ့နေက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖြစ်စေ၊ ရိုးရိုးဥပဒေတစ်ရပ်တွင် ဖြစ်စေ ဆောင်ရွက်ရမည့် အကြောင်းအရာတစ်ခုနှင့်စပ်လျဉ်း၍ အထူးသီးသန့်ပြဋ္ဌာန်းခဲ့လျှင် ယင်းဆောင်ရွက် ရမည့်ကိစ္စကို အဆိုပါ အထူးသီးသန့်ပြဋ္ဌာန်းချက်တို့နှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ သည် အထူးသီးသန့်ပြဋ္ဌာန်းချက်ဖြစ်သဖြင့် တင်သွင်းလာသည့် ဥပဒေမူကြမ်းကို ပုဒ်မ ၄၃၅ ပြဋ္ဌာန်းချက်နှင့်အညီ လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လျှောက်ထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားဆောင်ရွက်သူ ဦးအောင်ကြည်ညွန့်က ပြဋ္ဌာန်းချက်တစ်ရပ်သည် ရှုပ်ထွေးနေသည့်အခါမျိုး၌ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်ပြခြင်းမှာ အငြင်းပွားစရာမရှိပါကြောင်း၊ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့သည် လုပ်ထုံးလုပ်နည်း Procedure များဖြစ်ကြောင်း၊ ဥပဒေမှာရှင်းလင်းနေပြီးသားဖြစ်သည့် အတွက် ခုံရုံးအနေဖြင့် ထပ်မံပြီး အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်ခြင်း ရှိ မရှိ စဉ်းစားသုံးသပ်သင့်ကြောင်း လျှောက်လဲတင်ပြသည်။

ရုံးတော်သဟာယက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့်သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ ပုဒ်မ ၄၃၅ ဆိုင်ရာ ပြဋ္ဌာန်းချက်မှာ လက်တွေ့ဆောင်ရွက်ရာတွင် ရှင်းလင်းပြတ်သားမှုရှိသည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း လျှောက်လဲ တင်ပြသည်။

ဥပဒေအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းတာဝန်ကို ထမ်းဆောင်ရာ၌ ဆောင်ရန်ကိစ္စများရှိသကဲ့သို့ ရှောင်ရန် ကိစ္စများလည်းရှိသည်။ ထင်ရှားသော ဆိုရိုးစကားတစ်ခုမှာ "Absoluta sententia expositore non indiget" ဖြစ်သည်။ ယင်းဆိုရိုးစကား၏ ဆိုလိုရင်းမှာ "A complete statement requires no interpreter (ရှင်းလင်း၍ ပြီးပြည့်စုံပြီးဖြစ်သော ဖော်ပြချက်တစ်ရပ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်မလို)" ဟူ၍ဖြစ်သည်။ ယင်းဆိုရိုးစကားနှင့် စပ်လျဉ်း၍ Aaron X. Fellmeth နှင့် Maurice Horwitz တို့ပြုစုသော Guide To Latin in International Law (Oxford) စာမျက်နှာ ၈ တွင် ဆိုခဲ့သော ဥပဒေနိတိ၏အဓိပ္ပာယ်အရ ရှင်းလင်းပြတ်သားပြီး ဒွိဟဖြစ်ပေါ်စေနိုင်ခြင်း

၁။ ၂၀၁၇ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စီရင်ထုံးများ၊ စာ-၁

မရှိသော ပြဌာန်းချက်တစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အခြားအရင်းအမြစ်ကို ရည်ညွှန်းကိုးကားခြင်းထက် ရှင်းလင်း ပြတ်သားသည့် မူရင်းအဓိပ္ပာယ်အတိုင်းသာ ဖတ်ရှုကောက်ယူသင့်ကြောင်း အောက်ပါအတိုင်း ပြဆိုထားသည်-

"A maxim meaning that clear and unambiguous text should be read according to its plain meaning rather than with reference to secondary sources of interpretation."

Prof. T. BHATTACHARYYA ၏ The Interpretation of Statutes, Tenth Edition, Central Law Agency ကျမ်း စာမျက်နှာ ၁၁ တွင် ဥပဒေတစ်ရပ်ပါ စကားရပ်တစ်ခုသည် ရှင်းလင်းနေပြီဖြစ်ပါက တရားရုံး အနေဖြင့် ယင်းဥပဒေ၏ အဓိပ္ပာယ်သက်ရောက်မှုအတိုင်းသာ ဆောင်ရွက်ရန်တာဝန်ရှိပြီး အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၏ အကျိုးဆက်များကို စူးစမ်းစစ်ဆေးရန်မဟုတ်ကြောင်း အောက်ပါအတိုင်း ညွှန်ပြသည် -

"If the language of a statute is plain, the only duty of the court is to give effect to it and the court has no business to look into the consequences of such interpretation."

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ၏ ပြဌာန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည် -

"၄၃၅။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်။"

ပုဒ်မ ၄၃၅ သည် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဌာန်းချက်တစ်ရပ်သာဖြစ်ပြီး ယင်းပုဒ်မ၏အရေးအသားမှာ အဓိပ္ပာယ်ဖွင့်စရာမလိုလောက်အောင် ရှင်းလင်းနေသော အရေးအသားဖြစ်သည်။ သဒ္ဒါနည်းအရလည်းကောင်း၊ ဝေါဟာရအသုံးအနှုန်းအရလည်းကောင်း ရှုပ်ထွေးသော၊ ဒွိဟဖြစ်စေသောအချက် တစ်စုံတစ်ရာမပါရှိပေ။ ဖတ်ရှုသူတိုင်း အလွယ်တကူ နားလည်နိုင်သည့်အရေးအသားတစ်ခုဖြစ်သည်။

ဥပဒေပညာရှင် N.S Bindra ၏ The Interpretation of Statutes (Fifth Edition) စာမျက်နှာ ၇၁၈ တွင် ပြဌာန်းဥပဒေတစ်ရပ်ပါ စကားရပ်များသည် မူရင်းအတိုင်းပင် ရှင်းလင်းတိကျပြီး ကွဲလွဲသော သို့မဟုတ် မသဲကွဲသော အဓိပ္ပာယ်ပေါ်ထွက်ခြင်းမရှိပါက ယင်းဝေါဟာရများ၏ မူရင်းသဘောသဘာဝအတိုင်း၊ မူရင်းအနက်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရန်မှတစ်ပါး အခြားမရှိကြောင်း၊ ထိုစကားရပ်များကပင်လျှင် ဥပဒေပြုသူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသနေပြီဖြစ်ကြောင်း အောက်ပါအတိုင်း မှတ်ချက်ပြုထားသည် -

"If the words of the statute are in themselves precise and unambiguous, then no more can be necessary than to expound those words in their natural and ordinary sense. The words themselves alone do, in such cases, but declare the intention of the law-giver."

ယင်းအချက်နှင့်စပ်လျဉ်း၍ ဥပဒေပညာရှင် Maxwell ကမူ ၎င်း၏ The Interpretation of Statutes (Tenth Edition) တွင် အရေးအသားမှာရှင်းလင်းနေပြီး အဓိပ္ပာယ်တစ်မျိုးတည်းသာ သက်ရောက်ပါက အဆိုပါ ပြဌာန်းချက်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုရန်အကြောင်း ပေါ်ပေါက်ခြင်းမရှိကြောင်း၊ ယင်းသို့ မလိုအပ်သောအဓိပ္ပာယ် ဖွင့်ဆိုခြင်းကို ခွင့်မပြုထိုက်ကြောင်း အောက်ပါအတိုင်း ပြဆိုထားသည် -

"When the language is not only plain but admits of but one meaning, the task of interpretation can hardly be said to arise. It is not allowable, says Vattel, to interpret what has no need of interpretation."

အလိုအလျောက် ရှင်းလင်းပြည့်စုံသော အရေးအသားတစ်ခုကို အခြားနည်းဖွင့်ဆိုထားသော ဒုတိယ အယူအဆဖြင့်ဖတ်ရှုခြင်းထက် မူရင်းအတိုင်းဖတ်ရှုခြင်းကသာ ပို၍သင့်လျော်ပေသည်။ ရှင်းလင်းနေသော အရေးအသားဖြစ်ပါလျက် ယင်းကိုထပ်မံ၍ အဓိပ္ပာယ်ဖွင့်ဆိုလိုက်လျှင် မူလဥပဒေပြုသူ၏ ရည်ရွယ်ချက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုသူ၏အဘော်က ရောယှက်သွားမည်ဖြစ်ရာ ကြည်လင်သောရေတွင် ဖွင့်ဆိုသူအလိုရှိသောဆေးဖြင့် အရောင်ဆိုးသကဲ့သို့ရှိပေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းသည် ဥပဒေကို ချဲ့ထွင်ရာသို့လည်းကောင်း၊ ဥပဒေသစ်တစ်ခု ဖန်တီးရာသို့လည်းကောင်း ရောက်ရှိသွားပေလိမ့်မည်။ တရားရုံးသည် ဥပဒေပြုအဖွဲ့အစည်းတစ်ရပ်မဟုတ်သောကြောင့် ထိုသို့ဆောင်ရွက်ပိုင်ခွင့်မရှိပေ။

သို့ဖြစ်ရာ ပုဒ်မ ၄၃၅ ပါ ပြဌာန်းချက်သည် ရှင်းလင်းစွာရေးသားထားပြီး အဓိပ္ပာယ်လည်း ဒွိဟထွက်စေသည် မဟုတ်သောကြောင့် ယင်းပုဒ်မတွင် ပေါ်လွင်နေသည့် အဓိပ္ပာယ်အတိုင်း ဖတ်ရှု နားလည်ရန်ဖြစ်ပေသည်။ ယင်းပြဌာန်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ခြင်းမရှိဟု သုံးသပ်ရရှိသည်။

အထက်ပါ သုံးသပ်တွေ့ရှိချက်များအရ ဤတင်သွင်းလွှာကို ပယ်လုပ်သည်။

မျိုးညွန့်

ဥက္ကဋ္ဌ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

၂၀၁၉ ခုနှစ်၊ တင်သွင်းလွှာအမှတ် - ၂

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊
ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း တို့ရှေ့တွင် -
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ)

- | | |
|--------------------------------|--|
| ၁။ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် | ၁၄။ ဗိုလ်မှူးကြီး အုန်းချို |
| ၂။ ဦးဆီဟူးဒွေ | ၁၅။ ဗိုလ်မှူးကြီး ဇော်လွင် |
| ၃။ ဦးစိုင်းသန်းနိုင် | ၁၆။ ဗိုလ်မှူးကြီး ကောင်းကျော် |
| ၄။ ဦးကျော်သန်း | ၁၇။ ဗိုလ်မှူးကြီး အောင်ကျော်စိုး |
| ၅။ ဒေါ်နန်းနီနီအေး | ၁၈။ ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင် |
| ၆။ ဦးကျင်ခန့်ပေါင် | ၁၉။ ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင် |
| ၇။ ဦးစိုးအောင် | ၂၀။ ဗိုလ်မှူး ဝင်းလွင်ဦး |
| ၈။ ဦးကျော်သိန်း | ၂၁။ ဗိုလ်မှူး ဇော်ဝင်းဦး |
| ၉။ ဦးစိုင်းစံအောင် | ၂၂။ ဗိုလ်မှူး အောင်ကိုမင်း |
| ၁၀။ ဦးစိုးသိန်း | ၂၃။ ဗိုလ်မှူး တင်အောင်တိန်း |
| ၁၁။ ဗိုလ်မှူးချုပ် ချစ်ဦး | ၂၄။ ဗိုလ်မှူး ပြည့်ဖြိုးဟန် |
| ၁၂။ ဗိုလ်မှူးချုပ် ညွန့်ဆွေ | ၂၅။ ဗိုလ်မှူး ကျော်ဖြိုးဝင်း |
| ၁၃။ ဗိုလ်မှူးကြီး ထိန်လင်း | |

တင်သွင်းသူများ

အကျိုးသက်ဆိုင်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း
တင်သွင်းလွှာတင်သွင်းသူအတွက်

- ပြည်ထောင်စုလွှတ်တော်
- ဦးမျိုးချစ်
- တရားလွှတ်တော်ရှေ့နေ
- ပြည်ထောင်စုလွှတ်တော်ကိုယ်စား
- အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
- ဦးအောင်ကြည်ညွန့်
- ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား
- ပြည်ထောင်စုရှေ့နေချုပ်ရုံး
- ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း

အကျိုးသက်ဆိုင်သည့် ပုဂ္ဂိုလ်၊ ဌာန၊
အဖွဲ့အစည်းအတွက်

ရုံးတော်သဟာယ

ဆုံးဖြတ်ချက်

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်ပါ
၂၅ ဦးက ၂၉-၁-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းသည့် “နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် တိုက်တွန်းကြောင်းအဆိုကို
အတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံ
အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားရယူပေးနိုင်ရန်” နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၅ (ဃ) နှင့်အညီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်မှတစ်ဆင့်
ဤတင်သွင်းလွှာကို တင်သွင်းသည်။

တင်သွင်းလွှာတွင် ပြည်ထောင်စုလွှတ်တော်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်
တင်သွင်းခဲ့သော အရေးကြီးအဆိုသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၆၆
(က) ပါ စည်းကမ်းချက်များနှင့် မကိုက်ညီကြောင်း၊ ယင်းအဆိုကို ကန့်ကွက်ခဲ့ကြသော်လည်း ပြည်ထောင်စု
လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲရယူလျက် အတည်ပြုခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး၏

၁၉-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၉ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားရယူရန် ဤတင်သွင်းလွှာကို တင်သွင်းရခြင်းဖြစ်ကြောင်း အဓိကအားဖြင့် ဖော်ပြသည်။

တင်သွင်းလွှာအပေါ် တင်သွင်းလွှာနှင့် အကျိုးသက်ဆိုင်သော အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု လွှတ်တော်က ကနဦးကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ယင်းကန့်ကွက်လွှာတွင် တင်သွင်းလွှာအပိုဒ် ၄ မှ ၇ အထိမှာ ဥပဒေပြုအာဏာပိုင်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားရယူရန် စိစစ်ပေးရေး တောင်းဆိုထားခြင်းဖြစ်ကြောင်း၊ တင်သွင်းလွှာတွင် သဘောထားရယူရန်ကိစ္စအတွက် ခုံရုံး၏လုပ်ငန်းတာဝန်များအရ စိစစ်ပိုင်ခွင့်ရှိကြောင်း ပေါ်လွင် ထင်ရှားစေသည့်အချက် တင်ပြထားခြင်းမရှိကြောင်း၊ ခုံရုံးနည်းဥပဒေများ၊ နည်းဥပဒေ ၄ (က) (၄) တွင် ခုံရုံး၏စီရင်ပိုင်ခွင့်ရှိကြောင်း ပေါ်လွင်စေသည့်အချက်များ ပါရှိရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ခုံရုံးနည်းဥပဒေများ၊ နည်းဥပဒေ ၂ (င) တွင် “သဘောထား” ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ တင်သွင်းလွှာ၌ ဖော်ပြထားသော အကြောင်းပြချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင် လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ)၊ ပုဒ်မ ၁၇-က၊ ပုဒ်မ ၁၇-ခ တို့တွင်လည်းကောင်း အကျုံးဝင်ခြင်းမရှိကြောင်း၊ ဥပဒေပြုအာဏာပိုင် အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ ဆောင်ရွက်ချက်အပေါ် စိစစ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်မှာ ပေါ်လွင်လျက်ရှိကြောင်း၊ ယခု တင်သွင်းလွှာပါ အကြောင်းအရာသည် ခုံရုံး၏စီရင်ပိုင်ခွင့်အတွင်းမရှိကြောင်း ခုံရုံးကထုံးဖွဲ့စီရင်ထားချက်လည်း ရှိပြီးဖြစ်ကြောင်း၊ တင်သွင်းလွှာပါ သဘောထားရယူရန် တင်ပြထားချက်များသည် ခုံရုံး၏ စီရင်ပိုင်ခွင့်ဘောင်အတွင်း မရှိသော အဆိုပြုတင်ပြချက်များဖြစ်ပါသဖြင့် တင်သွင်းလွှာကို ပယ်ပယ်သင့်ကြောင်း စသည်ဖြင့်ဖော်ပြသည်။

တင်သွင်းလွှာနှင့် ကနဦးကန့်ကွက်လွှာတို့အရ အောက်ပါဥပဒေပြဿနာကို ဦးစွာကြားနာဆုံးဖြတ်ရန် ဖြစ်သည် -

“တင်သွင်းလွှာပါ အကြောင်းအရာသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အတွင်း ရှိ မရှိ။”

တင်သွင်းလွှာနှင့် အကျိုးသက်ဆိုင်သော အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စား ဆောင်ရွက်သူက ခုံရုံး၏သဘောထားရယူရန်ဟု တင်သွင်းလွှာတွင် အတိအလင်းအဆိုပြုထားခြင်းကြောင့် ခုံရုံး နည်းဥပဒေများ၊ နည်းဥပဒေ ၂ (င) ပါ အဓိပ္ပာယ်ဖော်ပြချက်အရ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) ပါ ကိစ္စများအလို့ငှာ စိစစ်ပေးရန် တင်သွင်းခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း၊ သဘောထားရယူရန်ကိစ္စကို ခုံရုံး ဥပဒေပုဒ်မ ၁၇-က နှင့် ပုဒ်မ ၁၇-ခ တို့တွင် ပြဋ္ဌာန်းထားကြောင်း၊ ခုံရုံးနည်းဥပဒေများ ၄ (က) (၄) တွင် တင်သွင်းလွှာ၌ ခုံရုံး၏စီရင်ပိုင်ခွင့်ရှိကြောင်း ပေါ်လွင်စေသည့် အချက်များပါဝင်စေရမည်ဟု ပြဆိုထားကြောင်း၊ တင်သွင်းလွှာ၌ ခုံရုံးက စီရင်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားချက်မပါရှိကြောင်း၊ တင်သွင်းလွှာအပိုဒ် ၄ တွင် “ပြည်ထောင်စုလွှတ်တော်၏ လုပ်ဆောင်မှုကို ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါသည်” ဟုလည်းကောင်း၊ အပိုဒ် ၈ တွင် “ပြည်ထောင်စုလွှတ်တော်မှ ဆောင်ရွက်လျက်ရှိသော အထက်ပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားပေးပါရန် တင်သွင်းလွှာ တင်သွင်းအပ်ပါသည်” ဟုလည်းကောင်း၊ နိဂုံးတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၆ တွင် ဖော်ပြထားသော သဘောထားရယူရန် ဆိုသည့်စကားရပ်အရ သဘောထားရယူပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်” ဟုလည်းကောင်း အဆိုပြု ထားရာ ဥပဒေပြုအာဏာပိုင်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များကို စိစစ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ တင်သွင်းလွှာပါ စိစစ်ပေးစေလိုသော အကြောင်းအရာသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင်လည်းကောင်း၊ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင်လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၇-က နှင့် ပုဒ်မ ၁၇-ခ တို့တွင်လည်းကောင်း အကျုံးဝင်ခြင်း မရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်ကို စိစစ်ပေးရန် ခုံရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း စီရင်ထုံးများတွင် ထုံးဖွဲ့ထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ယခုဆောင်ရွက်နေခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၃ အရ ဆောင်ရွက်ရန်လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေကြမ်းတစ်ရပ် ပေါ်ပေါက်စေရေးအတွက် ပါတီတစ်ခု၊ အစုအဖွဲ့တစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်

မဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တစ်သီးပုဂ္ဂလအပါအဝင် အစုအဖွဲ့အားလုံး ညှိနှိုင်းတိုင်ပင်ပြုစု ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုလွှတ်တော်၌ ဆောင်ရွက်နေမှုများသည် တင်သွင်းလွှာအပိုင်း ၄ တွင် ကိုးကားတင်ပြထားသော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၇ မှ ၇၁၊ နည်းဥပဒေ ၁၃၃ မှ ၁၄၃ အရ ဆောင်ရွက်သည့်အဆင့်သို့ မရောက်ရှိသေးကြောင်း၊ ယင်းပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သောဥပဒေကြမ်းတစ်ရပ် ပြုစုနိုင်ရေးအတွက် ဆောင်ရွက်နေသည့်အဆင့်သာဖြစ်ကြောင်း၊ တင်သွင်းလွှာအပိုင်း ၅၊ ၆၊ ၇ ပါ ဖော်ပြချက်များသည် ပြည်ထောင်စုလွှတ်တော်၌ ဆောင်ရွက်ရမည့်ကိစ္စများသာ ဖြစ်ပြီး ဤခုံရုံးတွင် တင်ပြဆောင်ရွက်ရမည့် အကြောင်းခြင်းရာများမဟုတ်ကြောင်း၊ ယင်းကိစ္စရပ်များအတွက် ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်တင်ပြခြင်း၊ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းများ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ တင်သွင်းလွှာပါ တင်ပြချက်များသည် ခုံရုံးက စီရင်ပိုင်ခွင့်မရှိသော တောင်းဆိုချက်များသာဖြစ်ကြောင်း လျှောက်လဲတင်ပြသည်။

တင်သွင်းသူများ၏ ရှေ့နေက ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၉ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၇-ခ နှင့် နည်းဥပဒေ ၁၀၅-က တို့ကို ကိုးကား ထားကြောင်း၊ ယင်းဥပဒေပုဒ်မများတွင် ပြင်ဆင်ခြင်းစကားရပ်မပါရှိကြောင်း၊ ထိုသို့ မပါရှိခြင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကိစ္စအတွက် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ကို သီးခြား လုပ်ထုံးလုပ်နည်းအဖြစ် ပြဋ္ဌာန်းထား၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိမရှိ သဘောထားရယူပေးရန် ဤတင်သွင်းလွှာကို တင်သွင်းရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရန် လျှောက်ထားခြင်းမဟုတ်ဟု ယူဆကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များသည် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရန် လျှောက်ထားခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၂ (ခ) တွင် ဥပဒေပြုအဖွဲ့အစည်းများက ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်းဟု ပြဋ္ဌာန်းထားကြောင်း၊ ခုံရုံးနည်းဥပဒေများ၊ နည်းဥပဒေ ၂ (င) တွင် “သဘောထားဆိုသည်မှာ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အလို့ငှာ စိစစ်ပေးရန် တင်သွင်းလာသော တင်သွင်းလွှာများအတွက် ခုံရုံး၏ စိစစ်ပြန်ကြားသော သဘောထားကို ဆိုသည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ယခုတင်သွင်းလွှာပါ အကြောင်းအရာသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်းမရှိဟု ယူဆကြောင်း လျှောက်လဲတင်ပြသည်။

ရုံးတော်သဟာယက တင်သွင်းလွှာနှင့် ကနဦးကန့်ကွက်လွှာပါ အကြောင်းအချက်များ၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါ်ပေါက်သည့်ဖြစ်စဉ်များကို ဦးစွာ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်သည် အရေးကြီးအဆိုတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၆၆ နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နည်းဥပဒေများ၊ နည်းဥပဒေ ၂ (င) တွင် “သဘောထား” ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင် ခုံရုံး၏ လုပ်ငန်း တာဝန်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) ပါအတိုင်း ဥပဒေပြုအာဏာပိုင်များက ပြဋ္ဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်နိုင်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ဆောင်ရွက်ချက်များကိုလည်း စိစစ်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေပြုအာဏာပိုင် ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၏ဆောင်ရွက်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရန် ခုံရုံးက တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရကြောင်း၊ အဆိုပါ ဥပဒေပုဒ်မ ၁၇-က၊ ပုဒ်မခွဲ (၁) နှင့် ပုဒ်မ ၁၇-ခ၊ ပုဒ်မခွဲ (၁) တို့ပါ ပြဋ္ဌာန်းချက်များကို ကိုးကားတင်ပြပါကြောင်း၊ တင်သွင်းလွှာတွင် ဖော်ပြထားသည့် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်၍ သဘောထားရယူလိုသည့်အချက်မှာ ခုံရုံးက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တွင် မပါရှိဟု သုံးသပ်ရရှိကြောင်း၊ ထို့ကြောင့် ယခုတင်သွင်းလွှာပါ အကြောင်းအရာသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်း မရှိကြောင်း စသည်ဖြင့် လျှောက်လဲတင်ပြသည်။

ဤတင်သွင်းလွှာအမှုမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သဘောထားရယူရန်အလို့ငှာ တင်သွင်းသောအမှုဖြစ်သည်။

“သဘောထား” ဟူသော စကားရပ်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေများ၊ နည်းဥပဒေ ၂ (င) တွင် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုသည် -

“သဘောထားဆိုသည်မှာ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အလို့ငှာ စိစစ်ပေးရန် တင်သွင်း လာသော တင်သွင်းလွှာများအတွက် ခုံရုံး၏စိစစ်ပြန်ကြားသော သဘောထားကို ဆိုသည်။”

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့မှာ ခုံရုံး၏ လုပ်ငန်း တာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သည်။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့၌ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်-

“(ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်း၊

(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်း။”

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၇-က၊ ပုဒ်မခွဲ (၁)၊ ပုဒ်မ ၁၇-ခ၊ ပုဒ်မခွဲ (၁) နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင်လည်း ထိုကဲ့သို့ပင် ပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။

ယခုတင်သွင်းလွှာ၏ခေါင်းစီးမှာ “မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၉-၁-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းရန်တိုက်တွန်းကြောင်း အဆိုကိုအတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားရယူပေးနိုင်ပါရန် တင်သွင်းခြင်း” ဟူ၍ ဖြစ်သည်။

တင်သွင်းလွှာအပိုဒ် ၇ နှင့် ၈ တို့၌ အောက်ပါအတိုင်း ဖော်ပြထားကြောင်း တွေ့ရသည် -

“၇။ ထို့အပြင် ပြည်ထောင်စုလွှတ်တော်နာယကသည် အထက်ပါစည်းကမ်းချက်နှင့် မကိုက်ညီသည့် အဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းဆွေးနွေးခွင့်ပြု၍ ကန့်ကွက်သည့်ကြားမှ ဆန္ဒမရယူအတည် ပြုပေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁၂) ပါ ပြင်ဆင်ရေးဥပဒေပုဒ်မများနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ပြည်ထောင်စုလွှတ်တော်ရုံး၏ ၁၉-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးကိုဖွဲ့စည်းပြီး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

၈။ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်မှ ဆောင်ရွက်လျက်ရှိသော အထက်ပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားရယူပေးနိုင်ပါရန် တင်သွင်းလွှာ တင်သွင်းအပ်ပါသည်။”

တင်သွင်းလွှာပါ ဖော်ပြချက်များကို စိစစ်သုံးသပ်ပါက ဥပဒေပြုအာဏာပိုင် အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ ဆောင်ရွက်ချက်များကို ခုံရုံးကစိစစ်ပေးရန် တောင်းဆိုသော တင်သွင်းလွှာဖြစ်ကြောင်းထင်ရှားပေါ်ပေါက်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စိစစ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ **အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ပါ ၂၆ ဦး၏ တင်သွင်းလွှာ**^၁ အမှုတွင် အောက်ပါအတိုင်း ထုံးစံညွှန်ပြထားသည်-

“ဥပဒေပြုရန် အခွင့်အာဏာရလွှတ်တော်က ပြဋ္ဌာန်းပြီးသောဥပဒေများကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ ဤခုံရုံးက စိစစ်ခွင့်ရှိမည်ဖြစ်သည်။ ပြဋ္ဌာန်းပြီးသော ဥပဒေအဆင့်မရောက်မီ ဥပဒေပြဋ္ဌာန်းရန် အတွက် လွှတ်တော်လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်နေသည့်အဆင့်တွင် တင်သွင်းလွှာပါကိစ္စအပေါ် ဤခုံရုံးက စိစစ်ခွင့်၊ စွက်ဖက်ခွင့်ရှိသည်ဟု ဆိုနိုင်မည်မဟုတ်ပေ။”

ထို့ပြင် **အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ပါ ၂၃ ဦးနှင့် ပြည်ထောင်စုလွှတ်တော်**^၂ အမှုတွင်လည်း အောက်ပါအတိုင်း လမ်းညွှန်ထားသည် -

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ခြင်း လုပ်ငန်းတာဝန်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာ၌ ဥပဒေပြုအာဏာပိုင်များက ပြဋ္ဌာန်းသည့်ဥပဒေ များကို စိစစ်နိုင်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကိုလည်း စိစစ်နိုင်ခွင့် ရှိပေသည်။ သို့ရာတွင် ဥပဒေပြုအာဏာပိုင်များ၏ ဆောင်ရွက်ချက်များကိုမူကား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက စိစစ်ပိုင်ခွင့်မရှိပေ။ ယင်းသို့သော စိစစ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား အပ်နှင်းထားခြင်း မရှိပေ။”

၁။ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစီရင်ထုံးများ၊ စာ-၃၅

၂။ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစီရင်ထုံးများ၊ စာ-၁

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် စိစစ်ခြင်းလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရာ၌ အဆင့်ဆင့်သော ဥပဒေပြုအဖွဲ့အစည်းတို့က ပြဋ္ဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခွင့်ရှိသည်။ အလားတူပင် အဆင့်ဆင့်သော အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်တို့၏ ဆောင်ရွက်ချက် များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခွင့်လည်းရှိပေသည်။ သို့ရာတွင် အဆင့်ဆင့်သော ဥပဒေပြုအဖွဲ့အစည်းတို့၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရန်ကိုမူ ခုံရုံး၏လုပ်ငန်းတာဝန်များ၌ သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပေ။

သို့ဖြစ်ရာ တင်သွင်းလွှာတွင် ဖော်ပြထားသည့် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်၍ သဘောထားရယူလိုသောအချက်မှာ ခုံရုံးက ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များတွင် မပါရှိကြောင်း သုံးသပ်ရရှိသည်။

ဤတင်သွင်းလွှာအမှု၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ဆောင်ရွက်သူကလည်းကောင်း၊ ရုံးတော် သဟာယကလည်းကောင်း တင်သွင်းလွှာပါ အကြောင်းအရာသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်းမရှိကြောင်း တစ်သဘောတည်း လျှောက်လဲတင်ပြခဲ့ကြသည်။

တင်သွင်းသူများ၏ရှေ့နေကလည်း ယခုတင်သွင်းလွှာပါ အကြောင်းအရာသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်းမရှိဟု ယူဆကြောင်း လျှောက်လဲတင်ပြခဲ့ပေသည်။

အထက်ပါအကြောင်းအချက်များကြောင့် ကနဦးကန့်ကွက်လွှာအရ ပေါ်ပေါက်သော ဥပဒေပြဿနာနှင့် စပ်လျဉ်း၍ ယခုတင်သွင်းလွှာပါ အကြောင်းအရာသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အတွင်းမရှိကြောင်း ဖြေဆိုဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ဤတင်သွင်းလွှာကို ပလပ်သည်။

မျိုးညွန့်

ဥက္ကဋ္ဌ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၁၇ ခုနှစ်၊ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၂)

အယူခံလျှောက်ထားသူ

အယူခံလျှောက်ထားခံရသူ

နှင့်

ဒေါက်တာဝဏ္ဏစိုး

ဦးရှာမွေလရဲရှန်

အယူခံလျှောက်ထားသူအတွက်

ဦးမြင့်သွင် (တရားလွှတ်တော်ရှေ့နေ)

အယူခံလျှောက်ထားခံရသူအတွက်

ဦးဝေယံဦး (တရားလွှတ်တော်ရှေ့နေ)

**ရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄/ ၂၀၁၇) တွင်
(၂၂. ၉. ၂၀၁၇) ရက်နေ့က ချမှတ်သည့် ဆုံးဖြတ်ချက်အမိန့်အပေါ် အယူခံမှုတင်သွင်းခြင်း**

စီရင်ချက်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရဲရှန် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာဝဏ္ဏစိုးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဦးရှာမွေလရဲရှန်က ဆန္ဒမဲ (၇၀၂၆) မဲရရှိပြီး ဒေါက်တာဝဏ္ဏစိုးက (၄၅၁၈) မဲ ရရှိသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရဲရှန်က ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ယင်းသို့ ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာဝဏ္ဏစိုးက ဦးရှာမွေလရဲရှန် ရွေးကောက်ခံရခြင်းမှာ တရားမဲ့ပြုကျင့်မှုများကြောင့်သာဖြစ်ကြောင်း အကြောင်းပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်လွှာအမှုအမှတ် (၄) ဖွင့်လှစ်၍ ရွေးကောက်ပွဲခုံအဖွဲ့ (၁) က စစ်ဆေးကြားနာခဲ့သည်။ အဆိုပါခုံအဖွဲ့က ၂၂. ၉. ၂၀၁၇ ရက်နေ့တွင် လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုး၏ ကန့်ကွက်လွှာကို ပလပ်ကြောင်းနှင့် ဦးရှာမွေလရဲရှန် ၏ တန်ပြန်ကန့်ကွက်ခဲ့သည့် ကန့်ကွက်လွှာကို ပလပ်ကြောင်းအမိန့်ချမှတ်ကာ ဦးရှာမွေလရဲရှန်

အား ရှမ်းပြည်နယ် (အရှေ့ပိုင်း) မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်
တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

အထက်ဖော်ပြပါ အမိန့်ချမှတ်မှုအပေါ် ဒေါက်တာဝဏ္ဏစိုးက ကျေနပ်ခြင်းမရှိသဖြင့် **တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၇၄ (က)** အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့
အယူခံမှု တင်သွင်းလာခြင်းဖြစ်သည်။

ဤအယူခံလွှာတွင် အယူခံလျှောက်ထားတင်သွင်းသူက မူလရုံးတော်သည် စီရင်ချက်၌ သုံးသပ်ရာတွင်
ငြင်းချက် (၁) အား သုံးသပ်ထားခြင်းသည် ရွေးကောက်ပွဲဥပဒေအပေါ် အခြေခံ၍ သုံးသပ်ဆုံးဖြတ်ထားမှု မရှိခြင်း၊
ရွေးကောက်ပွဲဥပဒေနှင့်အညီ စီရင်ထုံးများအပေါ် သုံးသပ်ထားမှုမရှိခြင်း၊ လျှောက်ထားခံရသူအား ပြန်လှန်စစ်မေး
ရာတွင် ဖြန့်ဝေပြီးသော လက်ကမ်းစာစောင်များ၊ ပုံစတာများကို ဖြုတ်ချရန် ပယ်ဖျက်ရန် မဆောင်ရွက်ခဲ့ကြောင်း
ထွက်ဆိုထားပါလျက် လျှောက်ထားခံရသူ ဦးရှာမွေလရှန် က ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပုံစတာတို့တွင်
ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်မပါရှိသဖြင့် တရားမဲ့ပြုကျင့်ရာရောက်သည် ဆိုသည်မှာ မမှန်ကြောင်း ဖြေကြား
ခြင်းသည် ရွေးကောက်ပွဲဥပဒေအား မျက်ကွယ်ပြုရာရောက်ပြီး ဥပဒေကြောင်းအရအရေးယူလောက်သည့်ပြဿနာ
ပေါ်ပေါက်လျက်ရှိခြင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကန့်ကွက်လွှာ ဆုံးဖြတ်ချက်များ
စာမျက်နှာ-၈၉ ဦးမြောင်းနှင့် ဒေါ်တင်တင်မာ အမှုတွင် လက်ကမ်းစာစောင်တွင် ပုံနှိပ်သူ၊ ထုတ်ဝေသူ၏ အမည်၊
နေရပ်လိပ်စာမပါရှိသည်ကိုသိသော်လည်း စည်းရုံးရေးကာလနီးကပ်နေပြီး ပြန်လည်ရိုက်နှိပ်ရန် အခက်အခဲရှိသောကြောင့်
မူလရိုက်နှိပ်ပြီးသော လက်ကမ်းစာစောင်များအပေါ် နသ-၀၀၃ ဟူ၍ ရော်ဘာတံဆိပ်ရိုက်နှိပ်ပြီး ဖြန့်ဝေခြင်းသည်
ရွေးကောက်ပွဲကျင်းပရာတွင် တရားမဲ့ပြုကျင့်မှုများကို မပြုစေရန် တတ်အားသရွေ့ တားဆီးဆောင်ရွက်မှု ပြုလုပ်ခဲ့သည်
ဖြစ်၍ တရားမဲ့ပြုကျင့်သည်ဟု မဆိုနိုင်ကြောင်း ဆုံးဖြတ်ထားခြင်း၊ ယခုအမှုတွင် ဦးရှာမွေလရှန် ကိုယ်တိုင် လက်ကမ်း
စာစောင်များ၊ ပုံစတာများကို ဖြုတ်ချရန်၊ ပယ်ဖျက်ရန်မဆောင်ရွက်ခဲ့ကြောင်း၊ နသ အမှတ်တံဆိပ် ရော်ဘာတံဆိပ်တုံး
ထုပြီး တတ်အားသရွေ့ တားဆီးဆောင်ရွက်ခဲ့မှုမရှိကြောင်း ထင်ရှားပေါ်ပေါက်လျက်ရှိခြင်း၊ **ရွေးကောက်ပွဲဥပဒေ**

ပုဒ်မ-၇၃ (ခ) တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲ
ကျင်းပရာတွင် တရားမဲ့ပြုကျင့်မှုများကိုမပြုစေရန် တတ်အားသရွေ့တားဆီးဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍
ပြဋ္ဌာန်းထားချက်များကို မူလရုံးတော်က ထည့်သွင်းသုံးသပ်ထားမှုလုံးဝမရှိခြင်း၊ ယခုလျှောက်ထားသည့်အမှုများသည်
ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများဖြစ်ရာ ရွေးကောက်ပွဲဥပဒေအား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့အထိ
ပြင်ဆင်ထားသည့်အတိုင်း ပြန်လည်ထုတ်ဝေထားသည့် ဥပဒေများဖြစ်ခြင်း၊ မူလရုံးတော်မှ သုံးသပ်ရာတွင်

ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆ (ခ) အရ တရားမဲ့ပြုကျင့်မှု ပြုသည်ကို ထင်ရှားပေါ်ပေါက်နေပါလျက် **ရွေးကောက်ပွဲ
ဥပဒေပုဒ်မ-၇၃** အရ တတ်အားသရွေ့ မတားဆီးသဖြင့် **ပုဒ်မ-၇၃ (ဂ)** အရ သေးနှပ်အရာမရောက်သည့် ပြုကျင့်မှု
မဟုတ်ကြောင်း ထင်ရှားပေါ်ပေါက်သည်ကို သုံးသပ်ခြင်းမရှိဘဲ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို သုံးသပ်
ခြင်းသည် မှားယွင်းလျက်ရှိခြင်း၊ မူလရုံးတော်မှ သုံးသပ်ရာတွင် ၂၀၁၄ ခုနှစ် **ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း
ဥပဒေပုဒ်မ-၂၃ (ဃ)** တွင် လွှတ်တော်ကိုယ်စားလှယ်များက မိမိဆန္ဒနယ်ရှိ ပြည်သူများသို့ ဖြန့်ဝေသည့် သတ်မှတ်

ထုတ်ဝေစာများသည် ဤ **အက်ဥပဒေ အခန်း (၃)၊ အခန်း (၅) နှင့် အခန်း (၆) ပုဒ်မ-၁၈** ပါ ပြဋ္ဌာန်းချက်များနှင့်
သက်ဆိုင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားချက်ကို ထည့်သွင်းသုံးသပ်ထားသည်မှာ ထင်ရှားလျက် ယင်းပုံနှိပ်ထုတ်ဝေခြင်း
ဥပဒေအပေါ် သုံးသပ်ထားမှုသည် ဥပဒေအရ မှားယွင်းမှုရှိခြင်း၊ မူလရုံးတော်၏ သုံးသပ်ချက်အရပင် လွှတ်တော်
ကိုယ်စားလှယ်များ၏ ပြည်သူများသို့ ဖြန့်ချိသည့် ထုတ်ဝေစာများသည် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်
သက်ဆိုင်ခြင်းမရှိကြောင်း ထင်ရှားပေါ်ပေါက်နေခြင်း၊ မူလရုံးတော်၏ သုံးသပ်ချက်တွင် လျှောက်ထားခံရသူက
လက်ကမ်းစာစောင်များအား သတ်မှတ်ထားသောစည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပေါ်ပေါက်သည်ဟု

သုံးသပ်ခြင်းသည် **ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆ (ခ)** အရ တရားမဲ့ပြုကျင့်ရာ ရောက်သည်ဟု သုံးသပ်ဆုံးဖြတ်
ရမည်သာဖြစ်ခြင်း၊ မူလရုံးတော်သည် ငြင်းချက် (၂) နှင့် ငြင်းချက် (၃)၊ (၅) တို့အား သုံးသပ်ဆုံးဖြတ်ရာတွင်
ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပေါ်ပေါက်သည့်အပေါ် ထည့်သွင်းသုံးသပ်ထားမှုမရှိဘဲ
ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆ (ဃ)၊ ပုဒ်မ-၆၆ (စ)၊ ရွေးကောက်ပွဲနည်းဥပဒေ-၇၃ (ခ) တို့အား ထည့်သွင်းသုံးသပ်ခြင်း

မရှိဘဲ လျှောက်ထားခံရသူ၏ အသုံးစရိတ်ရှင်းတမ်းများအပေါ် တရားဝင်ကူးယူကြောင်း ပေါ်ပေါက်လျက်ရှိသည်ကို
သတိမမူဘဲ ဦးပေါလက တွေ့ရှိချက်သည် သံသယမကင်းစရာ ပေါ်ပေါက်နေသဖြင့်ဟု သုံးသပ်ခြင်းသည် ရွေးကောက်ပွဲ
ဥပဒေကို မျက်ကွယ်ပြုရာရောက်နေခြင်းတို့ကြောင့် ဤအယူခံလွှာကို လက်ခံ၍ ရွေးကောက်ပွဲခံအဖွဲ့ (၁) ၏ ကန့်ကွက်လွှာ
အမှုအမှတ် (၄/၂၀၁၇) တွင် ချမှတ်ခဲ့သော စီရင်ချက်နှင့်အမိန့်အား ပယ်ဖျက်ပေးပါရန်နှင့် ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာဝဏ္ဏစိုးအား
ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် တင်ပြလျှောက်ထားသည်။

အယူခံလျှောက်ထားခံရသူ ရှေ့နေက မူလကန့်ကွက်လွှာအမှုတွဲတွင် ဦးရှာမွေလရှန် မှ ထုတ်ဝေအသုံးပြုခဲ့သော
လက်ကမ်းစာစောင်နှင့် ပုံစတာတို့တွင် ထုတ်ဝေသူအမည်နှင့် ခွင့်ပြုမိန့်တို့ မပါရှိခဲ့သည့် အချက်မှာ အငြင်းမပွား
ခဲ့ကြောင်း ထိုအချက်များမပါရှိခဲ့ခြင်းနှင့်ပတ်သက်၍ အမှန်အတိုင်း ရှင်းလင်းတင်ပြခဲ့ပြီးလည်းဖြစ်ကြောင်း၊



ထို့အပြင် လက်ကမ်းစာစောင်တွင် ယင်းအချက်များ မပါရှိခဲ့ခြင်းသည် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲမဲရလဒ်တို့ကို ထိခိုက်ပြောင်းလဲစေနိုင်လောက်သည့် အချက်မဟုတ်ကြောင်း၊ ရုံးငြင်းချက်အမှတ် (၁) ဖြစ်သည့် လျှောက်ထားခံရသူ ဦးရှာမွေလရဲ့န် ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာတို့တွင် ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်မပါရှိသဖြင့် တရားမဲ့ပြုကျင့်ရာရောက်သည်ဆိုသည်မှာ မှန်သလားဟူသည့် အချက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပဒေအရ သုံးသပ်ဆုံးဖြတ်မည်ဆိုလျှင်လည်း **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အခန်း (၁၄) တရားမဲ့ပြုကျင့်မှုများ** ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို **ပုဒ်မ-၆၆** တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ထို **ပုဒ်မ-၆၆ (ခ)** အရ ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်၊ နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက်စာတမ်း၊ ပိုစတာစသည်တို့ကို ဖြန့်ချိထုတ်ဝေခြင်းဖြင့် မိမိလိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းအား အကျိုးရှိစေခြင်း ဟူသည့် ပြဋ္ဌာန်းချက်အား တိတိကျကျ ဆန်းစစ်သုံးသပ်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမဟုတ်သော အခြားသူတစ်ဦးဦးက ထိုကဲ့သို့ ထုတ်ဝေဖြန့်ချိလျှင် တရားမဲ့ပြုကျင့်ရာရောက်ကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို ရှင်းလင်းစွာ သဘောပေါက်နားလည်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအမှုဖြစ်ရပ်တွင်မူ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ ဦးရှာမွေလရဲ့န် ကိုယ်တိုင်က မဲဆန္ဒရှင်ပြည်သူများထံသို့ ပေးဝေရန် ဖြန့်ချိခဲ့ခြင်းဖြစ်သဖြင့် **ပုဒ်မ-၆၆ (ခ)** ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းမှုမရှိဟု ထင်ရှားပါကြောင်း၊ သို့ဖြစ်ပါ၍ အယူခံလျှောက်ထားသူဘက်မှ တင်ပြ သကဲ့သို့ ရွေးကောက်ပွဲဥပဒေအပေါ် အခြေခံသုံးသပ်ဆုံးဖြတ်လျှင်လည်း၊ ငြင်းချက် (၁) နှင့်ပတ်သက်၍ မမှန်ဟူသည့် အဖြေသာ ဖြေကြားရန် ရှိနိုင်မည်ဖြစ်ပြီး၊ မူလရွေးကောက်ပွဲခုံအဖွဲ့ (၁) မှ ငြင်းချက် (၁) နှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအား ကိုးကားလျက် သုံးသပ်ဆုံးဖြတ်ထားသည်မှာလည်း ပြောင်းလဲ လာသော ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်သည့်အပြင်၊ ဥပဒေများမှာ သီးခြားစီရပ်တည်နေခြင်းမဟုတ်ဘဲ ဥပဒေတစ်ရပ်နှင့်တစ်ရပ် ဆက်စပ်မှီတည်မှုရှိသည်ဟူသည့် သဘောအား ကျင့်သုံးဖော်ဆောင်ခြင်းဖြစ်သဖြင့် ဆီလျော်သင့်မြတ်မှုရှိကန်မှုရှိကြောင်း၊ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအား ပြင်ဆင်ပြဋ္ဌာန်း သည်မှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းသည့်ရက်မှာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ဖြစ်၍ **၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ-၃ (ဃ) နှင့် (ဆ)** အရ သုံးသပ်ဆုံးဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ အယူခံ လျှောက်ထားသူ၏ အယူခံလွှာအပိုင်း-၁ (ဃ) တွင် ရွေးကောက်ပွဲဥပဒေအား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ အထိ ပြင်ဆင်ထားသည့်အတိုင်း ပြန်လည်ထုတ်ဝေထားသည့်ဥပဒေများဖြစ်ပါသည်ဟု ဖော်ပြထားရာ အဆိုပါ ပြင်ဆင် ဖြည့်စွက်သည့်ဥပဒေမှာ ရွေးကောက်ပွဲနည်းဥပဒေများသာဖြစ်ပါသည်။ မူရင်းရွေးကောက်ပွဲဥပဒေအား ထပ်မံပြင်ဆင် ဖြည့်စွက်ခြင်းမဟုတ်သည်ကိုတွေ့ရပါကြောင်း၊ ဦးရှာမွေလရဲ့န် အနေဖြင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း သက်သေခိုင်လုံထင်ရှားစွာတင်ပြရန်မှာ အယူခံလျှောက်ထားသူ (မူလကန့်ကွက်လွှာတင်သွင်းသူ) ဒေါက်တာဝဏ္ဏစိုး အပေါ်တွင် တာဝန်ကျရောက်ကြောင်း၊ သို့ရာတွင် မူလကန့်ကွက်လွှာအမှု၌ ကွင်းဆက်မပြတ်ခိုင်လုံသောသက်သေခံချက် အထောက်အထားများ ဖော်ထုတ်တင်ပြနိုင်ခဲ့ခြင်းမရှိသကဲ့သို့၊ စွပ်စွဲကန့်ကွက်ချက်အများစုမှာလည်း ဦးရှာမွေလရဲ့န် နှင့် သက်ဆိုင်ခြင်းမရှိဘဲ ရောထွေးကာ စုပြုံတင်ပြထားခြင်းဖြစ်ကြောင်း အမှုတွဲမှတ်တမ်းများအရ ကြည့်ရှုတွေ့မြင် နိုင်ပါကြောင်း၊ မူလရွေးကောက်ပွဲခုံအဖွဲ့ (၁) အနေဖြင့် အမှုတွဲပေါ်ပေါက်ချက်များအရ ရုံးငြင်းချက်အမှတ် (၂)၊ (၃) နှင့် (၅) တို့အား ဖြေကြားကာ အယူခံလျှောက်ထားသူ၏ ကန့်ကွက်လွှာအား ပလပ်ခဲ့ခြင်းမှာ ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီမှန်ကန်သင့်မြတ်ပါကြောင်း၊ အယူခံလျှောက်ထားသူအနေဖြင့် ယခုအယူခံမှုဝင်ရောက်ရာတွင် မူလ ရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ ဆုံးဖြတ်ချက်အမိန့်မှာ ရွေးကောက်ပွဲဥပဒေအရ သုံးသပ်ခြင်းမဟုတ်ကြောင်း၊ ယင်းဥပဒေအား မျက်ကွယ်ပြုရာရောက်နေပါသည်ဟု တင်ပြလျှောက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအယူခံ ဝင်ရောက်သည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၄) တွင် **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၉၃** အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းလျှောက်ထားမှုရှိခဲ့ကြောင်း အမှုတွဲမှတ်တမ်းများ အရ ကြည့်ရှုတွေ့ရှိနိုင်ပါကြောင်း၊ တန်ပြန်ကန့်ကွက်ချက်များအတွက် ရုံးငြင်းချက်အမှတ် (၄) ကို ထုတ်နုတ်ကြားနာ ခဲ့ကြောင်း၊ တန်ပြန်ကန့်ကွက်ချက်များနှင့်ပတ်သက်၍ ဦးရှာမွေလရဲ့န် ဘက်မှ သက်သေများတင်ပြခဲ့ပြီး၊ တန်ပြန် ကန့်ကွက်ချက်အများစုမှာလည်း အငြင်းမပွားဘဲ ခိုင်လုံစွာထင်ရှားပေါ်ပေါက်ကြောင်း အမှုတွဲမှတ်တမ်းများအရ တွေ့ရှိနိုင်ပါကြောင်း၊ သာဓကအနေဖြင့် မဲဆွယ်စည်းရုံးရေးခရီးစဉ်၌ ဝက်တစ်ကောင်ဝယ်ယူကျွေးမွေးခြင်း၊ မဲဆွယ် စည်းရုံးရေးခရီးစဉ်၌ အတူလိုက်ပါလာသည့် ဦးကျော်တိုးထံမှတစ်ဆင့် ရွာသား (၆) ဦးအား ဒေါက်တာဝဏ္ဏစိုး က ငွေကျပ် (၁၀၀၀) စီ ပေးခဲ့ခြင်း၊ မဲဆွယ်စည်းရုံးဟောပြောရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးစိုးညွန့်လွင် ၏ အကူအညီ ရယူဆောင်ရွက်ခဲ့ခြင်းစသည့်အချက်များမှာ မဟုတ်မမှန်ပါကြောင်း အငြင်းပွားရခြင်းမရှိဘဲ အယူခံ လျှောက်ထားသူနှင့် ၎င်းတင်ပြသည့် သက်သေများ၏ အစစ်ခံထွက်ဆိုချက်များတွင်ပင်လျှင် ထင်ရှားပေါ်ပေါက် နေပါကြောင်း၊ ထို့အတူ မဲဆွယ်စည်းရုံးရေးစီတန်းလှည့်လည်ရာ၌ လိုင်စင်မဲ့ကားများ အသုံးပြုခဲ့ခြင်း၊ ငွေစာရင်း ရေးသွင်းချက်များမှာ သံသယဖြစ်ဖွယ်ကွဲလွဲနေခြင်းစသည့် အချက်များကိုလည်း အမှုတွဲမှတ်တမ်းများအရ တွေ့မြင် နိုင်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တားမြစ်ထုတ်ပြန်ကြေညာထားသည့် မဲဆွယ်စည်းရုံးခြင်း

မပြုရသော ၃၁. ၃. ၂၀၁၇ ရက်နေ့ Silent Day တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်ကြီးများက နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ပါတီတံဆိပ်ရင်ထိုးများတပ်ဆင်ပြီး ပါတီရေးရာကိစ္စရပ်များ ဆွေးနွေးပြောကြားချက်အား ထုတ်လွှင့်ခဲ့ခြင်းနှင့် ယင်းပြောကြားချက်များအား ရွေးကောက်ပွဲကျင်းပသည့် ၁. ၄. ၂၀၁၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ ပုံနှိပ်ဖော်ပြပြီး ထုတ်ဝေဖြန့်ချိခဲ့ခြင်းတို့မှာလည်း အငြင်းပွားစရာပင်မလိုအောင် ထင်ရှားပေါ်ပေါက်လျက်ရှိသည်ကို အမှုတွဲမှတ်တမ်းများ၌ တွေ့မြင်နိုင်ပါကြောင်း ယင်းတန်ပြန်ကွက်ချက်များနှင့် ပတ်သက်၍ အမှုတွဲ၌ပေါ်ပေါက်သော သက်သေခံချက်များအရဆိုလျှင် အယူခံလျှောက်ထားသူ ကိုယ်တိုင်ကပင် ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့မှုမရှိဆိုသည့် အချက်ကိုလည်း ယခုအယူခံရုံးတော် အနေဖြင့် တရားမျှတမှန်ကန်စွာ ပြန်လည်သုံးသပ်ဖြေကြားပေးရန် လိုအပ်လာမည်ဖြစ်ပါကြောင်း **တရားမျှတမှုကို တောင်းခံသောလက်သည် အပြစ်ကင်းစင်ရန်လိုသည်** ဟူသည့် ဥပဒေဆိုထုံးကိုပင် ထပ်မံမည်ညွှန်းတင်ပြ အပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲတစ်ရပ်ကျင်းပရာတွင် မဲအနိုင်အရှုံးရလဒ်မှာ ဆန္ဒမဲပေးကြသည့် ပြည်သူလူထု၏ရွေးချယ်မှုအပေါ်တွင် အဓိကမှီတည်နေသည်ဆိုခြင်းမှာ အငြင်းပွားရန်လိုမည်မဟုတ်ပါကြောင်း၊ ယခုအချင်းဖြစ်မဲဆန္ဒနယ်တွင် အယူခံလျှောက်ထားသူ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် အယူခံလျှောက်ထားခံရသူ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အပါအဝင် တိုင်းရင်းသားပါတီစုစုပေါင်း (၆) ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ပြီး ရွေးချယ်တင်မြှောက်ခံရရေးမှာ အဓိကရည်မှန်းချက်ဖြစ်သော်လည်း မဲဆန္ဒရှင်ပြည်သူများ၏ ရွေးချယ်မှုရလဒ်ကို အသိအမှတ်ပြု လေးစားလက်ခံရမည်သာဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများထဲတွင် ဒေသခံတိုင်းရင်းသားအဖြစ် ရှမ်း၊ အာခါ၊ လားဟူ စသည့်လူမျိုးများ အများစုနေထိုင်ကြပြီး အခြားတိုင်းရင်းသားများစွာလည်း ရောနှောနေထိုင်လျက် ရှိကြသည့် မဲဆန္ဒနယ်ဖြစ်၍ နယ်မြေဒေသ၏ ဓလေ့စရိုက်နှင့် ရွေးကောက်ပွဲအစဉ်အလာကို လေ့လာကြည့်လျှင်လည်း (၂၀၁၀) ပြည့်နှစ်နှင့် (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများ မဲအသာရ အောင်နိုင်ခဲ့သည့်ဒေသဖြစ်သည်ကိုလည်း ထည့်သွင်းသုံးသပ်သင့်ပါကြောင်း၊ ထို့အတူ ကိုယ်စားလှယ်လောင်း များ၏ နိုင်ငံရေးအစဉ်အလာနှင့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်မည်လုပ်ငန်းဆောင်ရွက်မှု ကြိုးပမ်းအားထုတ်မှုများကို လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင်လည်း ဦးရှာမွေလရဲ့န အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မွေးဖွားခဲ့သည့် ဒေသခံ လားဟူတိုင်းရင်းသားဖြစ်သည့်အပြင် ပညာရေးဝန်ထမ်းအဖြစ် ကျိုင်းတုံမြို့နယ်အတွင်း ကျေးရွာများတွင် နှစ်ပေါင်း (၂၀) ကျော် တာဝန်ထမ်းဆောင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ပြီး လားဟူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်ဖြင့်လည်း မဲဆန္ဒရှင်လူထုများနှင့် ထိတွေ့ဆက်ဆံရင်းနှီးမှုရှိခဲ့ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခဲ့ခြင်း စသည့် အစဉ်အလာနှင့် ပုံရိပ်ကောင်းများရှိနေသူတစ်ဦးဖြစ်၍ အားသာချက်များအဖြစ် လက်ခံသုံးသပ်နိုင်သည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ အယူခံလျှောက်ထားသူမှာမူ ကျိုင်းတုံမဲဆန္ဒနယ်၌ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၎င်းသည် ကျိုင်းတုံမြို့ဖွား ဒေသခံတိုင်းရင်းသားလည်း မဟုတ်ပါကြောင်း၊ အယူခံ လျှောက်ထားသူ တင်ပြသကဲ့သို့ ဦးရှာမွေလရဲ့န သည် တရားမဲ့ပြုကျင့်မှုများကြောင့် မဲများအသာရအောင်နိုင်ခဲ့သည် ဆိုခြင်းမှာ ဆီလျော်သော သက်သေခံချက်အထောက်အထားများ ခိုင်လုံစွာပေါ်ပေါက်ခြင်း မရှိပါကြောင်း၊ အယူခံ ဝင်ရောက်သည့်အကြောင်းပြချက်များဖြစ်သော လက်ကမ်းစာစောင်နှင့်ပုံစတာတို့တွင် ထုတ်ဝေသူအမည်နှင့် ခွင့်ပြုမိန့် မပါရှိခြင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းပြုစုရာတွင် ရငွေစာရင်းရေးသွင်းချက်နည်းလမ်းတကျမဖြစ်ခြင်း တို့မှာ ရွေးကောက်ပွဲအနိုင်အရှုံးရလဒ်တို့အား ထိခိုက်ပြောင်းလဲစေခဲ့ခြင်းမရှိကြောင်း အမှုတွဲမှတ်တမ်းများအရ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ယင်းကိစ္စရပ်များသည် ရွေးကောက်ပွဲဥပဒေပုဒ်မ-၇၃ (ဂ) ပါ တရားမဲ့ပြုကျင့်မှုများသည် ရွေးကောက်ပွဲကို ထိခိုက်ခြင်းမရှိသော သေးနပ်အရာမရောက်သည့် ပြုကျင့်မှုဖြစ်ခြင်းဟူသည့် ပြဋ္ဌာန်းချက်နှင့် အကျုံးဝင်သည့် အချက်များအဖြစ် သုံးသပ်ဆုံးဖြတ်ပေးသင့်ပါကြောင်း သို့ဖြစ်ပါ၍ ဤအယူခံလွှာအား ပလပ်ပေးပါရန်နှင့် ဦးရှာမွေလရဲ့န အား ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ထားခြင်းအား အတည်ပြုသည့်အမိန့်တစ်ရပ် ချမှတ်ပေးသင့်ကြောင်း လျှောက်ထားတင်ပြသည်။

ရုံးတော်သဟာယအဖြစ် လျှောက်လဲသော ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးကလည်း **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆ (ခ)** အရ ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည် နေရပ်မပါသော ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက်စာတမ်း၊ ပုံစတာစသည်တို့ကို ဖြန့်ချိထုတ်ဝေခြင်းဖြင့် မိမိလိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ အကျိုးရှိစေပါက တရားမဲ့ပြုကျင့်ရာ ရောက်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ **၁. ၇. ၂၀၁၄ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အပိုဒ်-၁၃** တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် မိမိတို့၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ပြည်သူများသိရှိစေရန် စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များ ရေးသားပုံနှိပ်ထုတ်ဝေဖြန့်ချိလိုပါက တည်ဆဲပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ မီဒီယာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပါကြောင်း၊ ယခု

အမှုတွင် လျှောက်ထားခံရသူ၏ လက်ကမ်းစာစောင်နှင့် ပိုစတာများတွင် သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းနှင့်စပ်လျဉ်း၍ ပြန်လှန်မေးတွင် သက်သေခံ (၂) အဖြစ် တင်သွင်းထားသည့် လက်ကမ်းစာစောင်သည် **ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆ (၈)** အရ မဖြစ်မနေပါရမည့် ထုတ်ဝေခွင့်မှတ်ပုံတင် အမှတ်များပါရမည်ဆိုပါက မှန်ပါသည်ဟုလည်းကောင်း၊ သက်သေခံ (၇) ဆိုင်းဘုတ်တွင် ထုတ်ဝေသူ ပုံနှိပ်သူ မပါရှိသည့်အပြင် ကျွန်တော် သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ် သို့မဟုတ် ပါတီကပယ်ဖျက်ရန် သို့မဟုတ် ဖျက်ချရန်ခိုင်းစေခြင်း မရှိဆိုက မှန်ပါသည်ဟုလည်းကောင်း၊ ဝန်ခံထွက်ဆိုထားသဖြင့် လျှောက်ထားခံရသူသည် အထက်ပါ **ဥပဒေပုဒ်မ-၆၆ (၈)** နှင့် ငြိစွန်းမှုရှိပြီး အထက်ပါညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၇၁ (က)** အရ ရွေးကောက် တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်သည် တရားမဲ့ပြုကျင့်မှုများဖြင့် မဲအများဆုံးကို ရယူခဲ့သည်ဟု လည်းကောင်း၊ ထိုနည်းဖြင့်ပင် သွေးဆောင်၍ ရယူခဲ့သည်ဟုလည်းကောင်း၊ ရွေးကောက်ပွဲအနိုင်အရှုံးသည် တရားမဲ့ ပြုကျင့်မှုများကြောင့်သာ ဖြစ်ရသည်ဟုလည်းကောင်း ပေါ်လွင်ထင်ရှားပါက ယင်းအား လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်နိုင်ပါကြောင်း ယခုအမှုတွင် လျှောက်ထားခံရသူအနေဖြင့် အထက်ပါ **ဥပဒေပုဒ်မ-၆၆ (၈)** အရ တရားမဲ့ပြုကျင့်ကြောင်းကို လျှောက်ထားသူက သက်သေအထောက်အထားဖြင့် တင်ပြသော်လည်း ယင်းသို့ တရားမဲ့ပြုကျင့်မှုကြောင့် လျှောက်ထား ခံရသူအနေဖြင့် မဲမည်မျှရရှိခဲ့ကြောင်းကို သက်သေအထောက်အထားများဖြင့် တင်ပြထားခြင်းမရှိပါကြောင်း သို့ဖြစ်ပါ၍ လျှောက်ထားသူ၏ **ရွေးကောက်ပွဲနည်းဥပဒေ-၈၈ (ဂ)** အရ တင်သွင်းသည့် စာရင်းဇယားတွင် အကြောင်းခြင်းရာ အချက်အလက်များနှင့် တရားမဲ့ပြုကျင့်မှုများတွင် လျှောက်ထားခံရသူက ကျူးလွန်သည်ဆိုသော တရားမဲ့ပြုကျင့်မှုများဖြင့် မဲအများဆုံးကို ရယူခဲ့သည်ဟုလည်းကောင်း၊ ထိုနည်းဖြင့်ပင်သွေးဆောင်၍ ရယူခဲ့သည်ဟု လည်းကောင်း၊ ရွေးကောက်ပွဲအနိုင်အရှုံးသည် တရားမဲ့ပြုကျင့်မှုများကြောင့်သာဖြစ်ရသည်ဟုလည်းကောင်း လျှောက်ထားသူဘက်က သက်သေခံအက်ဥပဒေပုဒ်မ-၁၀၁ အရ သက်သေထင်ရှား တင်ပြနိုင်ခြင်း မရှိသဖြင့် ခုံအဖွဲ့ (၁) ၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဦးရှာမွေလရှန် အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း အမိန့်မှာ ဥပဒေနှင့် အညီဖြစ်သည်ဟုလည်း သုံးသပ်ရရှိပါကြောင်း လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအပေါ် ဥပဒေနှင့်အညီ သင့်မြတ်သည့်အမိန့်တစ်ရပ် ချမှတ်သင့်ပါကြောင်း တင်ပြသည်။

အယူခံလျှောက်ထားသူနှင့် အယူခံလျှောက်ထားခံရသူတို့၏ နှစ်ဖက်လျှောက်လဲတင်ပြချက်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ လျှောက်လဲတင်ပြချက်နှင့် မူလရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၄/၂၀၁၇) တို့ကို စိစစ်သုံးသပ်၍ အယူခံလျှောက်ထားမှုကို အဆုံးအဖြတ်ပြုမည်ဖြစ်သည်။

မူလကန့်ကွက်လွှာအမှုကို စစ်ဆေးခဲ့သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ ဆုံးဖြတ်ချက်တွင် အယူခံ လျှောက်ထားခံရသူသည် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလက **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၆ (၈)** ပါ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ခဲ့ကြောင်း ထင်ရှား ပေါ်ပေါက်သော်လည်း ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် ဆက်စပ် စဉ်းစားလျက် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ အာဏာသက်ရောက်စဉ်ကာလတွင် လက်ကမ်းစာစောင်၌ ပုံနှိပ်သူ၊ ထုတ်ဝေသူအမည်မပါရှိခြင်းမှာ ကြီးမားသောချွတ်ချော်မှုဟု ဆိုနိုင်လင့်ကစား ယခုကဲ့သို့ ခေတ်ပြောင်း ကာလပြောင်းအချိန်အခါသမယတွင် အဆိုပါချွတ်ချော်မှုများမှာ ကြီးမားသော ချွတ်ချော်မှု မဟုတ်ဟု ကောက်ယူမည်ဆိုပါက ခေတ်စနစ်နှင့် ပိုမိုကိုက်ညီလိမ့်မည်ဟု သဘောရရှိကြောင်း သုံးသပ်ထားသည်။ ဆက်လက်၍ လျှောက်ထားခံရသူသည် သက်သေခံလက်ကမ်းစာစောင်များကို ဝေငှခဲ့ခြင်းကြောင့် ဆန္ဒမဲအသာ ရရှိခဲ့ကြောင်းပေါ်ပေါက်ခြင်း မရှိသကဲ့သို့ လျှောက်ထားခံရသူဖြစ်ပေခဲ့သော ကိုယ်ရေးမှတ်တမ်းအကျဉ်းသာ ပေါ်ပေါက်ပြီး အခြားပါတီတစ်ခုခုကိုသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုသော် လည်းကောင်း ထိခိုက်နစ်နာစေမည့် အရေးအသားများပေါ်ပေါက်ခြင်းမရှိကြောင်း ကောက်ယူသုံးသပ်ကာ လျှောက်ထားခံရသူ ဦးရှာမွေလရှန်က ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာတို့တွင် ပုံနှိပ်သူ ထုတ်ဝေသူတို့၏ အမည်မပါရှိသဖြင့် တရားမဲ့ပြုကျင့်ရာရောက်သည်ဆိုသည်မှာ မမှန်ကြောင်း ငြင်းချက်ကို ဖြေကြားပြီး အမှုအား ပလုပ်ခဲ့သည်ကို တွေ့ရသည်။ မူလရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇) တွင် လျှောက်ထားခံရသူ ဦးရှာမွေလရှန်၏ ထွက်ဆိုချက်ကိုစိစစ်ရာ ပြန်လှန်စစ်မေးတွင် ၂၀၁၇ ခုနှစ်အတွက် လက်ကမ်းစာစောင်များ ပုံနှိပ်ထုတ်ဝေသူမပါဘဲ အစောင်ရေ (၁၀၀၀၀) ထုတ်ခဲ့ကြောင်း ထွက်ဆိုထားခြင်းသည် မှန်ကန်ပါသည်။ ကျွန်တော် အစောင်ရေ (၁၀၀၀၀) ထုတ်ခဲ့သည့် လက်ကမ်းစာစောင်မှာ သက်သေခံ (က) မှ (က-၃) အထိ ဖြစ်ပါသည်။ လက်ကမ်းစာစောင် (၁၀၀၀၀) အား (န/သ) မပါဘဲ (၃၀၀၀) ခန့်ဝေသည်ကို သိရှိပြီးနောက် ကျန် (၇၀၀၀) အား ဖျက်ဆီးပစ်လိုက်ဟု တားခဲ့သလားဆိုလျှင် မဝေနဲ့တော့ဟု တားခဲ့ပါသည်။ အစောင်ရေ (၁၀၀၀၀) လုံးအား ဝေငှခဲ့သည်ကို ကျွန်တော်ကိုယ်တိုင် သိရှိပါသည်။ သက်သေခံ (ဂ) ဆိုင်းဘုတ်အား ကျွန်တော်ကိုယ်တိုင်ကဖြစ်စေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ပါတီကဖြစ်စေ ပယ်ဖျက်ရန် ဖျက်ချရန် ခိုင်းစေခဲ့ခြင်းမရှိတာ မှန်ကန်ပါသည်။

သက်သေခံ (ဂ) ဆိုင်းဘုတ်တွင် ထုတ်ဝေသူ ပုံနှိပ်သူမပါသည်ကို သိပါသည်ဟု ထွက်ဆိုခဲ့ကြောင်း တွေ့ရှိရသည်။ ထွန်းထွန်းအောင် (လျှောက်ထားခံရသူပြသက်သေ-၁) ကလည်း ပြန်လှန်စစ်မေးတွင် ၂၀၁၇ ခုနှစ် ကျွန်တော် ပုံနှိပ်တိုက်သို့အပ်ပေးသည့် လက်ကမ်းစာစောင်မှာ သက်သေခံ (က) မှ (က-၃) အထိ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် လက်ကမ်းစာစောင်တွင် ပထမအစောင်ရေ (၃၀၀၀) ဌ ပုံနှိပ်သူ ထုတ်ဝေသူမပါသောကြောင့် အစောင်ရေ (၇၀၀၀) အား ပုံနှိပ်သူ၊ ထုတ်ဝေသူ ထည့်ပေးရန် ပြောခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်ပြောချိန် နောက်ကျသွား၍ ပုံနှိပ်သူ၊ ထုတ်ဝေသူမပါရှိခဲ့ပါဟု ထွက်ဆိုထားကြောင်းတွေ့ရှိရသည်။ ဦးစိုင်းဟွမ်နွဲ့ (လျှောက်ထားခံရသူပြသက်သေ-၈) အား ပြန်လှန်စစ်မေးတွင် ကျွန်တော်တို့ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဆရာကြီးဦးရှာမွေလရှန်၏ လက်ကမ်းစာစောင်များကို ဝေပေးခဲ့ရပါသည်။ ကျွန်တော်တို့ဝေပေးခဲ့သည့် လက်ကမ်းစာစောင်များမှာ သက်သေခံ (က) မှ (က-၃) အထိရှိသော လက်ကမ်းစာစောင်မျိုးဖြစ်ပါသည်။ လက်ကမ်းစာစောင်များနှင့်ပတ်သက်၍ ဖျက်ဆီးခြင်း ဖြန့်ဝေခြင်းမပြုလုပ်ရန် ဆရာကြီးဦးရှာမွေလရှန်မှ ကျွန်တော်တို့အား မပြောခဲ့ပါဟု ထွက်ဆိုထားသည်ကို တွေ့ရသည်။ အယူခံလျှောက်ထားခံရသူ ဦးရှာမွေလရှန်၏ မူလကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇) တွင် ထွက်ဆိုချက်၊ ၎င်း၏ သက်သေဖြစ်သော ဦးထွန်းထွန်းအောင်နှင့် ဦးစိုင်းဟွမ်နွဲ့တို့၏ ထွက်ဆိုချက်များ၊ သက်သေခံ (က) မှ (က-၃) အထိ လက်ကမ်းစာစောင်၊ သက်သေခံ (ဂ) ပိုစတာများအရ ဦးရှာမွေလရှန် (အယူခံလျှောက်ထားခံရသူ) သည် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) နယ်မြေတွင် ပုံနှိပ်သူထုတ်ဝေသူအမည်နေရပ်မပါသော လက်ကမ်းစာစောင် (၁၀၀၀၀) ဖြန့်ဝေသည်။ ပုံနှိပ်သူ ထုတ်ဝေသူအမည်မပါရှိသော ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ပိုစတာကို စိုက်ထူသည်ဟု ထင်ရှားမြင်သာ ပေါ်ပေါက်နေပေသည်။

သို့ကြောင့် ဦးစိုင်းဟွမ်နွဲ့တို့သည် အဆိုပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြင့် ၎င်းတို့လိုလားသော လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးရှာမွေလရှန်အား အကျိုးရှိစေခဲ့ကြောင်း မြင်သာနေပေသည်။

မူလရွေးကောက်ပွဲခုံအဖွဲ့ (၁) က ထည့်သွင်းသုံးသပ်ခဲ့သည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၁၃ အဖြစ် ၁၄. ၃. ၂၀၁၄ နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၃၀ အား ၈. ၆. ၂၀၁၆ နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း တွေ့ရသည်။ သို့သော် နောက်မှပြင်ဆင် ပြဋ္ဌာန်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် မူရင်းဥပဒေပုဒ်မ-၆၆ (ဇ) အား ပြင်ဆင်ပြဋ္ဌာန်းထားကြောင်း မတွေ့ရသဖြင့် မလိုအပ်သောကြောင့်သာ ပြင်ဆင်ပြဋ္ဌာန်းခြင်းမပြုဟု သဘောရရှိသည်။ ထို့ပြင် မူလရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က ကိုးကားခဲ့သော ၂၀၁၄ ခုနှစ် **ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ-၂၃** တွင် ယင်းဥပဒေ ပြဋ္ဌာန်းချက်အချို့နှင့် သက်ဆိုင်ခြင်းမရှိသည့် ကိစ္စရပ်များအား ဖော်ပြထားရာ ပုဒ်မ-၂၃ ၏ ပုဒ်မခွဲ (ဃ) တွင် လွှတ်တော်ကိုယ်စားလှယ်များက မိမိမဲဆန္ဒနယ်ရှိ ပြည်သူများသို့ဖြန့်ချိသည့် သတ်မှတ်ထုတ်ဝေစာများဟု ဖော်ပြထားသည်။

အထက်ပါ ပြဋ္ဌာန်းချက်အရဆိုလျှင် ပုဒ်မ-၂၃ (ဃ) သည် **လွှတ်တော်ကိုယ်စားလှယ်များ**ဆိုသည့် စကားရပ်သာပါရှိပြီး **လွှတ်တော်ကိုယ်စားလှယ်လောင်းများ**ဆိုသည့် စကားရပ်မပါရှိကြောင်း တွေ့ရသည်။ ဤအမှုတွင် ဦးရှာမွေလရှန် (အယူခံလျှောက်ထားခံရသူ) သည် အခင်းဖြစ်စဉ်အချိန်က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသာဖြစ်၍ ဖော်ပြပါလွှတ်တော်ကိုယ်စားလှယ်များဟူသော ပြဋ္ဌာန်းချက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်သက်ဆိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) ဖြင့် ထုတ်ပြန်ပေးထားခဲ့ပြီးဖြစ်သည်။ ယင်းညွှန်ကြားချက်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် မိမိတို့၏ မူဝါဒသဘောထားလုပ်ငန်းစဉ်တို့ကို ပြည်သူအများသိရှိစေရန် စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များ ရေးသားပုံနှိပ်ဖြန့်ချိလိုပါက တည်ဆဲပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ မီဒီယာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပြီးဖြစ်သည်။

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၏ အခန်း (၂) ရည်ရွယ်ချက်များအခန်းပုဒ်မ-၃၊ ပုဒ်မခွဲ (ဂ) တွင်လည်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ကြရာ၌ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် ရေးသားဖြန့်ခွင့်တို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်စေရန်ဟု ဖော်ပြထား သဖြင့် ယင်းဥပဒေကို ဆန်းစစ်သုံးသပ်ရာတွင် မူရင်းဥပဒေ အဆိုပါ ဖော်ပြချက်ကို မျက်ကွယ်ပြုသုံးသပ်ဆုံးဖြတ်၍ ရနိုင်မည်မဟုတ်ကြောင်း ထင်ရှားသည်။ ထို့အပြင် မူလခုံအဖွဲ့ (၁) က သုံးသပ်ရာတွင် သက်သေခံချက်များအရ လျှောက်ထားခံရသူသည် သက်ဆိုင်ရာပြဋ္ဌာန်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ထားလင့်ကစား သက်သေခံလက်ကမ်း စာစောင်များ ဝေငှခဲ့ခြင်းကြောင့် ဆန္ဒမဲအသာရခဲ့ခြင်းဖြစ်ကြောင်းလည်း ပေါ်ပေါက်ခြင်းမရှိ၊ အခြားပါတီတစ်ခုခုကို သော်လည်းကောင်း၊ အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးကိုသော်လည်းကောင်း ထိခိုက်နစ်နာစေမည့်

သို့ဖြစ်၍ ဦးရှာမွေလရှန် (အယူခံလျှောက်ထားခံရသူ) သည် **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၇၁ (က) နှင့် (ခ)** ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည်။ ဦးရှာမွေလရှန် (အယူခံလျှောက်ထားခံရသူ) အား ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ ၂၂. ၉. ၂၀၁၇ နေ့က ဆုံးဖြတ်ချက်အမိန့်အပေါ် ဝင်ရောက်စွက်ဖက်ရပေမည်။ ထို့ကြောင့် ဤရွေးကောက်ပွဲကန့်ကွက်လွှာအယူခံအမှုကို စရိတ်နှင့်တကွ ခွင့်ပြုပြီး ရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇) တွင် ၂၂. ၉. ၂၀၁၇ ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်အား ပယ်ဖျက်လိုက်သည်။

အမိန့်

၁. ၄. ၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ၌ ဒုတိယခိုင်လုံမဲ အများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အယူခံလျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုးအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း အမိန့်ချမှတ်လိုက်သည်။

တရားစရိတ်သတ်မှတ်ခြင်းမပြု။

ဥက္ကဋ္ဌ
(လှသိန်း)

အဖွဲ့ဝင်
(အောင်မြင့်)

အဖွဲ့ဝင်
(ထွန်းခင်)

အဖွဲ့ဝင်
(စိုးရယ်)

အဖွဲ့ဝင်
(လှတင့်)

အဖွဲ့ဝင်
(မြင့်နိုင်)

အဖွဲ့ဝင်
(သန်းဌေး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦးနေရာ၌ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည် -

(၁) အဖွဲ့ဝင် (၂) နေရာတွင် ဦးကျော်ဇောဝေ **အစား** ဦးကျော်စိန်လှ
(၂) အဖွဲ့ဝင် (၅) နေရာတွင် ဦးနေလင်းအောင် **အစား** ဦးဝေမောင်သာ

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁) နေရာ၌ ဦးထွန်းဦးခိုင် **အစား** ဦးမောင်ရွှေနိုင် ကို စတင်တာဝန် ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၉၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦးနေရာ၌ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည် -

(၁) အဖွဲ့ဝင် (၂) နေရာတွင်	ဦးမောင်နှောင်း	အစား	ဦးမောင်ဌေး
(၂) အဖွဲ့ဝင် (၃) နေရာတွင်	ဦးခင်မောင်ထွေး	အစား	ဦးနိုင်ဝင်း

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၀၀/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၄) နေရာ၌ ဦးမောင်မောင်လွင် **အစား** ဦးဇော်တူး ကို စတင်တာဝန် ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၀၁/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရွေးကောက်ပွဲ

ကော်မရှင်အဖွဲ့အဖွဲ့ဝင် (၂) နေရာ၌ ဦးနုနှင့် အစား ဦးစောမောင် ကို စတင်တာဝန်ထမ်းဆောင်သည့်
နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၀၂/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အဖွဲ့ဝင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့အဖွဲ့ဝင် (၂) နေရာ၌ ဦးမောင်အေး အစား ဦးခင်မောင်သိန်း ကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၀၃/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အဖွဲ့ဝင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့အဖွဲ့ဝင် (၅) နေရာ၌ ဦးအောင်ကျော်မိုး အစား ဦးခင်ဇော် ကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၀၄/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅ (ခ) အရ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) အတွက် ရွေးကောက်
တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင် ၏ ရွေးကောက်တင်မြှောက်ခံရခြင်းကို

ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးသန်းထိုက်အောင် က ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံအဖွဲ့ဖြင့်လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုဖြင့်လည်းကောင်း ကြားနာစစ်ဆေး၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်စွဲပါ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၁၉) ဆုံးဖြတ်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) အတွက် ဦးနေမျိုးအောင် ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ်ကြောင်းနှင့် ယင်းမဲဆန္ဒနယ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့် အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးသန်းထိုက်အောင်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅ (က) အရ ဆုံးဖြတ်ခဲ့သည်။

၃။ သို့ဖြစ်၍ ဦးနေမျိုးအောင် သည် ယခု ကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှာ ဦးသန်းထိုက်အောင် [၁၂/ကမရ(နိုင်) ၀၀၂၅၉၀] ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅ (ခ) အရ သတ်မှတ်ကြေညာလိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၀၅/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၃) နေရာ၌ ဦးစိုးသိန်း **အစား** ဦးမြင့်မောင် ကို စတင်တာဝန် ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၀၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရွေးကောက်ပွဲ

ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦး နေရာ၌ အောက်ဖော်ပြပါပုဂ္ဂိုလ်များကို စတင်တာဝန်ထမ်းဆောင်သည့်
နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည် -

(၁) အဖွဲ့ဝင် (၄) နေရာတွင်	ဦးချန်း	အစား	ဦးသောင်းရွှေ
(၂) အဖွဲ့ဝင် (၅) နေရာတွင်	ဦးတင့်လွင်	အစား	ဒေါ်ခင်စန်းဝေ

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၀၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦး နေရာ၌ အောက်ဖော်ပြပါပုဂ္ဂိုလ်များကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည် -

(၁) အဖွဲ့ဝင် (၄) နေရာတွင်	ဒေါ်ခင်ဝင်းကြည်	အစား	ဒေါ်သန်းသန်းဝင်း
(၂) အဖွဲ့ဝင် (၅) နေရာတွင်	ဦးအုန်းလွင်	အစား	ဒေါက်တာ သိန်းဝင်း

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၀၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၅) နေရာ၌ ဒေါ်ခင်နှင်းယု အစား ဦးသန်းရှိန် ကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

၁။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေး
အမှတ်စဉ် (၁၃/၂၀၁၉) ၏ သဘောတူညီချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင်

ဦးစီးဌာနအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်း (၁၇) ဦးတို့အား ၎င်းတို့၏ အမည်နှင့်ယှဉ်တွဲဖော်ပြပါ ရာထူး၊ လစာနှုန်းနှင့် ဌာနများသို့ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့် နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည် -

**(က) စီမံရေးရာဦးစီးဌာန
စဉ် အမည်**

**လက်ရှိရာထူး၊ လစာနှုန်း၊
ဌာန**

**တိုးမြှင့်ခန့်ထားသည့်
ရာထူး၊ လစာနှုန်း၊ ဌာန**

- | | | |
|----------------------|---|---|
| (၁) ဒေါ်နုသန္တာအောင် | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
နိုင်ငံတကာရေးရာဌာန
စီမံရေးရာဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
နိုင်ငံတကာရေးရာဌာန
စီမံရေးရာဦးစီးဌာန |
| (၂) ဦးကျော်ဇင်မင်း | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
ဦးစီးရုံး
စီမံရေးရာဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ဦးစီးရုံး
စီမံရေးရာဦးစီးဌာန |
| (၃) ဦးအောင်အောင် | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
ဦးစီးရုံး
စီမံရေးရာဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ဦးစီးရုံး
စီမံရေးရာဦးစီးဌာန |
| (၄) ဒေါ်တင်တင်အောင် | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
ဦးစီးရုံး
စီမံရေးရာဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ဦးစီးရုံး
စီမံရေးရာဦးစီးဌာန |
| (၅) ဒေါ်အိအိဝင်း | စာရင်းကိုင် (၁)
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
ဘတ်ဂျက်နှင့် ငွေစာရင်းဌာန၊
စီမံရေးရာဦးစီးဌာန | ဦးစီးအရာရှိ (ငွေစာရင်း)
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ဘတ်ဂျက်နှင့် ငွေစာရင်းဌာန၊
စီမံရေးရာဦးစီးဌာန |

**(ခ) တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
စဉ် အမည်**

**လက်ရှိရာထူး၊ လစာနှုန်း၊
ဌာန**

**တိုးမြှင့်ခန့်ထားသည့်
ရာထူး၊ လစာနှုန်း၊ ဌာန**

- | | | |
|-------------------------|---|---|
| (၁) ဒေါ်ဥမ္မာဝင်း | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
သိမ်းဆည်းပစ္စည်း
စီမံခန့်ခွဲရေးဌာန
တားဆီးကာကွယ်ရေးနှင့်
စုံစမ်းစစ်ဆေးရေးဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သိမ်းဆည်းပစ္စည်း
စီမံခန့်ခွဲရေးဌာန
တားဆီးကာကွယ်ရေးနှင့်
စုံစမ်းစစ်ဆေးရေးဦးစီးဌာန |
| (၂) ဒေါ်ကျော့ခိုင်ဆွေဦး | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
သိမ်းဆည်းပစ္စည်း
စီမံခန့်ခွဲရေးဌာန
တားဆီးကာကွယ်ရေးနှင့်
စုံစမ်းစစ်ဆေးရေးဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သိမ်းဆည်းပစ္စည်း
စီမံခန့်ခွဲရေးဌာန
တားဆီးကာကွယ်ရေးနှင့်
စုံစမ်းစစ်ဆေးရေးဦးစီးဌာန |
| (၃) ဦးမင်းမင်းထွန်း | ဦးစီးမှူး
(၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀)
သိမ်းဆည်းပစ္စည်း
စီမံခန့်ခွဲရေးဌာန
တားဆီးကာကွယ်ရေးနှင့်
စုံစမ်းစစ်ဆေးရေးဦးစီးဌာန | ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သိမ်းဆည်းပစ္စည်း
စီမံခန့်ခွဲရေးဌာန
တားဆီးကာကွယ်ရေးနှင့်
စုံစမ်းစစ်ဆေးရေးဦးစီးဌာန |

စဉ်	အမည်	လက်ရှိရာထူး၊ လစာနှုန်း၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
(၄)	ဒေါ်သန္တာကျော်	ဦးစီးမှူး (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) သိမ်းဆည်းပစ္စည်း စီမံခန့်ခွဲရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သိမ်းဆည်းပစ္စည်း စီမံခန့်ခွဲရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၅)	ဒေါ်သက်သက်လွင်	ဦးစီးမှူး (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ကော်မရှင်ရုံးခွဲ (ရန်ကုန်) တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ကော်မရှင်ရုံးခွဲ (ရန်ကုန်) တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၆)	ဒေါ်ရီရီဝေ	ဦးစီးမှူး (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ဥပဒေရေးရာဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဥပဒေရေးရာဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၇)	ဦးမြတ်သူအောင်	စုံစမ်းရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (စုံစမ်းစစ်ဆေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၈)	ဦးလှမိုးကျော်	စုံစမ်းရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (စုံစမ်းစစ်ဆေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၉)	ဦးမျိုးမင်းဇော်	စုံစမ်းရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) ကော်မရှင်ရုံးခွဲ (ရန်ကုန်) တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (စုံစမ်းစစ်ဆေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ကော်မရှင်ရုံးခွဲ (ရန်ကုန်) တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၁၀)	ဦးသိန်းဇော်ဦး	စုံစမ်းရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (စုံစမ်းစစ်ဆေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန

စဉ်	အမည်	လက်ရှိရာထူး၊ လစာနှုန်း၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ လစာနှုန်း၊ ဌာန
(၁၁)	ဦးမင်းဇော်သိန်း	စုံစမ်းရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (စုံစမ်းစစ်ဆေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန
(၁၂)	ဦးညီညီထွန်း	စုံစမ်းရေးမှူး (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန	ဦးစီးအရာရှိ (စုံစမ်းစစ်ဆေးရေး) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဌာန တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန

၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေအပိုင်း ၅၁ အရ တိုးမြှင့်ခန့်ထားသည့်ရာထူး၏ လစာနှုန်း တန်းတွင် အနိမ့်ဆုံးလစာအဆင့်မှစ၍ သတ်မှတ်ခံစားခွင့်ပြုလိုက်သည်။

အောင်ကြည်၊

ဥက္ကဋ္ဌ၊

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၉

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

**ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ အကွက်အမှတ် (၁)၊ ဦးသူတော်အကွက်၊
ဦးပိုင်အမှတ် (၂၀)၊ ကောက်ကြီးလမ်းရှိ မြေကွက်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်း**

၁။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ အိတ်ဖွင့်တင်ဒါဖွင့်ပွဲ၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ အကွက်အမှတ် (၁)၊ ဦးသူတော် အကွက်၊ ဦးပိုင်အမှတ် (၂၀)၊ ကောက်ကြီးလမ်းရှိ မြေ (၀. ၀၇၃) ဧက မြေကွက်ကို အမြင့်ဆုံးအဆိုပြု ဈေးနှုန်း ကျပ် ၃၀. ၀၁ သန်းဖြင့် အဆိုပြုသူ ဦးစိုးမြင့်ဦး ကို ဝယ်ယူခွင့်ပြုခဲ့ပါသည်။

၂။ ဦးစိုးမြင့်ဦး သည် အဆိုပါ မြေကွက်တန်ဖိုး ကျပ် ၃၀. ၀၁ သန်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အကျေပေးသွင်းပြီးဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးစိုးမြင့်ဦး သို့ အရောင်းအဝယ် စာချုပ်ချုပ်ဆိုပြီး စာချုပ်စာတမ်းမှတ်ပုံတင်၍ လွှဲပြောင်းပေးရန်ဖြစ်ပါသည်။

၃။ ဦးစိုးမြင့်ဦး အနေဖြင့် နိုင်ငံတော်ပိုင်မြေကွက်ကို ဝယ်ယူရာတွင် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ ထမ်းဆောင်၍ စာချုပ်ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးမှသာလျှင် လွှဲပြောင်းရရှိမည်ဖြစ်ပါသည်။

၄။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ အကွက်အမှတ် (၁)၊ ဦးသူတော်အကွက်၊ ဦးပိုင်အမှတ် (၂၀)၊ ကောက်ကြီးလမ်းရှိမြေကွက်ကို ဝယ်ယူသူ ဦးစိုးမြင့်ဦး ၏ အမည်ပေါက်မြေဂရန်ထုတ်ပေးရေးကို မြဝတီမြို့တွင် မြို့မြေစီမံခန့်ခွဲရေးကို တာဝန်ယူဆောင်ရွက်နေသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

၅။ ပြည်ထောင်စုဝန်ကြီးဌာနသည် လွှဲပြောင်းရောင်းချပြီးစီးကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ
အတည်ပြုချက်ရယူရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ပုဂ္ဂလိကပိုင်
ပြုလုပ်ရေးကော်မရှင်ရုံးသို့ အစီရင်ခံတင်ပြရန်ဖြစ်ပါသည်။

မောင်မောင်ဝင်း
တွဲဖက်အတွင်းရေးမှူး
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ခရီးသွားလုပ်ငန်းကော်မတီ
အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၉
၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်)

နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင်
အဖွဲ့ဝင်အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၉ ဖြင့်
ဖွဲ့စည်းခဲ့သည့် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ဦးဝင်းဌေး၊
ညွှန်ကြားရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ (အင်ဂျင်နီယာလမ်းတံတားဌာန) အစား
ဦးတင်မင်းသန်း၊ ညွှန်ကြားရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ (ပန်းဥယျာဉ်နှင့်
အားကစားကွင်းများဌာန) ကို အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဥက္ကဋ္ဌ
ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ခရီးသွားလုပ်ငန်းကော်မတီ
အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၁၉
၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်)

ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင်
အဖွဲ့ဝင်အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၉ ဖြင့်
ဖွဲ့စည်းခဲ့သည့် ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ဦးစိုးဦး၊ ပြည်နယ်
ဦးစီးမှူး (ကယားပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူးရုံး) အစား
ဦးစိုးဘဦး၊ ပြည်နယ်ဦးစီးမှူး (ကယားပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ
ပြည်နယ်ဦးစီးမှူးရုံး) ကို အဖွဲ့ဝင်အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဥက္ကဋ္ဌ
ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

အမှတ် ၄၆၇/၂၀၁၉ ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်း အား ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သည်။

အမိန့်အရ

အောင်ဆန်းစုကြည်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

နိုင်ငံခြားရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၅၁/၂၀၁၉)နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂၀၁/၂၀၁၈) ဖြင့် အစမ်းခန့်ထားခဲ့သော (ပထမ/ရ ၀၀၀၅) ညွှန်ကြားရေးမှူး (လက်ထောက်အတွင်းဝန်) ဦးကျော်ကျော်မိုး အား နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၃၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၄ (က) တို့အရ အလုပ်တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လက်ရှိ ရာထူးအဆင့် (ညွှန်ကြားရေးမှူး) တွင် အတည်ပြုခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၅၂/၂၀၁၉)

ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၁၉) ဖြင့် အစမ်းခန့်ထားခဲ့သော အောက်ဖော်ပြပါ ဦးစီးအရာရှိ (၃) ဦး တို့အား နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၃၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၄ (က) တို့အရ အလုပ်တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှစ၍ လက်ရှိရာထူးအဆင့် (ဦးစီးအရာရှိ) တွင် အတည်ပြု ခန့်ထားလိုက်သည် -

(က) (ပထမ/ရ ၀၀၂၅) ဦးစီးအရာရှိ ဒေါ်နော်ဇင်ညိုညိုဝင်း

(ခ) (ပထမ/ရ ၀၀၂၆) ဦးစီးအရာရှိ ဒေါ်ဆုမွန်သဲ

(ဂ) (ပထမ/ရ ၀၀၂၇) ဦးစီးအရာရှိ ဒေါ်ဂျေမာမင်း

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပြည်ထောင်စုဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

အမှတ် ၉၆။ ။ ဤဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀) ဖြင့် ဖွဲ့စည်းခဲ့သည့် နေပြည်တော် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီတွင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အုပ်ချုပ်ရေးမှူး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန **အစား** ဦးနေလင်း၊ အုပ်ချုပ်ရေးမှူး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည်။

ဒေါက်တာဖေမြင့်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပြန်ကြားရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၇၉/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

၁။ ပြည်ထောင်စုဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမြေနေရာအဖြစ် လွှဲပြောင်းပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်၊ လိန်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၃၄၅၉/ဆားတောင်၊ မြေအမျိုးအစား-လယ်မြေ၊ ဦးပိုင်အမှတ် (၂၈) ရှိ **မြေဧရိယာ ၀. ၁၈၅ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ စာအမှတ်၊ ၂၈၅/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ ပြည်ထောင်စုဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၀. ၁၈၅ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၈၀/၂၀၁၉)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ကုန်းရပ်ကွက်၊ ကွင်းအမှတ်/အမည် (၃/မြောက်ကုန်း)၊ မြေအမျိုးအစား- မြို့မြေ၊ ဦးပိုင်အမှတ် (၈၅) ရှိ **မြေဧရိယာ ၀. ၉၈၂ ဧက** ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်ရန်အတွက် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ စာအမှတ်၊ ၂၉၂/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၀. ၉၈၂ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာ (၁၈၁/၂၀၁၉)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အသုံးပြုရန်မရှိသည့်အတွက်နှင့် ဌာနဆိုင်ရာများသို့ လွှဲပြောင်းပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်နှင့် ယင်းမာပင်ခရိုင်တို့အတွင်းရှိ အောက်ဖော်ပြပါ **စုစုပေါင်းမြေဧရိယာ ၁၄. ၃၁ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်စွဲပါ စာအမှတ်၊ ၃၂၉/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉၊ ၃၃၀/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉၊ ၃၃၁/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ နှင့် ၃၃၂/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ တို့ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည် -

စဉ်	မြို့နယ်၊ မြို့	ရပ်ကွက်၊ ကျေးရွာ အုပ်စုအမည်	ကွင်းအမှတ်၊ အမည်	ဦးပိုင်၊ မြေကွက် အမှတ်	မြေအမျိုး အစား	မြေ ဧရိယာ (ဧက)	စွန့်လွှတ်သည့် အကြောင်းအရာ	မှတ် ချက်
၁	ဒီပဲယင်း	စိုင်းပြင်	၁၇၃၂ ^{၀၀} / ခတောက် အိုင်အရှေ့	၁၃၊ ၁၄၊ ၂၁၊ 0A	ယာမြေ	၇. ၃၀	ပိုလျှံ၍ စွန့်လွှတ်ခြင်း	
၂	ဒီပဲယင်း	ဆူးတင်	၁၉၃၁/ ဆူးတင်	၁၃၈/ ၁၄၇	လယ် မြေ	၁. ၈၂	ပိုလျှံ၍ စွန့်လွှတ်ခြင်း	
၃	ဝက်လက်	စိုင်းနိုင်ကြီး	၃၁၃၀/ တောင် လယ်ပြင်	၁၁၈၃၊ ၁၁၈၃၊ ၁၈၄၊ ၇၀၉	လယ် ဆည်ရေ သောက်၊ ယာ၊ 0A	၄. ၈၉	ပိုလျှံ၍ စွန့်လွှတ်ခြင်း	
၄	ပုလဲ	ပုလဲတောင်	၉၅၅ ^{၀၀} ၊ မြို့ပတ်ကွင်း	၄၄	မြို့မြေ	၀. ၃၀	စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်	
စုစုပေါင်းမြေဧရိယာ						၁၄. ၃၁		

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **စုစုပေါင်းမြေဧရိယာ ၁၄. ၃၁ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာ (၁၈၂/၂၀၁၉)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသုံးပြုရန်မရှိသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၁၀၄၃/ဘားပုကွင်း)၊ မြေအမျိုးအစား-G3၊ လမ်းမြေ၊ ဦးပိုင်အမှတ် - (၇၄/၂၃+၇၅/က+၇၅/ခ) ရှိ **မြေဧရိယာ ၁. ၂၄ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ စာအမှတ်၊ ၂၉၃/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၁. ၂၄ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၈၃/၂၀၁၉)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသုံးပြုရန်မရှိသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကွင်းအမှတ်/အမည် (၃-G/ကံကြီးအနောက်)၊ မြေအမျိုးအစား-မြို့မြေ၊ ဦးပိုင်အမှတ် (၂၁) ရှိ **မြေဧရိယာ ၀. ၁၄၅ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်စွဲပါ စာအမှတ်၊ ၃၄၀/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၀. ၁၄၅ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၈၄/၂၀၁၉)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသုံးပြုရန်မရှိသဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၂/ရွာသစ်ကွင်း၊ မြေအမျိုးအစား-H၊ ဦးပိုင်အမှတ် (၄၅) ရှိ **မြေဧရိယာ ၀. ၁၅၅ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ စာအမှတ်၊ ၂၈၈/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၀. ၁၅၅ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၈၅/၂၀၁၉)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသုံးပြုရန်မရှိသဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၃၀၁-က/မိုးဒါးစု-၂)၊ မြေအမျိုးအစား-ရွာမြေ၊ ဦးပိုင်အမှတ် (၄၁) ရှိ **မြေဧရိယာ ၀. ၂၅ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ စာအမှတ်၊ ၂၈၉/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၀. ၂၅ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာ (၁၉၅/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်)

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးရုံးဆောက်လုပ်ရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မင်းကံကြီးရပ်ကွက် (စိုးကောမင်း)၊

ကွင်းအမှတ်/အမည် (၉-G/ဆရာဝန်အိမ်ရပ်ကွင်း)၊ မြေအမျိုးအစား-မြို့မြေ၊ ဦးပိုင်အမှတ် (၁၂-က၊ ၁၂-ခ) ရှိ **မြေဧရိယာ ၀. ၈၆၆ ဧက** ကို နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်စွဲပါ စာအမှတ်၊ ၃၉၈/၁-ကော်မတီ/မြေ (ဗဟို)/ ၂၀၁၉ ဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါသည်။

၂။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ **မြေဧရိယာ ၀. ၈၆၆ ဧက** ကို **နိုင်ငံတော်ပိုင်မြေ (State Land)** အဖြစ် သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာ (၁၉၆/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်)

၁။ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ် (၄) တိုးချဲ့ရပ်ကွက်၊ အကွက်အမှတ်/အမည် ၆၃ (၄က)၊ ဦးပိုင်အမှတ်-၆၊ မြေကွက်အမှတ်-၄က/၁၀၈၊ **မြေဧရိယာ ၀. ၆၅၀ ဧက** အား **ရှမ်းပြည်နယ် သာသနာရေးမှူးရုံးခွဲ (ကျိုင်းတုံ)၊ ဝန်ထမ်းအိမ်ရာ** မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ **သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး **သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန** က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၉၇/၂၀၁၉)

၁။ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလေးမြို့၊ အမှတ် (၈) ရပ်ကွက်၊ အကွက်အမှတ်/အမည်-၃၈/ပင်မကုန်းမြောက်ရပ်၊ ဦးပိုင်အမှတ်-၃၇/ခ၊ မြေကွက်အမှတ်-၅/၁၀၀၊ **မြေဧရိယာ ၀. ၀၃၄ ဧက** အား **အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကလေး/အောင်ပန်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လှုပ်ရှားရုံး** မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ **ပြည်ထဲရေးဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး **ပြည်ထဲရေးဝန်ကြီးဌာန** က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၉၈/၂၀၁၉)

၁။ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၉/ပုန်းထွန်အနောက်၊ ဦးပိုင်အမှတ်-၃၄၀၊ ၃၄၁၊ ၃၄၂၊ ၃၄၃၊ **မြေဧရိယာ ၀. ၂၂၀ ဧက** အား **လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်** မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ **ပြည်ထဲရေးဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး **ပြည်ထဲရေးဝန်ကြီးဌာန** က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၉၉/၂၀၁၉)

၁။ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၉/ပုန်းထွန်အနောက်၊ ဦးပိုင်အမှတ်-၃၄၄ မှ ၃၄၇ အထိ၊ **မြေဧရိယာ ၀. ၂၂၀ ဧက** အား **လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံး** မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ **စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က အသုံးပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံရမည်။

မင်းသို့

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပြည်ထောင်စုအစိုးရအဖွဲ့၊ ရုံးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၈၈/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အဆင့်ရှိ ဒုတိယညွှန်ကြားရေးမှူး (စက်မှု) ဦးဝင်းဆန်း အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးသဘောတူညီချက်အရ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်း (၃၄၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး (စက်မှု) ရာထူးသို့ စတင်သတင်းပို့ တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၉၂/၂၀၁၉)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အဆင့်ရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးသဘောတူညီချက်အရ စက်မှုလယ်ယာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လစာနှုန်း (၃၄၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူးရာထူးသို့ စတင်သတင်းပို့ တာဝန် ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၀၀/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခြင်း

၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၉) ၏ သဘောတူ ခွင့်ပြုချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံကို အရာထမ်းရာထူး (၃၇၉) နေရာ၊ အမှုထမ်း ရာထူး (၁၃၉၃၆) နေရာ၊ စုစုပေါင်းရာထူး (၁၄၁၃၃) နေရာဖြင့် ဖွဲ့စည်းထားရာမှ အရာထမ်းရာထူး (၃၀၀)

နေရာ၊ အမှုထမ်းရာထူး (၃၇၉၁) နေရာ၊ စုစုပေါင်းရာထူး (၄၀၉၁) နေရာ တိုးချဲ့၍ အရာထမ်းရာထူး (၆၉၇) နေရာ၊ အမှုထမ်းရာထူး (၁၇၇၂၇) နေရာ၊ စုစုပေါင်းရာထူး (၁၈၄၂၄) နေရာဖြင့် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်သည်။

ဒေါက်တာအောင်သူ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၅၂/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်)

၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) ၏ သဘောတူဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ သင်ကြားရေးဌာန၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဌာနက လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)၊ ပါမောက္ခ/ဌာနမှူး ဒေါ်ခင်စန်းရီ ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှစ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ခံစားခွင့်ပြုပါရန် လျှောက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအခန်း (၈) နည်းဥပဒေ (၈၁) ပါ ပြဌာန်းချက်အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ငြင်းပယ်ခဲ့သော အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ခံစားခွင့်ပြုပြီးနောက် ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၅၆)၊ ပုဒ်မခွဲ (က)၊ ပုဒ်မ (၅၇) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (၂၃၃)၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

သန့်စင်မောင်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

၁။ အာဆီယံနိုင်ငံများ၏ ကျောက်မီးသွေးကောင်စီလုပ်ငန်းကော်မတီ ASEAN Forum on Coal (AFOC) Implementation Committee ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်သည်-

(က) ဦးခင်လတ်ကြီး

ဥက္ကဋ္ဌ

ညွှန်ကြားရေးမှူးချုပ်

သတ္တုတွင်းဦးစီးဌာန

- | | |
|---|--------------|
| (ခ) ညွှန်ကြားရေးမှူးချုပ်
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ဦးကျော်ဆန်း
ဦးဆောင်ညွှန်ကြားရေးမှူး
အမှတ် (၁) သတ္တုတွင်းလုပ်ငန်း | ဒုတိယဥက္ကဋ္ဌ |
| (ဃ) ဦးကျော်သက်
ဒုတိယညွှန်ကြားရေးမှူးချုပ်
သတ္တုတွင်းဦးစီးဌာန | အဖွဲ့ဝင် |
| (င) ဦးထွန်းထွန်းလွင်
အထွေထွေမန်နေဂျာ
အမှတ် (၁) သတ္တုတွင်းလုပ်ငန်း | အဖွဲ့ဝင် |
| (စ) ဦးအုန်းလွင်
ညွှန်ကြားရေးမှူး
သတ္တုတွင်းဦးစီးဌာန | အဖွဲ့ဝင် |
| (ဆ) ဦးကိုကိုလှိုင်
ညွှန်ကြားရေးမှူး
သတ္တုတွင်းဦးစီးဌာန | အဖွဲ့ဝင် |
| (ဇ) ဒေါက်တာဇော်လင်းအောင်
ညွှန်ကြားရေးမှူး
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဈ) ဒေါက်တာအောင်သူရိန်ဝင်း
ဒုတိယအထွေထွေမန်နေဂျာ
အမှတ် (၂) သတ္တုတွင်းလုပ်ငန်း | အဖွဲ့ဝင် |
| (ည) ဦးကျော်စွာဦး
ဒုတိယညွှန်ကြားရေးမှူး
သတ္တုတွင်းဦးစီးဌာန | အဖွဲ့ဝင် |
| (ဋ) ဒေါက်တာနေဇာလင်း
လက်ထောက်အထွေထွေမန်နေဂျာ
အမှတ် (၁) သတ္တုတွင်းလုပ်ငန်း | အဖွဲ့ဝင် |
| (ဌ) ဦးသိမ်းထွန်း
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် | အဖွဲ့ဝင် |
| (ဍ) ဦးအေးလွင်
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် | အဖွဲ့ဝင် |
| (ဎ) ဦးကျော်အေးကို
ဥက္ကဋ္ဌ
မြန်မာနိုင်ငံကျောက်မီးသွေးလုပ်ငန်းရှင်များအသင်း | အဖွဲ့ဝင် |
| (ဏ) ဦးသန်းနိုင်
အတွင်းရေးမှူး
မြန်မာနိုင်ငံကျောက်မီးသွေးလုပ်ငန်းရှင်များအသင်း | အဖွဲ့ဝင် |

- (တ) ဒေါ်လွင်လွင်အောင် အဖွဲ့ဝင်
တွဲဖက်အတွင်းရေးမှူး
မြန်မာနိုင်ငံကျောက်မီးသွေးလုပ်ငန်းရှင်များအသင်း
- (ထ) ဦးကြည်ထွန်း အဖွဲ့ဝင်
တွဲဖက်အတွင်းရေးမှူး
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း
- (ဒ) ဦးအောင်သန်းဦး အဖွဲ့ဝင်
တွဲဖက်အတွင်းရေးမှူး
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း
- (ဓ) ဦးအံ့စိုးရင် အတွင်းရေးမှူး
ဒုတိယညွှန်ကြားရေးမှူး
သတ္တုတွင်းဦးစီးဌာန
- (န) ဦးအောင်ကျော်မိုး တွဲဖက်အတွင်းရေးမှူး (၁)
ဘူမိဗေဒအရာရှိကြီး
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန
- (ပ) ဦးအောင်မြတ်သူ တွဲဖက်အတွင်းရေးမှူး (၂)
ဒုတိယအထွေထွေမန်နေဂျာ
အမှတ် (၁) သတ္တုတွင်းလုပ်ငန်း

၂။ အာဆီယံနိုင်ငံများ၏ ကျောက်မီးသွေးကောင်စီလုပ်ငန်းကော်မတီ ASEAN Forum on Coal (AFOC) Implementation Committee ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) အာဆီယံနိုင်ငံများ၏ ကျောက်မီးသွေးကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအရ နှစ်အလိုက် ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများထံမှ အချက်အလက်များ တောင်းခံခြင်း၊ သဘောထားမှတ်ချက်များ တောင်းခံရယူခြင်း၊ သဘောထားမှတ်ချက်များ ပြန်ကြားခြင်း၊ Workshop များ ပြုလုပ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်းစသည်တို့ကို ဝန်ကြီးဌာန ကိုယ်စားပြု ဆောင်ရွက်ရန်၊
- (ခ) ၂၀၂၀ ပြည့်နှစ်တွင် ၁၈ ကြိမ်မြောက် ASEAN Forum on Coal (AFOC) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြံပြုညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း၊ လုပ်ငန်း/ဌာနများအတွင်း ပူးပေါင်းညှိနှိုင်းခြင်းများ ဆောင်ရွက်ရန်၊
- (ဂ) မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည့် ပုဂ္ဂလိက ပါဝင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစာတမ်းနှင့် ကျောက်မီးသွေး၏ အလားအလာနှင့် အသုံးပြုခြင်းစာတမ်းများ ပြုစုနိုင်ရန် အာဆီယံနိုင်ငံများထံမှ အချက်အလက်များ တောင်းခံခြင်း၊ သဘောထားမှတ်ချက်များ တောင်းခံခြင်းများ ဆောင်ရွက်ရန်၊
- (ဃ) အခါအားလျော်စွာ ပေါ်ပေါက်လာသော အာဆီယံနိုင်ငံများ၏ ကျောက်မီးသွေးကောင်စီနှင့် ဆက်စပ်သည့်ကိစ္စရပ်များ ဆောင်ရွက်ရန်။

၃။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၁၆) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်သည်။

အုန်းဝင်း၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်)

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း

၁။ နိုင်ငံ၏ ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၃/၂၀၁၆) ဖြင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီအား ဖွဲ့စည်းပေးခဲ့ပါသည်။

၂။ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် အပိုင်း-၂၀ (က) အရ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအား အကောင် အထည်ဖော်ရန်အတွက် လုပ်ငန်းကော်မတီအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၆/၂၀၁၇) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၃။ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ဆဌမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် (ခ) အရ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအား အကောင်အထည် ဖော်ရန်အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

- | | |
|--|--------------|
| (က) ပြည်ထောင်စုဝန်ကြီး | ဥက္ကဋ္ဌ |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | |
| (ခ) ပြည်ထောင်စုဝန်ကြီး | ဒုတိယဥက္ကဋ္ဌ |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| (ဂ) ဒုတိယဝန်ကြီး | အဖွဲ့ဝင် |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | |
| (ဃ) သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး | အဖွဲ့ဝင် |
| တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (င) သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး | အဖွဲ့ဝင် |
| ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (စ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး | အဖွဲ့ဝင် |
| မွန်ပြည်နယ်အစိုးရအဖွဲ့ | |
| (ဆ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး | အဖွဲ့ဝင် |
| ရခိုင်ပြည်နယ်အစိုးရအဖွဲ့ | |
| (ဇ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး | အဖွဲ့ဝင် |
| ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ | |
| (ဈ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး | အဖွဲ့ဝင် |
| ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ | |

- | | |
|---|---------------------|
| (ည) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဋ) ညွှန်ကြားရေးမှူးချုပ်
ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ဌ) ညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဍ) ညွှန်ကြားရေးမှူးချုပ်
စိုက်ပျိုးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဎ) ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း | အဖွဲ့ဝင် |
| (ဏ) ညွှန်ကြားရေးမှူးချုပ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန | အဖွဲ့ဝင် |
| (တ) ညွှန်ကြားရေးမှူးချုပ်
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် |
| (ထ) ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ဆိပ်ကမ်းအာဏာပိုင် | အဖွဲ့ဝင် |
| (ဒ) ညွှန်ကြားရေးမှူးချုပ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | အဖွဲ့ဝင် |
| (ဓ) ညွှန်ကြားရေးမှူးချုပ်
ငါးလုပ်ငန်းဦးစီးဌာန | အဖွဲ့ဝင် |
| (န) အမြဲတမ်းအတွင်းဝန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အတွင်းရေးမှူး |
| (ပ) ညွှန်ကြားရေးမှူးချုပ်
သစ်တောဦးစီးဌာန | တွဲဖက်အတွင်းရေးမှူး |

၄။ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီများအကြား ချိတ်ဆက်ဆောင်ရွက်ပေးရန်၊
- (ခ) ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအား နိစ္စဥပဒေဆောင်ရွက်သွားမည့် အစိုးရဌာနကြီး သတ်မှတ်ပေးရန်နှင့် အဆိုပါဌာနကြီးမှ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ သတ်မှတ်ပြဌာန်းပေးရန်၊
- (ဂ) ဗဟိုကော်မတီအစည်းအဝေး မကျင်းပမီ ရက်သတ္တနှစ်ပတ်ကြိုတင်၍ လုပ်ငန်းကော်မတီ၏ အစည်းအဝေးကျင်းပရန်နှင့် ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအား လာမည့်ဗဟိုကော်မတီအစည်းအဝေးတွင် စနစ်တကျတင်ပြနိုင်ရေး စီစဉ်ရန်၊
- (ဃ) ဗဟိုကော်မတီ၏ကိုယ်စား နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံ၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာနည်းပညာနှင့် ရန်ပုံငွေများရရှိရေး ဆွေးနွေးရန်နှင့် ဆွေးနွေးညှိနှိုင်းရရှိချက်များအား အနီးကပ်ဆုံး ဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်တင်ပြရန်၊

- (င) ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအား အထောက်အကူပြုနိုင်ရန်အတွက် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့်စပ်လျဉ်းသည့် အစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် အစိုးရ ဌာနပြင်ပမှ ပညာရှင်ကိုယ်စားလှယ်များ ပါဝင်သော ကျွမ်းကျင်မှုအဖွဲ့အစည်း (Expert Group) များဖွဲ့စည်းရန်နှင့် အဆိုပါ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များသတ်မှတ်ပေးရန်၊
- (စ) မြန်မာနိုင်ငံဆိုင်ရာ အနာဂတ်အတွက် ဒီရေတောများအစီအစဉ်ဖြင့် ရေးဆွဲထားသော နိုင်ငံအဆင့် မဟာဗျူဟာနှင့် စီမံချက် (National Strategy and Action Plan) အကောင်အထည်ဖော်မှု လုပ်ငန်းများအား နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို ကော်မတီ၏ ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးပံ့ပိုးကူညီပေးရန်။

ခင်မောင်ရီ

အတွင်းရေးမှူး

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ

စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၅) နှင့် ပုဒ်မ (၄၅) တို့အရ အပ်နှံထားသောလုပ်ပိုင်ခွင့်များကို သုံးစွဲလျက် အဆိုပါဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်လီမိတက် (ရမ်းဗြဲစမ်းသပ်ဘဏ်ခွဲ) အား စတင်မှတ်ပုံတင်သည့် နေ့မှစ၍ လူမှုဖူလုံရေးအဖွဲ့နှင့် အကျိုးဝင် သက်ဆိုင်စေရမည်ဟု ကြေညာလိုက်သည်။ ထို့အပြင် အဆိုပါ ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များ အလို့ငှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်လီမိတက် (ရမ်းဗြဲစမ်းသပ်ဘဏ်ခွဲ) အား ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရမည်ဟု ကြေညာလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၂/၂၀၁၉)

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၅) နှင့် ပုဒ်မ (၄၅) တို့အရ အပ်နှံထားသောလုပ်ပိုင်ခွင့်များကို သုံးစွဲလျက် အဆိုပါဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များအရ မကွေးတိုင်းဒေသကြီး၊ ပဒေါင်း-ငယ်မြို့ရှိ အမှတ် (၂၅) သစ်စက် (ပဒေါင်း-ငယ်မြို့) အား စတင်မှတ်ပုံတင်သည့် နေ့မှစ၍ လူမှုဖူလုံရေးအဖွဲ့နှင့် အကျိုးဝင်သက်ဆိုင်စေရမည်ဟု ကြေညာလိုက်သည်။ ထို့အပြင် အဆိုပါ ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များ အလို့ငှာ မကွေးတိုင်းဒေသကြီး၊ ပဒေါင်း-ငယ်မြို့ရှိ အမှတ် (၂၅) သစ်စက် (ပဒေါင်း-ငယ်မြို့) အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင် ရမည်ဟု ကြေညာလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၅/၂၀၁၉)

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၅) နှင့် ပုဒ်မ (၄၅) တို့အရ အပ်နှံထားသောလုပ်ပိုင်ခွင့်များကို သုံးစွဲလျက် အဆိုပါဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များအရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်လီမိတက် (ကမ်းထောင်းကြီးဘဏ်ခွဲ) အား စတင်မှတ်ပုံတင်သည့်နေ့မှစ၍ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်သက်ဆိုင်စေရမည်ဟု ကြေညာလိုက်သည်။ ထို့အပြင် အဆိုပါ ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များအလို့ငှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်လီမိတက် (ကမ်းထောင်းကြီးဘဏ်ခွဲ) အား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရမည်ဟု ကြေညာလိုက်သည်။

ဦးသိန်းဆွေ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်)

၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော စက်မှုဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၈-၂၀၁၉) ၏ သဘောတူညီချက်အရလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ပုဒ်မ (၂၂) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၈၁) တို့အရ လည်းကောင်း၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း ၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ဒေါ်အေးအေးဝင်း အား ငြင်းပယ်ထားသော အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို အသက် (၆၀) နှစ်ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့အထိ ခံစားခွင့်ပြုလိုက်ပြီး၊ ခွင့်ကုန်ဆုံးသည့် နောက်တစ်နေ့ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော စက်မှုဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၈-၂၀၁၉) ၏ သဘောတူညီချက်အရ စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်ဦး သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ခံစားမည်ဖြစ်ပါသဖြင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှိ ဒုတိယအမြဲတမ်းအတွင်းဝန်ရာထူးနေရာသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) တန်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင် အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေလိုက်သည်။

ခင်မောင်ချို၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

စက်မှုဝန်ကြီးဌာန။

[ယခင်အပတ် (၂၀၁၉ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် ၂။) ကရင်ပြည်နယ် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဥပဒေမှ အဆက်]

အခန်း (၆)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁၇။ ဝန်ကြီးသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စစ်ဆေးရေးဥပဒေသရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ ဦးစီးမှူးများကအဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရမည်။

လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၁၈။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) လျှပ်စစ်ဓာတ်အားသုံးစွဲသူ၏ ဓာတ်အားသုံးစွဲမည့်နေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးပြီး လျှပ်စစ်ဓာတ်အား စတင်သုံးစွဲခွင့် ပြုခြင်း၊
- (ခ) လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ပိုင်ခွင့်ရရှိသူ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ ပစ္စည်းကိရိယာများနှင့် နည်းစနစ်များအား လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးနိုင်ရန် စစ်ဆေးရေးမှူးချုပ်ထံ တင်ပြ အတည်ပြုချက်ရယူခြင်း၊
- (ဂ) လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေပြဌာန်းချက်များနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ပြီး အစိုးရအဖွဲ့ထံသို့ တင်ပြခြင်း၊
- (ဃ) သတ်မှတ်ထားသည့် စစ်ဆေးခကို နည်းလမ်းတကျ ကောက်ခံခြင်း၊
- (င) လျှပ်စစ်အန္တရာယ်ကျရောက်မည့် ကိစ္စရပ်များတွင် စက်ရုံ၊ အလုပ်ရုံ၌ အသုံးပြုနေသော လျှပ်စစ် ဓာတ်အားကိုဖြစ်စေ၊ အများပြည်သူ အသုံးပြုသော လျှပ်စစ်ဓာတ်အားကိုဖြစ်စေ၊ အခြားလျှပ်စစ် ဓာတ်အားသုံးစွဲသည့်နေရာ၌ အသုံးပြုသော လျှပ်စစ်ဓာတ်အားကိုဖြစ်စေ ဖြတ်တောက်ရန် အစိုးရ အဖွဲ့ထံသို့ တင်ပြခြင်း၊ စစ်ဆေးစဉ်အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ဖြတ်တောက်ခြင်း၊
- (စ) သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးပြီး သတ်မှတ်သည့်နေရာ၊ သတ်မှတ်သည့်အဆောက်အအုံ အတွင်းသို့ လျှပ်စစ်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သုံးစွဲခြင်း ရှိ မရှိ ဝင်ရောက် စစ်ဆေးခြင်း၊
- (ဆ) လျှပ်စစ်ဆိုင်ရာ စံချိန်စံညွှန်းနှင့် စစ်ဆေးမှုစနစ်များကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ခြင်း၊
- (ဇ) လျှပ်စစ်ပစ္စည်းကိရိယာ စစ်ဆေးခများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ခြင်း၊ လိုအပ်ပါက ပြင်ဆင်သတ်မှတ်ပေးရန် အစိုးရအဖွဲ့ထံသို့ တင်ပြခြင်း၊
- (ဈ) လျှပ်စစ်တပ်ဆင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ၏ လုပ်အားခကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ခြင်း၊ လိုအပ်ပါက ပြင်ဆင်သတ်မှတ်ပေးရန် အစိုးရအဖွဲ့ထံသို့ တင်ပြခြင်း။

၁၉။ လျှပ်စစ်ဆိုင်ရာလုပ်ငန်း စစ်ဆေးရေးအဖွဲ့သည် မိမိအား အပ်နှင်းထားသည့် တာဝန်၊ လုပ်ပိုင်ခွင့် တို့နှင့်အညီ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်။

၂၀။ လျှပ်စစ်ဆိုင်ရာလုပ်ငန်း စစ်ဆေးရေးအဖွဲ့သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်ခွင့်နှင့်စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ်ကျရောက်မည့် အခြေအနေကို ထိန်းသိမ်းရန်အလို့ငှာ အများပြည်သူအသုံးပြုသည့် လျှပ်စစ် ဓာတ်အားကိုဖြစ်စေ၊ စက်ရုံအလုပ်ရုံကအသုံးပြုသည့် လျှပ်စစ်ဓာတ်အားကိုဖြစ်စေ၊ အခြားနေရာ၌ အသုံး ပြုနေသော လျှပ်စစ်ဓာတ်အားကိုဖြစ်စေ ဖြတ်တောက်ရန် သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရရှိသူ တာဝန်ခံကို ညွှန်ကြားနိုင်သည်။

၂၁။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် လျှပ်စစ်ဓာတ်အားကြောင့် လူ သို့မဟုတ် တိရစ္ဆာန် ဒဏ်ရာရရှိခြင်းနှင့်ပတ်သက်၍ဖြစ်စေ၊ သေဆုံးခြင်းနှင့်ပတ်သက်၍ဖြစ်စေ သက်ဆိုင်သူများကို နည်းလမ်း တကျ စစ်ဆေးဆောင်ရွက်ခွင့်ရှိသည်။

၂၂။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် လျှပ်စစ်ဓာတ်အားနှင့်စပ်လျဉ်း၍ အသုံးပြုသည့် ပစ္စည်းကိရိယာများ မှန်ကန်မှု ရှိ မရှိ၊ စံချိန်စံညွှန်း စစ်ဆေးချက်ရလဒ်များ ကိုက်ညီမှု ရှိ မရှိ စသည့် ကိစ္စရပ်များအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသူနှင့် သုံးစွဲသူများအကြား အငြင်းပွားမှု သို့မဟုတ် သဘောထားကွဲလွဲမှုရှိ၍ တင်ပြလာလျှင် နည်းလမ်းတကျစစ်ဆေးပြီး အဆုံးအဖြတ်ပေးနိုင်ရန် ကြီးကြပ်ရေး အဖွဲ့မှတစ်ဆင့် အစိုးရအဖွဲ့ထံသို့ တင်ပြရမည်။

အခန်း (၇)

အခွန်အခပေးဆောင်ခြင်း၊ လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များ

၂၃။ လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူသည် နိုင်ငံသားဖြစ်ပါက ပြည်တွင်းသုံးငွေဖြင့်လည်းကောင်း၊ နိုင်ငံခြားမတည်ငွေဖြင့် လုပ်ကိုင်သည့်ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက အစိုးရအဖွဲ့က သတ်မှတ် ထားသည့် နိုင်ငံခြားငွေဖြင့်လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အား ပမာဏအလိုက် ကျသင့်သည့် အခွန်အခကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးဆောင်ရမည်။ ပြည်ထောင်စုလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်ပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျသင့်သည့် အခွန်အခကို ပေးဆောင်ရမည်။

၂၄။ အစိုးရအဖွဲ့သည် ပြည်နယ်အကျိုးငှာ လိုအပ်သော အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းများအတွက် အခွန်အခပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

၂၅။ ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် ဆည်များ၊ တာတမံများကို အရင်းခံသည့် ရေခွန်အား နိုင်ငံတော်က သတ်မှတ်သော ရေခွန်နှုန်းထားအတိုင်း အစိုးရအဖွဲ့ထံသို့ ပေးဆောင်ရမည်။

၂၆။ လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူသည် ထုတ်လုပ်ဖြန့်ဖြူးသော လျှပ်စစ်ဓာတ်အားစနစ်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထား၊ ဝန်ဆောင်မှုစရိတ်များနှင့်စပ်လျဉ်း၍ ဒေသအလိုက် သင့်လျော်သောနှုန်းထား သတ်မှတ်ခြင်းနှင့် အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်ခြင်းတို့ကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနသို့တင်ပြ၍ ညှိနှိုင်းသတ်မှတ်ရမည်။

အခန်း (၈)

စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း

၂၇။ (က) ကြီးကြပ်ရေးအဖွဲ့သည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပုဒ်မ ၉၊ ၂၃ နှင့် ၂၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်။ -

(၁) လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊

(၂) ဒဏ်ကြေးငွေ ပေးဆောင်စေ၍ လိုအပ်ချက်များကို ဆောင်ရွက်စေပြီး ဆက်လက် လုပ်ကိုင် ခွင့်ပြုခြင်း၊

(၃) လုပ်ငန်းလုပ်ကိုင်ခွင့်အား ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊

(၄) ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း။

(ခ) အစိုးရအဖွဲ့က သက်ဆိုင်ရာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာအား ကော်လီထွော်အရာရှိအဖြစ် ခန့်အပ်၍ မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်။

အခန်း (၉)**တားမြစ်ချက်များ**

- ၂၈။ မည်သူမျှ ခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
- ၂၉။ ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ပါ လုပ်ငန်းမှအပ အခြားမည်သည့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။
- ၃၀။ မည်သူမျှ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်မရရှိဘဲ လျှပ်စစ်တပ်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုရ။
- ၃၁။ မည်သူမျှ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်မရရှိဘဲ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဆက်သွယ်အသုံးပြုခြင်း မပြုရ။
- ၃၂။ ခွင့်ပြုမိန့်ရရှိသူမည်သူမျှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရရှိဘဲ အခြားမည်သည့် အဖွဲ့အစည်းနှင့်မဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ပူးတွဲဆောင်ရွက်ခြင်း မပြုရ။
- ၃၃။ ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါ လုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခွင့်ပြုချက်မရရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။
- ၃၄။ မည်သူမျှ လျှပ်စစ်ဓာတ်အားလိုင်း နယ်မြေအတွင်း အဆောက်အအုံဆောက်လုပ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ။
- ၃၅။ ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်း မပြုရ။
- ၃၆။ မည်သူမျှ လျှပ်စီးကြောင်း လွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့် လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်း မပြုရ။

အခန်း (၁၀)**ပြစ်မှုနှင့် ပြစ်ဒဏ်များ**

- ၃၇။ မည်သူမဆို ပုဒ်မ ၂၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် -
- (က) ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
 - (ခ) ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
- ၃၈။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၂၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -
- (က) ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
 - (ခ) ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
- ၃၉။ မည်သူမဆို ပုဒ်မ ၃၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် ငါးသောင်းမှ အများဆုံး ကျပ် သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။

၄၀။ မည်သူမဆို ပုဒ်မ ၃၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ် တစ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။

၄၁။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၃၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -

- (က) ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
- (ခ) ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၄၂။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၃၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -

- (က) ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
- (ခ) ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၄၃။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၃၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -

- (က) ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
- (ခ) ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၄၄။ ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၃၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -

- (က) ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
- (ခ) ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၄၅။ မည်သူမဆို ပုဒ်မ ၃၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၄၆။ မည်သူမဆို ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အားပေးကူညီကြောင်း သို့မဟုတ် ကျူးလွန်ရန် ပူးပေါင်းကြံစည်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာ ပြစ်မှုပါ ပြစ်ဒဏ်အတိုင်း ချမှတ်ရမည်။

အခန်း (၁၁)

နစ်နာကြေး၊ လျော်ကြေးသတ်မှတ်ခြင်း

၄၇။ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် ယင်းက တာဝန်ပေးအပ်ထားသူ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ တာဝန် ပျက်ကွက်မှုကြောင့်ဖြစ်စေ ဓာတ်လိုက်မှု၊ မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးတစ်ယောက် ထိခိုက်ဒဏ်ရာရလျှင် သို့မဟုတ် မသန်စွမ်းဖြစ်လျှင် သို့မဟုတ် သေဆုံးလျှင် ထိခိုက်နစ်နာသူသည် ခွင့်ပြုမိန့်ရရှိသူထံမှ လျော်ကြေးကို အောက်ပါအတိုင်း တောင်းခံခွင့်ရှိစေရမည် -

- (က) ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမား လျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူဖြစ်ပါက ယင်းဥပဒေအရ သတ်မှတ်ထားသော လျော်ကြေး၊

(ခ) ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမား လျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူမဟုတ်လျှင် အစိုးရအဖွဲ့က သတ်မှတ်သော လျော်ကြေး။

၄၈။ မည်သူမဆို ပုဒ်မ ၄၇ အရ လူကို ထိခိုက်နစ်နာစေလျှင် တည်ဆဲဥပဒေအရ တရားစွဲဆိုခွင့်ရှိသည့် အပြင် ပျက်စီးဆုံးရှုံးသော ပစ္စည်းအတွက် ကာလတန်ဖိုး လျော်ကြေးကိုလည်း လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူထံမှ တောင်းခံခွင့်ရှိသည်။

၄၉။ မည်သူမဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ ပုဒ်မ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅ နှင့် ၄၆ တို့ပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မှုကြောင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူတွင် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်သော နစ်နာကြေးကို ပေးလျော်ရမည်။

အခန်း (၁၂)

နစ်နာကြေး၊ လျော်ကြေးနှင့်စပ်လျဉ်း၍ အယူခံခြင်း

၅၀။ ပုဒ်မ ၄၇၊ ၄၈ နှင့် ၄၉ တို့အရ ချမှတ်သည့် နစ်နာကြေး သို့မဟုတ် လျော်ကြေးပေးဆောင်ရန် အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အမိန့်ကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။

၅၁။ ပုဒ်မ ၅၀ အရ အယူခံမှုတွင် ဝန်ကြီးသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အတည်ပြုခြင်းတို့ပြုနိုင်သည်။

အခန်း (၁၃)

အထွေထွေ

၅၂။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၅၃။ အစိုးရအဖွဲ့သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူ၏ ပိုလျှံသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ပိုင် လျှပ်စစ်ဓာတ်အားလိုင်းသို့ ရောင်းချနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည်။

၅၄။ လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့် ရရှိသူထံမှ ၎င်းဆောင်ရွက်နေသည့် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်းကို နိုင်ငံတော်အကျိုးငှာ လွှဲပြောင်းပေးအပ်ရန် အကြောင်းပေါ်ပေါက်ခဲ့လျှင် အစိုးရအဖွဲ့သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူ၏ မတည်ရင်းနှီးမြှုပ်နှံမှုများကို သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ရပ်သတ်မှတ်၍ လွှဲပြောင်း ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးရမည်။

၅၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် -

- (က) ဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
- (ခ) ဝန်ကြီးဌာန၊ ကြီးကြပ်ရေးအဖွဲ့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

နန်းခင်ထွေးမြင့်
ဝန်ကြီးချုပ်
ကရင်ပြည်နယ်အစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

အမှတ် ၁၀။ ။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ မြေအောက်ရေဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး၊ ဦးဌေးလွင် (အဘ-ဦးထွန်းရှိန်) [နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၄/ပသန (နိုင်) ၂၀၁၅၁၁] အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်စွဲပါ စာအမှတ်၊ ၁/၁၉၀ (င) (၄) (၁၈၄၅/၂၀၁၉)၊ အမိန့်ကြော်ငြာစာအမှတ် (၂၀၄/၂၀၁၉) ဖြင့် ခွင့်ပြုချက်အရနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ (၈၁) အရ ၎င်း၏သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ကြိုတင်ပြင်ဆင်ခွင့် (၄) လအား အများပြည်သူ အကျိုးငှာ ငြင်းပယ်ခွင့်ပြုလိုက်သည်။

အဆိုပါ အများပြည်သူအကျိုးငှာ ငြင်းပယ်ထားသော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့ထိ ပြန်လည်ခံစားခွင့်ပြုလိုက်ပြီး ခွင့်ရက် ကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်ပင်စင် ခံစားခွင့်ပြုလိုက်သည်။

ကျော်မြင့်လှိုင်၊

ညွှန်ကြားရေးမှူးချုပ်၊

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန။

[ယခင်အပတ် စိုက်ပျိုးရေးဦးစီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ ပိုးသတ်ဆေးဥပဒေမှ အဆက်]

အခန်း (၆)

ပိုးသတ်ဆေးသုံးစွဲသူက လိုက်နာရမည့်စည်းကမ်းများ

၃၈။ ပိုးသတ်ဆေးသုံးစွဲသူသည် ဥပဒေပုဒ်မ ၂၆ ပါ စည်းကမ်းများကို လိုက်နာရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

(က) သီးနှံအလိုက် သတ်မှတ်ပေးထားသည့် ပိုးသတ်ဆေးအမျိုးအစားကို သတ်မှတ်သည့်နည်းလမ်း အတိုင်းသာ သုံးစွဲရမည်၊

(ခ) အိမ်တွင်းသုံး ပိုးသတ်ဆေးများမှအပ အခြားပိုးသတ်ဆေးများကို လူနေအိမ်ခန်းများအတွင်း ထားရှိခြင်း မပြုရ။

- (ဂ) မရိတ်သိမ်းသေးသည့် စားသုံးသီးနှံတွင် ပိုးသတ်ဆေးသုံးစွဲထားပါက အညွှန်းစာပါသတ်မှတ်ထားသည့် အတိုင်း ရိတ်သိမ်းရန်စောင့်ဆိုင်းရမည့်အချိန်ကာလ ကုန်ဆုံးပြီးနောက်မှသာ ရိတ်သိမ်းခြင်း၊ ရောင်းချခြင်းပြုရမည်။
- (ဃ) သက်ဆိုင်ရာ ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုပမာဏ စစ်ဆေးရန် လိုအပ်၍ သီးနှံနမူနာတောင်းခံလာလျှင် နမူနာရယူရန် သတ်မှတ်သည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို အခမဲ့ရယူခွင့်ပြုရမည်။
- (င) နမူနာယူသည့် လက်မှတ်ပုံစံ (၁၅) ကို စစ်ဆေးရေးမှူးထံမှ တောင်းဆိုရန် တာဝန်ရှိသည်။
- (စ) စားသုံးရန်သီးနှံနှင့်စပ်လျဉ်း၍ ရိတ်သိမ်းပြီးနောက် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုပမာဏသည် သတ်မှတ်ချက်ထက်ကျော်လွန်လျှင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။
- (ဆ) မှတ်ပုံတင်ခွင့်ပြုချက်မရသော၊ ပိတ်ပင်တားဆီးထားသော ပိုးသတ်ဆေးများကို သုံးစွဲခြင်းမပြုရ။

၃၉။ စိုက်ပျိုးရေးလုပ်ငန်း၊ မြို့ရွာသန့်ရှင်းရေး၊ ခြင်၊ ယင်၊ ကြွက်နှင့် အိမ်တွင်းပိုးမွှားများ၊ အခြားပိုးမွှားများ နှိမ်နင်းရေးလုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲသည့် အစိုးရဌာနများနှင့် အများပြည်သူတို့သည် မှတ်ပုံတင် အဖွဲ့က ထုတ်ပြန်သည့်အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာသုံးစွဲရမည်။

အခန်း (၇)

ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးများက တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ခြင်း

၄၀။ အပိုဒ် ၂၁ အရ ပြည်ပမှ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်း တင်သွင်းလိုသူက တင်ပြလာသော ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က စိစစ်ပြီးနောက် တင်သွင်းခွင့်ရရှိရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လိုအပ်သလို ဆောင်ရွက်ပေးရန် ထောက်ခံပေးနိုင်သည်။

၄၁။ မှတ်ပုံတင်အဖွဲ့နှင့် ဦးစီးဌာနသည် ပိုးသတ်ဆေးများ အရည်အသွေးနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးနည်း၊ ဓာတ်ခွဲစစ်ဆေးရန် နမူနာရယူနည်း၊ စားသုံးသီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဓာတ်ခွဲစစ်ဆေးရန် နမူနာရယူနည်းတို့နှင့်စပ်လျဉ်း၍ အမိန့်ထုတ်ပြန် သတ်မှတ်ပေးရမည်။

၄၂။ ညွှန်ကြားရေးမှူးချုပ်သည် စစ်ဆေးရေးမှူးများအား ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် -

- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည် -
- | | |
|---|------------------|
| (၁) ဒု-တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး | အဖွဲ့ခေါင်းဆောင် |
| (၂) တိုင်းဒေသကြီး/ပြည်နယ် သီးနှံကာကွယ်ရေးတာဝန်ခံ | အဖွဲ့ဝင် |
| (၃) တိုင်းဒေသကြီး/ပြည်နယ် မျိုးစေ့တာဝန်ခံ | အဖွဲ့ဝင် |
| (၄) တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးချရေးတာဝန်ခံ | အဖွဲ့ဝင် |
| (၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူးက တာဝန် ပေးအပ်သည့် အရာထမ်းတစ်ဦး | အဖွဲ့ဝင် |
- (ခ) ခရိုင်အဆင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ် နိုင်သည် -
- | | |
|----------------------------------|------------------|
| (၁) ခရိုင်ဦးစီးမှူး | အဖွဲ့ခေါင်းဆောင် |
| (၂) ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ | အဖွဲ့ဝင် |

- (၃) ခရိုင်မျိုးစေ့တာဝန်ခံ အဖွဲ့ဝင်
(၄) ခရိုင်မြေအသုံးချရေးတာဝန်ခံ အဖွဲ့ဝင်
(၅) ခရိုင်ဦးစီးမှူးမှ တာဝန်ပေးအပ်သည့် အမှုထမ်းတစ်ဦး အဖွဲ့ဝင်

(ဂ) ညွှန်ကြားရေးမှူးချုပ်သည် လိုအပ်ပါက စစ်ဆေးရေးအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၄၃။ ပိုးသတ်ဆေးများ ကိုင်တွယ်သုံးစွဲခြင်း၊ လက်လီ/လက်ကားရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ အန္တရာယ် ကင်းစေရန် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် အခါအားလျော်စွာ ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးက ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ရုံးထံတင်ပြ၍ စီစဉ်ဆောင်ရွက်ရမည်။

၄၄။ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူသင်တန်းတွင် ရှေးဦးသူနာပြုနည်းများကိုပါ သင်ကြားပို့ချနိုင်ရန် သက်ဆိုင်ရာဦးစီးမှူးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး၏ အကူအညီကိုရယူပြီး ဆောင်ရွက်ရမည်။

၄၅။ ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲသူသင်တန်း တက်ရောက်အောင်မြင်ပြီးသူများကိုသာ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲခွင့် လက်မှတ်ရယူအဖြစ် ဦးစီးဌာနက လက်မှတ်ထုတ်ပေးရမည်။

၄၆။ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲခွင့်လက်မှတ်ရယူမှုနှင့် ပိုးသတ်ဆေးသုံးစွဲမှုများသော နယ်မြေဒေသရှိ တောင်သူများတွင် ပိုးသတ်ဆေးအဆိပ်သင့်မှု ရှိ မရှိ လိုအပ်သောစစ်ဆေးမှုများကို သက်ဆိုင်ရာ ဦးစီးမှူးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပူးပေါင်းလျက် အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ခြင်း ပြုလုပ်ရမည်။

၄၇။ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးများသည် ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန် ဈေးကွက်မှရယူထားသည့်နမူနာကို နမူနာရယူသည့် လက်မှတ်မိတ္တူနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသို့ မူလအခြေအနေအတိုင်း ရောက်ရှိရန် ပေးပို့ရမည်။

၄၈။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် ပိုးသတ်ဆေးအရည် အသွေး စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၃)** ဖြင့် သက်ဆိုင်ရာ ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူး၊ နမူနာပိုင်ရှင်တို့ထံ တစ်စောင်စီထုတ်ပေးရမည်။ အရည်အသွေး လျော့နည်းကြောင်း စစ်ဆေး တွေ့ရှိလျှင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သို့ အမြန်ဆုံးတင်ပြရမည်။

၄၉။ ပိုးသတ်ဆေးတင်သွင်းသူ သို့မဟုတ် လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ အာနိသင်လျော့နည်းသွားကြောင်း တစ်နည်းနည်းဖြင့် စစ်ဆေးတွေ့ရှိရသော ပိုးသတ်ဆေး၊ အဆိပ်ရှိပစ္စည်း သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် စွန့်ပစ်ရန်ရှိသော ပိုးသတ်ဆေး၊ အဆိပ်ရှိပစ္စည်း သို့မဟုတ် ထုပ်ပိုးပစ္စည်းများနှင့်စပ်လျဉ်း၍ ဖျက်ဆီးစွန့်ပစ်ခြင်း တို့ကို ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ပေးရမည်။

၅၀။ အများပြည်သူများ၏ အကျိုးငှာ ရိတ်သိမ်းပြီးဖြစ်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏ သတ်မှတ်ချက်ထက် ကျော်လွန်ခြင်း ရှိ မရှိ စစ်ဆေးရန် လိုအပ်လျှင် သက်ဆိုင်ရာဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာရယူရန် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့် နမူနာ အရေအတွက် သို့မဟုတ် အလေးချိန်ကို အခမဲ့ရယူနိုင်ခွင့်ရှိသည်။ ထိုသို့ ရယူရာတွင် သက်ဆိုင်ရာ ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာရယူသည့် လက်မှတ်ကို **ပုံစံ (၁၅)** ဖြင့် ထုတ်ပေးရမည်။

၅၁။ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးသည် အပိုဒ် ၅၀ အရ ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုစစ်ဆေးရန် ရယူထားသည့်နမူနာကို နမူနာရယူသည့်လက်မှတ်မိတ္တူနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသို့ မူလအခြေအနေအတိုင်း ရောက်ရှိစေရန် ပေးပို့ရမည်။ စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် စစ်ဆေးပြီးနောက် ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေး တွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၆)** ဖြင့် သက်ဆိုင်ရာဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူး၊ နမူနာ ပိုင်ရှင်တို့ထံ တစ်စောင်စီ ထုတ်ပေးရမည်။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏသည် သတ်မှတ်ချက်ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိလျှင် ညွှန်ကြားရေးမှူးချုပ်ထံသို့ အမြန်ဆုံးတင်ပြရမည်။

အခန်း (၈)

အထွေထွေ

၅၂။ စိုက်ပျိုးရေးဦးစီးဌာနသည် ဤဥပဒေနှင့်အညီ ရရှိသောဝင်ငွေများအတွက် သက်ဆိုင်ရာဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားရှိရမည်။

၅၃။ စိုက်ပျိုးရေးဦးစီးဌာနသည် အပိုဒ် ၅၂ အရ ရရှိသောဝင်ငွေများ လက်ခံရယူခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ နည်းဥပဒေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၅၄။ ပြည်ပမှ တင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို အရည်အသွေးစစ်ဆေးမှု ခံယူရန်အတွက် အပိုဒ် ၃၆ (က) အရ ရယူသည့် နမူနာများနှင့်အတူ **ပုံစံ (၁၁)** ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲသို့ မပျက်မကွက်လျှောက်ထားရမည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၃)** ဖြင့် စစ်ဆေးရေးမှူး၊ နမူနာပိုင်ရှင်တို့ထံ (၁) စောင်စီ ထုတ်ပေးရမည်။ အရည်အသွေးလျော့နည်းကြောင်း စစ်ဆေးတွေ့ရှိလျှင် ညွှန်ကြားရေးမှူးချုပ်ထံ အမြန်ဆုံးတင်ပြရမည်။

၅၅။ ပြည်တွင်း၌ဖော်စပ်ထုတ်လုပ်သော ပိုးသတ်ဆေးလိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးများကို စစ်ဆေးလိုလျှင်လည်းကောင်း၊ သုံးစွဲသူမှ အရည်အသွေးမပြည့်မီဟု ယူဆသော ဈေးကွက်အတွင်းရှိ မှတ်ပုံတင် ခွင့်ပြုချက်ရထားသည့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဓာတ်ခွဲစစ်ဆေးလိုလျှင်လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး သို့မဟုတ် စစ်ဆေးရေးမှူးများနှင့်အတူ နမူနာရယူရန် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့်နမူနာအရေအတွက် သို့မဟုတ် အလေးချိန်များနှင့်အတူ **ပုံစံ (၁၁)** ကိုပင် ဖြည့်သွင်း၍ လျှောက်ထားရမည်။ စစ်ဆေးပြီးနောက် ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးတွေ့ရှိချက် သက်သေခံ လက်မှတ်ကို **ပုံစံ (၁၃)** ဖြင့် ထုတ်ပေးရမည်။

၅၆။ စိုက်ပျိုးရေးဦးစီးဌာနသည် အပိုဒ် ၅၄ အရ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို စစ်ဆေးရာတွင် ကျသင့်သော စစ်ဆေးစမ်းသပ်ခကို မြန်မာကျပ်ငွေဖြင့် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း ရယူရမည်။ ထို့အပြင် အပိုဒ် ၅၅ အရ ပြည်တွင်း၌ ဖော်စပ်ထုတ်လုပ်သော ပိုးသတ်ဆေးနှင့် လိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးများကို စစ်ဆေးရာတွင်လည်းကောင်း၊ သုံးစွဲသူမှ အရည်အသွေးမပြည့်မီဟုယူဆသော ဈေးကွက်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုချက်ရထားသည့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဓာတ်ခွဲစစ်ဆေးရာတွင်လည်းကောင်း မြန်မာကျပ်ငွေဖြင့် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အတိုင်း ရယူရမည်။

၅၇။ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏကို စစ်ဆေးပေးရန် **ပုံစံ (၁၄)** ဖြင့် လျှောက်ထားလာပါက နမူနာရယူရန် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်နှင့်အတူ ကျသင့်သောဓာတ်ခွဲစမ်းသပ်ခကို သတ်မှတ်သည့် မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပေးပို့လာလျှင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းက စစ်ဆေးပေးနိုင်သည်။ ယင်းသို့ စစ်ဆေးပြီးနောက် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှု စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို **ပုံစံ (၁၆)** ဖြင့် ထုတ်ပေးရမည်။

၅၈။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေးလိုင်စင်ရရှိသူ၏ လက်ဝယ်ရှိ ပိုးသတ်ဆေးတို့သည် မှတ်ပုံတင်စဉ်က တင်ပြထားသည့် အရည်အသွေး၊ အချက်အလက်များနှင့် ကိုက်ညီမှု ရှိ မရှိ ကို ဓာတ်ခွဲ စမ်းသပ်သည့် ကိစ္စမှတစ်ပါး ပိုးသတ်ဆေး၏အာနိသင်နှင့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဓာတ်ခွဲစမ်းသပ်ခြင်းများကို မှတ်ပုံတင်အဖွဲ့က အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများက စစ်ဆေးပေး နိုင်သည်။ အကယ်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာလျှင် စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးဓာတ်ခွဲခန်း၏ စစ်ဆေးတွေ့ရှိချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

၅၉။ မှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေးစစ်ဆေးနိုင်ကြောင်း အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများသည် ဓာတ်ခွဲသည့်နည်းစနစ်များ တူညီရေး၊ ဓာတ်ခွဲတွေ့ရှိချက် ရလဒ်များမှန်ကန်ရေးတို့အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းနှင့် ပူးပေါင်းလေ့လာမှု ပြုရမည်။

၆၀။ စိုက်ပျိုးရေးဦးစီးဌာနသည် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လက်တွေ့သုံးစွဲရာတွင် သီးနှံဖျက်ပိုးမွှားများကို ထိရောက်စွာနှိမ်နင်းနိုင်စွမ်း ရှိ မရှိ၊ သုံးစွဲသူများအတွက်လည်း စီးပွားရေးတွက်ခြေကိုက်မှု ရှိ မရှိ နှင့် လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့အား အန္တရာယ် ရှိ မရှိ စသည့်အချက်များကို

အခါအားလျော်စွာ စိုက်ခင်းစမ်းသပ်မှုများ ပြုလုပ်၍ ပြန်လည်ဆန်းစစ်ပြီး ရရှိသည့်အထောက်အထား အချက်အလက်များကို မှတ်ပုံတင်အဖွဲ့ထံသို့ အခါအားလျော်စွာ တင်ပြအစီရင်ခံရမည်။

၆၁။ ပြည်ပသို့တင်ပို့သည့် သီးနှံများ၊ သစ်တောထွက်ပစ္စည်း၊ သိုလှောင်သီးနှံများနှင့် အခြားပစ္စည်းများ၊ ဂိုဒေါင်များ၊ အဆောက်အအုံများနှင့် လူနေအိမ်ဝန်းကျင်များ၊ သိုလှောင်သည့်နေရာ၊ သယ်ဆောင်ယာဉ်နှင့် ကုန်သေတ္တာများ ပိုးသတ်ဆေးပက်ဖျန်းခြင်း သို့မဟုတ် အဆိပ်ငွေ့မှိုင်းတိုက်ခြင်းကိစ္စတွင် မှတ်ပုံတင်အဖွဲ့က အသိအမှတ်ပြုသည့်အစိုးရဌာနနှင့် အဖွဲ့အစည်းများကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

၆၂။ စိုက်ပျိုးရေးဦးစီးဌာနသည် မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကို သုံးစွဲသူများက အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အခါအားလျော်စွာ ပညာပေးစာစောင်များ ရိုက်နှိပ်၍ အခမဲ့ ဖြန့်ဖြူးပေးရမည်။

၆၃။ မှတ်ပုံတင်ထားခြင်းမရှိသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာခြင်းမရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနသည် သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

ဒေါက်တာရဲတင့်ထွန်း၊

ညွှန်ကြားရေးမှူးချုပ်၊

စိုက်ပျိုးရေးဦးစီးဌာန။

ပုံစံ (၁)

ပိုးသတ်ဆေးမှတ်ပုံတင်ရန် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်ရန် လျှောက်လွှာ

ရက်စွဲ -----

သို့

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

- ၁။ လျှောက်ထားသူ၏အမည်နှင့် လိပ်စာ -----
- ၂။ နိုင်ငံသားစိစစ်ရေးကတ်ပြား/အမျိုးသားမှတ်ပုံတင်/နိုင်ငံခြားသား မှတ်ပုံတင်အမှတ် -----
- ၃။ လျှောက်ထားသည့် မှတ်ပုံတင်အမျိုးအစား -----
- ၄။ ပိုးသတ်ဆေးကုန်သွယ်မှုအမည် -----
- ၅။ ပါဝင်သည့် အဆိပ်ရှိပစ္စည်းအမည်နှင့် ပြင်းအား၊ ဖော်စပ်သည့်ပုံစံ -----
- ၆။ ထုတ်လုပ်သူ/ဖော်စပ်သူ၏အမည်နှင့်လိပ်စာ -----
- ၇။ တင်သွင်း/ဖြန့်ဖြူးရန်အဆိုပြုသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်း၏အမည်နှင့်လိပ်စာ -----
- ၈။ ထုပ်ပိုး/ထည့်သွင်းသည့် ပစ္စည်းအမျိုးအစားနှင့် အရွယ်အစား -----
- ၉။ လျှောက်လွှာနှင့်အတူ မပျက်မကွက်ပူးတွဲတင်ပြရန် လိုအပ်သည့် အချက်များ -
- (က) ပိုးသတ်ဆေးနှင့်ပတ်သက်သည့် အချက်အလက်များစာတမ်းမိတ္တူ (၃) စုံ၊
 - (ခ) အသုံးပြုရန်အဆိုပြုတင်ပြသည့် တံဆိပ် (အညွှန်းစာ) (၃) စုံ (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)၊
 - (ဂ) အဆိပ်ရှိပစ္စည်းပါဝင်မှု တိကျစွာဖော်ပြထားသည့် ပိုးသတ်ဆေး (၁) ဂရမ် (၂) ပုလင်း၊
 - (ဃ) အဆိပ်ရှိပစ္စည်းတစ်မျိုးထက် ပိုမိုပါဝင်လျှင် ပါဝင်သည့် ပိုးသတ်ဆေးအမျိုးအစားပေါ်မူတည်၍ ဖော်ပြသည့် စံပိုးသတ်ဆေးများအား သီးခြားစီပေးပို့ရန်၊
 - (င) စက်ရုံထုတ်အဆင့် အဆိပ်ရှိပစ္စည်းအပြင်းတွင်ပါဝင်သည့် အဆိပ်အတောက်ဖြစ်နိုင်သော မသန့်သည့်ပစ္စည်းများ သို့မဟုတ် အစွမ်းမဲ့ပစ္စည်းများ (ယာယီ/အပြည့်အဝမှတ်ပုံတင်ခွင့် လျှောက်ထားရာတွင်) အား တိုင်းတာစစ်ဆေးရန်အတွက် ယင်းတို့၏ စံနမူနာ (၀.၅) ဂရမ်၊
 - (စ) စက်ရုံထုတ်အဆိပ်ရှိပစ္စည်းအပြင်း (များ) (၂၅) ဂရမ်၊
 - (ဆ) ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးရန်နှင့် ဓာတ်ကြွင်းစစ်ဆေးရန်အတွက် အသုံးပြုရန် ထောက်ခံ ထားသည့် ဓာတ်ငွေ့သုံးစက်ကိရိယာနှင့် အရည်ဖိအားသုံးစက်ကိရိယာတို့တွင် လိုအပ်သည့် ဆံခြည်မျှင်ပြွန်ကော်လံများ၊
 - (ဇ) ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန်နှင့် ဓာတ်ကြွင်းလေ့လာရေး စမ်းသပ်ကွက်များပြုလုပ်ရန် လုံလောက်သည့် ပမာဏရှိသည့် ဖော်စပ်ပြီး ပိုးသတ်ဆေး။ (တင်သွင်းသည့်ပမာဏကို ဖော်ပြရန်)
- ၁၀။ အထက်ဖော်ပြထားသည့် အချက်အလက်များသည် ပြည့်စုံမှန်ကန်ပါကြောင်း ဝန်ခံကတိပြုပါသည်။

လျှောက်ထားသူလက်မှတ်

ပုံစံ (၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့
ပိုးသတ်ဆေးမှတ်ပုံတင် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်လက်မှတ်

ရက်စွဲ -----

- ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ----- ကုမ္ပဏီမှ
ထုတ်လုပ်သော အောက်ဖော်ပြပါ ပိုးသတ်ဆေးများကို ယှဉ်တွဲပါ ပိုးသတ်ဆေးအမျိုးအစားအလိုက်
မှတ်ပုံတင်ခွင့်ပြုလိုက်သည်။
- ၂။ ထုတ်လုပ်သည့်ကုမ္ပဏီအမည် -----
- ၃။ ပိုးသတ်ဆေး၏ မှတ်ပုံတင်ထားသောအမည် -----
- ၄။ ပါဝင်သည့် အဆိပ်ရှိပစ္စည်း (များ) အမည်နှင့် ပြင်းအား -----
-
- ၅။ သုံးစွဲခွင့်လက်မှတ်အမျိုးအစား -----
- ၆။ မှတ်ပုံတင်အမှတ် -----
- ၇။ သက်တမ်းကုန်ဆုံးမည့်နေ့ရက် -----

စည်းကမ်းချက်များ

- (က) တင်သွင်းလာမည့် မည်သည့်ပိုးသတ်ဆေးကိုမဆို ပိုးသတ်ဆေးတင်သွင်းခွင့် ထောက်ခံချက်ရယူ
ဆောင်ရွက်ရမည်။
- (ခ) မှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးရန်နှင့် နောက်ကျပါက သတ်မှတ်သည့်ဒဏ်ကြေးကို
ပေးဆောင်ရမည်။ ၆ လကျော်လွန်ပါက မှတ်ပုံတင်ဖျက်သိမ်းခြင်းခံရမည်။

မှတ်ချက်

- (က) ဤမှတ်ပုံတင်လက်မှတ်ရရှိသူသည် ပိုးသတ်ဆေးအား ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်
ရေးနှင့်ပတ်သက်၍ ထပ်မံသိရှိလာသော အချက်အလက်များအား တင်ပြရန် တာဝန်ရှိသည်။
- (ခ) စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသည် မှတ်ပုံတင်အဖွဲ့က နယ်မြေအတွင်း ပိုးသတ်ဆေး၏
ထိရောက်မှုကိုလည်းကောင်း၊ စိုက်ပျိုးစနစ်နှင့်သင့်လျော်သည့် သုံးစွဲမှုနည်းလမ်းကိုလည်းကောင်း၊ သတ်မှတ်နိုင်ရန်
(၂) နှစ်တာကာလအတွက် စမ်းသပ်သုံးစွဲခွင့်ပြုကြောင်း မှတ်ပုံတင်အဖွဲ့က ထုတ်ပေးသော မှတ်ပုံတင်အမျိုးအစား
ဖြစ်ပါသည်။

ရုံးတံဆိပ်

အတွင်းရေးမှူး
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

မှတ်ပုံတင်အဖွဲ့က ဖော်ပြရမည့်အချက်အလက်များ

- (က) အဆိပ်ရှိပစ္စည်း၏အမည်၊
- (ခ) အဆိပ်ရှိပစ္စည်းများပါဝင်မှုနှင့် ပြင်းအား၊
- (ဂ) အရည်အသွေးဆိုင်ရာ စံနှုန်းများ၊
- (ဃ) ထည့်သွင်းထုပ်ပိုးပစ္စည်း အမျိုးအစားနှင့်အရွယ်၊
- (င) သုံးစွဲရမည့်ပုံစံ၊
- (စ) သုံးစွဲမှုကန့်သတ်ချက်၊
- (ဆ) မှတ်ပုံတင်ထားသော မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ကာလနှင့် ခွင့်ပြုထားသော အမြင့်ဆုံးဓာတ်ကြွင်းပါဝင်မှု။

[ဆက်လက်ဖော်ပြပါမည်။]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

ခလောရစ်(စ်)ဖလားဝါး စကူး(လ်) မြန်မာ ကုမ္ပဏီလီမိတက် (KHLORIS FLOWER SCHOOL MYANMAR COMPANY LIMITED)

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၄၈ အရ
ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

(က) ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် ကုမ္ပဏီအဖွဲ့ဝင်များတွင် ကျင်းပပြုလုပ်သော အစည်းအဝေးအရ
များ၏ အထွေထွေအစည်းအဝေးမှ အောက်ပါအတိုင်း အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပါသည်။

(၁) ခလောရစ်(စ်)ဖလားဝါး စကူး(လ်) မြန်မာ ကုမ္ပဏီလီမိတက် (KHLORIS FLOWER SCHOOL MYANMAR COMPANY LIMITED) အား (၅-၉-၂၀၁၉) ရက်နေ့မှစ၍
ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ဆုံးဖြတ်ကြပါသည်။

(၂) ကုမ္ပဏီသည် ကိစ္စရပ်များအား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရန်ပုံငွေများအား
ခွဲဝေပေးရန်အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ
အဖြစ် ခန့်အပ်ကြပါသည်။

ဦးအိန်စိန် (တရားလွှတ်တော်ရှေ့နေ)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
YE NOOS & ASSOCIATES (Law Firm)

ဒေါ်မိုးမိုးအေး
(B.Com., Dip I.F.R., Diploma in Business Law)
တွဲဖက်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
အမှတ်-၁၇၆ (ပထမထပ်)၊ ဗိုလ်တထောင်ဘုရားလမ်း၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၂၉၆၁၃၂၊ ၃၉၇၂၃၄၊ ၃၉၇၂၃၅။

(ခ) ခလောရစ်(စ်)ဖလားဝါး စကူး(လ်) မြန်မာ ကုမ္ပဏီလီမိတက် (KHLORIS FLOWER SCHOOL MYANMAR COMPANY LIMITED) မှ ရန်ပုံငွေနှင့် ပေးရန်ရှိသည်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ
(၅) ရက်နေ့ကို နောက်ဆုံးထား၍ အထက်ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများထံ တောင်းခံခြင်း
များနှင့် ပေးသွင်းခြင်းများပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်သက်ယုလှိုင် (ဒါရိုက်တာ)
KHLORIS FLOWER SCHOOL MYANMAR
COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၃၅၇ (က) အရ ကြော်ငြာစာ
နန်းတော် တယ်ကနော်လော်ဂျီး(စ်) ကုမ္ပဏီလီမိတက်
(NANDAW TECHNOLOGIES COMPANY LIMITED)
(အစုရှယ်ယာရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)
နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း

နန်းတော် တယ်ကနော်လော်ဂျီး(စ်) ကုမ္ပဏီလီမိတက် ၏စာရင်းများကို အပြီးသတ် ရှင်းလင်းဖျက်သိမ်း
နိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

နေ့ရက် ။ ။ ၃၀. ၉. ၂၀၁၉ (တနင်္လာနေ့)
အချိန် ။ ။ နံနက် (၁၀:၀၀) နာရီ
နေရာ ။ ။ အမှတ် (၄၅/၅၅) စီ၊ လေဆိပ်လမ်းသွယ် (၁)၊
စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံး တက်ရောက်ပါရန် ဖိတ်ကြားပါသည်။

Khin Khin Lat
Managing Director
Nandaw Technologies Company Ltd

ဒေါ်နော်ဆည်းဇာ
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
တိုက် (၈)၊ ၄ လွှာ (ဘီ)၊ မေမာလမ်း၊
(၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၃၅၇ (က) အရ ကြော်ငြာစာ
နန်းတော် ရီနယူးဘယ် အန်နဂျီ ကုမ္ပဏီလီမိတက်
(NANDAW RENEWABLE ENERGY COMPANY LIMITED)
(အစုရှယ်ယာရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)
နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း

နန်းတော် ရီနယူးဘယ် အန်နဂျီ ကုမ္ပဏီလီမိတက် ၏စာရင်းများကို အပြီးသတ် ရှင်းလင်းဖျက်သိမ်း
နိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

နေ့ရက် ။ ။ ၃၀. ၉. ၂၀၁၉ (တနင်္လာနေ့)
အချိန် ။ ။ နံနက် (၁၀:၀၀) နာရီ
နေရာ ။ ။ အမှတ် (၄၅/၅၅) စီ၊ လေဆိပ်လမ်းသွယ် (၁)၊
စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံး တက်ရောက်ပါရန် ဖိတ်ကြားပါသည်။

Khin Khin Lat
Managing Director
Nandaw Renewable Energy Company Ltd

ဒေါ်နော်ဆည်းဇာ
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
တိုက် (၈)၊ ၄ လွှာ (ဘီ)၊ မေမာလမ်း၊
(၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၃၅၇ (က) အရ ကြော်ငြာစာ

နာပါဗယ်လီ ကုမ္ပဏီလီမိတက်

(NAPA VALLEY COMPANY LIMITED)

(အစုရှယ်ယာရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း

နာပါဗယ်လီ ကုမ္ပဏီလီမိတက် ၏စာရင်းများကို အပြီးသတ် ရှင်းလင်းဖျက်သိမ်းနိုင်ရန်အတွက်
နောက်ဆုံးအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

နေ့ရက် ။ ။ ၃၀. ၉. ၂၀၁၉ (တနင်္လာနေ့)

အချိန် ။ ။ နံနက် (၁၀:၀၀) နာရီ

နေရာ ။ ။ အမှတ် (၄၅/၅၅) စီ၊ လေဆိပ်လမ်းသွယ် (၁)၊

စော်ဘွားကြီးကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံး တက်ရောက်ပါရန် ဖိတ်ကြားပါသည်။

Khin Khin Lat

Managing Director

Napa Valley Company Ltd

ဒေါ်နော်ဆည်းဇာ

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

တိုက် (၈)၊ ၄ လွှာ (ဘီ)၊ ခေမာလမ်း၊

(၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး။

အိုင်အမ် အင်တီးရီးယား (မြန်မာ) ကုမ္ပဏီလီမိတက်

IM Interior (Myanmar) Company Limited

(အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း

အိုင်အမ် အင်တီးရီးယား (မြန်မာ) ကုမ္ပဏီလီမိတက် [IM Interior (Myanmar) Company Limited] ၏ နောက်ဆုံးအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တိုက်အမှတ် (၁၅၈/၁၆၈)၊ အခန်းအမှတ် (၁၉)၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ အမှတ် (၂) ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အစုရှင်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းကို ရှင်းလင်းတင်ပြကာ ကုမ္ပဏီအား အပြီးသတ်ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

ဒေါ်နွဲ့ယဉ်ဝင်း

(B.Com, CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

တိုက်အမှတ် (၁၅၈/၁၆၈)၊ အခန်း (၁၉)၊ ပထမထပ်၊

မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

WANG WANG SHOPPING COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၄၈ အရ
စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ **Wang Wang Shopping Company Limited** အစုရှင်များ၏ (၁၅-၈-၂၀၁၉) ရက်နေ့က ကျင်းပပြုလုပ်သော သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ **Wang Wang Shopping** ကုမ္ပဏီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ အဖြစ် ဦးရှင်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးရှင်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) သို့ ကုမ္ပဏီ၏ မြီရှင်များသည် မိမိတို့၏ ကြွေးမြီတောင်းခံလွှာများကို (၆. ၁၀. ၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ သက်သေပြစာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

ဦးအောင်မင်းခန့်
အုပ်ချုပ်မှုဒါရိုက်တာ

Wang Wang Shopping Company Limited

ဦးရှင်ငြိမ်း

(H.G.P., LL.B)

တရားလွှတ်တော်ရှေ့နေ (စဉ်-၄၆၄၄)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အမှတ်-၅၀၊ ၅၆-လမ်း၊ (၂) ရပ်ကွက်၊

ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း- ၀၉-၅၀၄၃၀၄၆

YANGON ZARMANI TRADING COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၄၈ အရ
စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ **Yangon Zarmani Trading Company Limited** အစုရှင်များ၏ (၁၅-၈-၂၀၁၉) ရက်နေ့က ကျင်းပပြုလုပ်သော သာမန်ထက်ထူးကဲသည့် အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ **Yangon Zarmani Trading** ကုမ္ပဏီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ဦးရှင်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးရှင်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) သို့ ကုမ္ပဏီ၏ မြီရှင်များသည် မိမိတို့၏ ကြွေးမြီတောင်းခံလွှာများကို (၆. ၁၀. ၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ သက်သေပြစာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

ဦးတင်မင်းဦး
အုပ်ချုပ်မှုဒါရိုက်တာ

Yangon Zarmani Trading Company Limited

ဦးရှင်ငြိမ်း

(H.G.P., LL.B)

တရားလွှတ်တော်ရှေ့နေ (စဉ်-၄၆၄၄)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အမှတ်-၅၀၊ ၅၆-လမ်း၊ (၂) ရပ်ကွက်၊

ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း- ၀၉-၅၀၄၃၀၄၆

စိုးမိုး ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
(SOE MOE TRADING COMPANY LIMITED)

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ
ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း

၁။ **စိုးမိုး ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်** ကို အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် (၂. ၉. ၂၀၁၉) ရက်နေ့က ကုမ္ပဏီတွင် ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးကျော်ဝင်း (B.Sc, H.G.P, R.L) အမှတ် (၅၀/ပ-ထပ်)၊ အခန်း (စီ-၁)၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့အား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားရန် ဆုံးဖြတ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှရရှိသည့် ပေးရန်ရှိသည်များကို (၆. ၁၀. ၂၀၁၉) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဒေါ်စိုးမိုးသူ
မန်နေဂျင်းဒါရိုက်တာ
စိုးမိုးရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
ဒါရိုက်တာအဖွဲ့ (ကိုယ်စား)

ဦးကျော်ဝင်း
(B.Sc, H.G.P., R.L.)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
ဖုန်း - ၀၉-၄၄၃၁၁၂၉၇၃

ရောင်းအားကောင်းမွန် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
(BOOM TRADING COMPANY LIMITED)

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ
ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း

၁။ **ရောင်းအားကောင်းမွန် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်** ကို အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် (၁. ၉. ၂၀၁၉) ရက်နေ့က ကုမ္ပဏီတွင် ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေအစည်းအဝေးမှ အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးကျော်ဝင်း (B.Sc, H.G.P, R.L) အမှတ် (၅၀/ပ-ထပ်)၊ အခန်း (စီ-၁)၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့အား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားရန် ဆုံးဖြတ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီမှရရှိသည့် ပေးရန်ရှိသည်များကို (၆. ၁၀. ၂၀၁၉) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဦးခင်မောင်ဝင်း
မန်နေဂျင်းဒါရိုက်တာ
ရောင်းအားကောင်းမွန် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
ဒါရိုက်တာအဖွဲ့ (ကိုယ်စား)

ဦးကျော်ဝင်း
(B.Sc, H.G.P., R.L.)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
ဖုန်း - ၀၉-၄၄၃၁၁၂၉၇၃

ရှမ်းရိုးမကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက်**(SHAN YOMA GEMS & JEWELLERY CO., LTD)**

အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ အထူးကျင်းပသည့် အထွေထွေ အစည်းအဝေးမှ ချမှတ်ခဲ့သော အထူးဆုံးဖြတ်ချက်အရ **ရှမ်းရိုးမကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (SHAN YOMA GEMS & JEWELLERY CO., LTD)** အား (၂၇-၈-၂၀၁၉) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ပြီး ဦးနေမျိုးအောင် (B.Com., CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် (၂၇-၈-၂၀၁၉) ရက်နေ့တွင် ခန့်အပ်ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီထံမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ပြီး တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးနေမျိုးအောင်

[B.Com, CPA., MBA., H.G.P., D.B.L., D.I.L., DA (LCCI)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အမှတ် (၃၂)၊ ၅ လွှာ၊ ၁၆၅ လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၅၀၁၁၃၉၆

Notice Under Section 206 (1) of the Myanmar Companies Act

Bayintnaung - Yi Dong Yang Company Limited

(In Voluntary Liquidation)

At the Extraordinary General Meeting of the shareholders of the company held on (2.9.2019) the resolution that company was winding-up voluntarily and U Zin Wai (Certified Public Accountant) was appointed as a liquidator was passed on Extraordinary General Meeting Resolution. For above resolution all persons claiming to be creditors of the above company are therefore, requested to submit details of their claims together with any documentary evidence in their possession, to the liquidator at the address given below at the day on (1.10.2019) or before that day.

Kyaw Thura

Chairman

Bayintnaung - Yi Dong Yang Co., Ltd

U Zin Wai

[B.Com (AA)., CPA (210)]

No. (295), 1st Floor, Anawrahtar Road

Lanmadaw Township, Yangon.

နီလာရိုးမကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက်
(NILAR YOMA GEMS CO., LTD)

အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ အထူးကျင်းပသည့် အထွေထွေ အစည်းအဝေးမှ ချမှတ်ခဲ့သော အထူးဆုံးဖြတ်ချက်အရ **နီလာရိုးမကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက် (NILAR YOMA GEMS CO., LTD)** အား (၂၇-၈-၂၀၁၉) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ပြီး ဦးနေမျိုးအောင် (B.Com., CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် (၂၇-၈-၂၀၁၉) ရက်နေ့တွင် ခန့်အပ်ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီထံမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဆက်သွယ်ပြီး တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးနေမျိုးအောင်

[B.Com, CPA., MBA., H.G.P., D.B.L., D.I.L., DA (LCCI)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အမှတ် (၃၂)၊ ၅ လွှာ၊ ၁၆၅ လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၅၀၁၁၃၉၆

Notice Under Section 206 (1) of the Myanmar Companies Act

New Frontier Company Limited

(In Voluntary Liquidation)

At the Extraordinary General Meeting of the shareholders of the company held on (2.9.2019) the resolution that company was winding-up voluntarily and U Zin Wai (Certified Public Accountant) was appointed as a liquidator was passed on Extraordinary General Meeting Resolution. For above resolution all persons claiming to be creditors of the above company are therefore, requested to submit details of their claims together with any documentary evidence in their possession, to the liquidator at the address given below at the day on (1.10.2019) or before that day.

Mr. Yoshihiro Orihara

Managing Director

New Frontier Company Limited

U Zin Wai

[B.Com (AA)., CPA (210)]

No. (295), 1st Floor, Anawrahtar Road

Lanmadaw Township, Yangon.

အိုင်ကေဘီဇက်အထွေထွေအာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်

(အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ)

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ (က) အရ ဖျက်သိမ်းဆဲ **အိုင်ကေဘီဇက်အထွေထွေအာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်** ၏ အစုရှင်များ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုင်ရာ နောက်ဆုံးအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အစည်းအဝေးကျင်းပမည့်နေ့ - ၄-၁၀-၂၀၁၉

အစည်းအဝေးကျင်းပမည့်အချိန် - နံနက် (၁၀:၀၀) နာရီ၊

အစည်းအဝေးကျင်းပမည့်နေရာ - အမှတ် (၅၃)၊ Strand Square၊ ကုန်သည်လမ်း၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

အဆိုပါအစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ရှင်းလင်းချက်များနှင့် အစီရင်ခံစာကို တင်ပြအတည်ပြုမည်ဖြစ်ပါ၍ အစုရှယ်ယာရှင်များအားလုံး မပျက်မကွက် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

(မှတ်ချက် ။ ။ ယခုဖျက်သိမ်းသည့်ကုမ္ပဏီမှာ အာမခံလိုင်စင်ရယူ၍ အာမခံလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီမဟုတ်ပါသဖြင့် ဤကုမ္ပဏီဖျက်သိမ်းခြင်းမှာ လက်ရှိဆောင်ရွက်လျက်ရှိသော **အိုင်ကေဘီဇက်အာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်** ၏ အာမခံလုပ်ငန်းများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ၎င်း၏လုပ်ငန်းဆောင်ရွက်နေမှုများအား လုံးဝအကျိုးသက်ရောက်ထိခိုက်မှုမရှိပါကြောင်း အများသိစေရန် အသိပေးအပ်ပါသည်။)

ဦးနေမျိုးအောင်

[B.Com, CPA., MBA., H.G.P., D.B.L., D.I.L., DA (LCCI)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အမှတ် (၃၂)၊ ၅ လွှာ၊ ၁၆၅ လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၉ ၅၀၁၁၃၉၆